

# သမိုင်းဝပ်ပို့လျှော်များ

*Famous People in History*



ဒေါင်းဆောင်ကြီးများနှင့်အောင်နိုင်သူများ



တိထွင်ဖန်တီးသူများ



ဘဝတွင်  
ယူးချွန်အောင်မြင်သူများ



သိပံ့ပညာရှင်များနှင့်  
နက္ခတ္တေဇာပညာရှင်များ

သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ

FAMOUS PEOPLE IN HISTORY

သမိုင်းဝင်ပုဂ္ဂလိုကြီးများ

Famous People in History (Burmese edition)

Drum Publication Group  
P.O Box 66  
Kanchanaburi 71000  
Thailand

[drum@drumpublications.org](mailto:drum@drumpublications.org)  
[www.drumpublications.org](http://www.drumpublications.org)

April 2008

## မာတိကာ

နိဒါန်း

vii

ခေါင်းဆောင်ကြီးများနှင့်အောင်နိုင်သူများ

အနိဂုံးအောင်လုပ်စက်

J - ၃

အီဂျစ်ဖြမ်းချမ်းရေးဖစ်ကြီး

ဟိုရိပိတိ

၄ - ၅

ဂျပန်ကောရာအုပ်စုရင်မင်းကြီး

မော်စိတုံး

၆ - ၇

တရာတိနိုင်ငံကျပ်စိုးမင်းကြီး

ဦးသန့်

၈ - ၉

ကမ္မာ့ဖြမ်းချမ်းရေးပုဂ္ဂိုလ်ကြီး

အရှိုခါ

၁၀ - ၁၁

ကောဇ်ဘုရင်နှင့်ပြောင့်မတ်သောဘဝလမ်းကြောင်း

ဆလီယိုပတ်ထရာ

၁၂ - ၁၃

အီဂျစ်ဘုရင်မ

ဒီဇယ်(လု) ခါစိုး

၁၄ - ၁၅

ခယူးဘားနိုင်ငံအားပြုပြင်ပြောင်းလဲပေးသူ

ဂျူးလီယက်ဆီဇာ

၁၆ - ၁၇

ရောမစစ်စိုလ်ချုပ်ကြီးနှင့်ပြည်ချစ်ခေါင်းဆောင်ကြီး

နယ်လစင်မင်္ဂလာ

၁၈ - ၁၉

အခွင့်အရေးအတွက်လူပ်ရှားသူ

ချာလီမက်နေ	J <sup>o</sup> – J <sup>o</sup>
ဥရောပ၏ဖခင်ကြီး	
အဲလစ်စာက် ၁	J <sup>J</sup> – J <sup>R</sup>
ဥာက်ထက်မြေကိုမြှေ့ခဲ့မူးသတ္တိနှင့်ပြည့်စုံသောဘုရင်မ	

### တိတွင်ဖန်တီးသူများ

အိုင်အမိုင်	J <sup>U</sup> – J <sup>I</sup>
ရောမဟိသုကာပညာရှင်	
ချားလ် အစ်ကမ်	J <sup>I</sup> – J <sup>E</sup>
ဘဝပြောင်းလဲမှုဖြစ်စေသောစာရေးဆရာကြီး	
ဖပ်ဘလို ပီကာဆို	၃၀ – ၃၁
ရူးစမ်းရှာဖွေခြင်းနှင့်အနုပညာရှင်	
ဒီလျုံခေါက်ဘတီ	၃၂ – ၃၃
ဂျ်တ်(စိ) (Jazz) တေးဂီတဘုရင်	
ဂုဏ်ကိုမှုပ်နည်းအမာအက်(စိ) မိန္ဒယ်	၃၄ – ၃၅
တေးဂီတနှင့်ပြည့်စုံသောဘဝ	
ဖရန်စစ္စကိုဒီကိုယာ	၃၆ – ၃၇
ဘုရင်နှင့်တိုင်းသူပြည်သားများ၏ပန်းချီဆရာ	
မတ်ထွင်း	၃၈ – ၃၉
စာရေးဆရာကြီးနှင့်မစစ္စပါမြစ်ဝေလယမ်	
ဆိုကရေးတီး	၄၀ – ၄၁
လူသားများစဉ်းစားတတ်ရန်သင်ကြားပို့ချပေးခြင်း	

ရှိတ်စပီးယား	၄၂ - ၄၃
မဟောင်းနှမ်းနှင့်သောဝတ္ထုဇာတ်လမ်းများ	
<b>ဘဝတွင်ထူးချွန်အောင်မြင်သူများ</b>	
အန်းဖရန်း	၄၆ - ၄၇
အန်းဖရန်းရဲ့ခိုင်ယာရီ	
ဟယ်လင်ကဲလား	၄၈ - ၄၉
ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောအာဂမိန်းမ	
မာတင်လူသာကင်း	၅၀ - ၅၁
ပြည်သူ့အခွင့်အရေးအတွက်လူပ်ရှားသည့်ခေါင်းဆောင်	
ပီလီ	၅၂ - ၅၃
ထင်ပေါ်ကျဉ်းကြားသောဘောလုံးသမား	
တန်စင်နော်ဂေး	၅၄ - ၅၅
ကမ္မာအမြင့်ဆုံးတောင်ထိပ်ပေါ်ဖဝါးချိုင်ခဲ့သူ	
ဖရက်ဒီန်း မဂ်ယ်လန်	၅၆ - ၅၇
ကမ္မာအနုံးခြေဆန်းခဲ့သူ	
မဟာတွေမဂ်စီး	၅၈ - ၅၉
ဆားနှင့်အင်ပါယာ	
မာသာထရီစာ	၆၀ - ၆၁
ဆင်းရဲသားနှင့်သေလုများပါးဖြစ်နေသူများ၏မိခင်ကြီး	
ဆိုင်မွှန်ဘိုလီပတ်	၆၂ - ၆၃
နိုင်ငံများ၏သူရဲကောင်း	

## သိပ္ပံပညာရင်များနှင့်နက္ခတ္ထူးပညာရင်များ

အဲလိဘက်ဒိုင်းစတိုင်း	၆၆ – ၆၇
ဥာဏ်ထက်လွန်းသောအတွေးအခေါပညာရင်	
အဲလီဇဘက်ဘလက်ပဲလ်	၆၈ – ၆၉
ပထမဦးဆုံးအမျိုးသမီးဆရာဝန်မ	
ဂျမ်းဂျတ်ဒေါ(လ်)	၇၀ – ၇၁
ချင်ပါမီမျာက်နှံအတူနေသောအမျိုးသမီး	
မာရီကျူရီ	၇၂ – ၇၃
ပြင်သစ်အမျိုးသမီးသိပ္ပံပညာရင်	
ဆာဒိုင်စက်နယူတန်	၇၄ – ၇၅
ပန်းသီးတစ်လုံး၊ အတွေးအခေါတစ်ခု	
ချားလ်ဒါဝင်	၇၆ – ၇၇
သီအိုရီနှံပြောင်းလဲမှု	
ဂယ်လီလေအိုဂယ်လီလေ	၇၈ – ၇၉
အာကာသအကြောင်းလေ့လာဆည်းပူးခဲ့သူ	
လူဝစ်ဖတ်စထရယ်	၈၀ – ၈၁
ရောဂါပိုးကိုအောင်နိုင်သောသူ	
နိကိုးလပ် နိုဟနိခပ်(စ်)	၈၂ – ၈၃
မိုးကောင်းကင်ကိုလေ့လာသူ	

## နိဒါန်း

စာဖတ်ပရိသတ်များသည် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ အထွေပွဲဖို့ကိုယ်ချင်သည်ဟု တောင်းဆိုထားသည့်အတိုင်း Drum Publication Group မှ ဤစာအုပ်ကိုပံ့နိုင်ထုတ်ဝေလိုက်ပါသည်။ ဤစာအုပ်တွင် အရေး ပါသောကျော်ဆောင်ကြီးနှင့်အောင်နှင့်သူများ၊ တိထွင်ဖန်တီးသူများ၊ သိပ္ပံာညာ ရှင်နှင့်နက္ခဘာဖော်ပြသညှင်များနှင့် ဘဝတွင်ထူးခွာနှင့်အောင်မြင်သူများဖြစ်ခဲ့သော ပုဂ္ဂိုလ်ကြီးများအကြောင်းပါဝင်ပါသည်။ Drum Publication Group မှနာမည်ကျော်ကြားသောပုဂ္ဂိုလ်ကြီးများ ၃၈ ယောက်၏ အထွေပွဲဖို့ စောင်းရရှိခဲ့ပါသည်။

Drum Publication Group မှ စုဆောင်းရရှိသောနာမည်ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများ၏အကြောင်းကို အစမှအဆုံးအထိအသေးစိတ်အချက်အလက်များမဖော်ပြထားပေ။ ငါးမှာ ထိသူများ၏ ကိုယ်ရေးရာဇ်အကျဉ်းချုပ်နှင့် ထိသူတို့၏ဘဝတွင်လုပ်ဆောင်ခဲ့သောအရာများကို တင်ပြထားခြင်း ဖြစ်သည်။ ဤစာအုပ်ကို လူထိလူဆိုများဖတ်ရှုရလေ့လာရန်အတွက် အကိုး ရှိမည်ဟုမျှော်လင့်ပါသည်။ ထို့အပြင် ဆရာ၊ ဆရာမများအတွက်လည်း ကျောင်းသူကျောင်းသားများအား စာသင်ကြားပိုချရာ၌ သင်ရိုးအထောက် အကူပြုစာအုပ်တစ်အုပ်အဖြစ်ဖြစ်စေ၊ ကျောင်းသူကျောင်းသားများအား ဤအရေးပါသော ပုဂ္ဂိုလ်ကြီးများအကြောင်းကို သာကေပေးရာတွင်အသုံးပြု နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

စာဖတ်ပရိသတ်များ ဤစာအုပ်မှ ဗဟိုသုတန်း အတွေ့အကြံအသစ်များ တိုးပွဲးရယူနိုင်ရန် Drum Publication Group မှဆန္ဒပြုလိုက်ပါသည်။







## အီဂျစ်ငြမ်းချမ်းရေးဖောင်ကြီး

မိဘာမက်အန်းလှုပ်စာက  
(Muhammad Anwar el-Sadat)



ဟာမက်အန်းလှုပ်စာက (Muhammad Anwar el-Sadat) သည် ၁၉၁၈ ခုနှစ်တွင် အီဂျစ်ငြမ်းရေးလုပ်စာက ဖော်ပြုခဲ့ပြီး တူရကီဘုရင် (Sultan) အုပ်ချုပ် သည့်ကာလဖြစ်သည်။ သို့သော် တနေ့တွင် စာက်သည် အီဂျစ်ငြမ်းသမ္မတဖြစ်မလာပါဟု တစ်ဦးတစ်ယောက်မျှ မပြောနိုင်ချေ။

စာက်သည် ဒုတိယကုန်းစစ်ကြီးကာလတွင် စစ်တပ်ထဲ၌ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုနောက် အီဂျစ်ငြမ်းသားများ၏ဘုရင်အုပ်ချုပ်ရေးစံနစ်ကို ဖျက်ဆီးဖြုံးရန်နှင့်ကိုလိုနိများအား နိုင်ငံမှုမောင်းထုတ်ပစ်ရန်ရည်ရွယ် ချက်ရှိသည့်အဖွဲ့အစည်းတစ်ခုတွင်ဝင်ရောက်ပူးပေါင်းသည်။ ထိုအဖွဲ့အစည်းကို ဂါးမေးလ် အပ်ဖော် နာစင် (Gamal Abdel Nasser) ကုံးစီခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် နာစင်အဖွဲ့အစည်းတစ်ခုတွင်သောကြောင့် အီဂျစ်ငြမ်းလွှာတ်လပ်ရေးရရှိခဲ့သည်။ နာစင်သည် အီဂျစ်သမ္မတဖြစ်လာပြီး စာက်သည် အုပ်ချုပ်နှင့်သက်တမ်းနှစ်ကြိမ် အတွင်း ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ခုနှစ်၌ နာစင်ကွယ်လွန်သွားသည့်အချိန်တွင် စာက်သည် အီဂျစ်သမ္မတဖြစ်လာခဲ့သည်။

၁၉၆၇ ခုနှစ်တွင် အဖွဲ့အစည်းတစ်ခုတွင် တိုက်ပွဲဖြစ်ပါးခဲ့စဉ် အီဂျစ်ငြမ်းအဖွဲ့အစည်းလုပ်ကြေားတွင်ရှိသော အီဂျစ် နယ်မြေသည် အဖွဲ့အစည်းအုပ်ချုပ်မှုအောက်တွင် ရောက်ရှိသွားခဲ့သည်။ ထိုနောက်ပိုင်း ယင်းတို့နှစ်ကြိမ်ငြင်းသည် ရန်သူရန်ဘက်

များဖြစ်လာခဲ့ကြသည်။ စအက်သည် ထိနယ်မြေကို အစွေရေးလုပ်ချုပ်မှူ လက် အောက်မှ ပြန်လည်ရယူနိုင်ရန် အီဂျာစိတ်တပ်ကို ခြောက်နှစ်အတွင်း အစွေရေးလုပ်နှင့် စစ်တိုက်ရန်အမိန့်ပေးလိုက်သည်။ အစွေရေးလုပ်အသစ်တယန်အနိုင်ရရှိ သွားပြန်သည်။ သို့သော် စအက်၏လှပ်ရှားမှုများကြောင့် အီဂျာစိတ်နှင့်အခြား အာရပ်နိုင်ငံများတွင် သူ၏နာမည်ကျော်ကြားလာခဲ့သည်။

စစ်ပွဲးဆုံးသည့်နောက်ပိုင်းလေးနှစ်အကြောတွင် စအက်သည် အီစရေးလုပ်နိုင်ငံနှင့် ပြမ်းချမ်းရေးလှပ်ရန် တောင်းဆိုခဲ့သည်။ စအက်သည် သူ၏ပြမ်းချမ်းရေးအစီအစဉ်ကို ပေါ်ယူရန် အီစရေးလုပ်နိုင်ငံသို့ သွားရောက်၍တွေ့ဆုံးဆွေးနွေးသည်။ ထို့နောက် စအက်သည် အမေရိကန်နိုင်ငံ၌ အစွေရေးလုပ်ဝန်ကြီးချုပ် မိနာချမ်းဘိကင်း (Menachem Begin) နှစ်ပြီးချမ်းရေးတွေ့ဆုံးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ သူတို့၏အပတ်တကုပ်ကြီးစားမှုကြောင့် စအက်နှင့် ဘိကင်းနှစ်ဦးစလုံးသည် ၁၉၇၈ ခုနှစ်တွင် နိုဘယ်လုပ်ပြမ်းချမ်းရေးဆုံးရရှိခဲ့သည်။

နောက်တစ်နှစ်တွင် အီဂျာစိတ်နှင့်အစွေရေးလုပ်နိုင်ငံနှစ်နိုင်ငံသည် ပြမ်းချမ်းရေး သဘောတူလက်မှတ်စာချုပ်ကို ရေးထိုးခဲ့ကြသည်။ ဂင်းမှာ အီစရေးလုပ်နိုင်ငံသည် ပထမီးဆုံးအာရပ်နိုင်ငံနှင့်စာချုပ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ စအက်၏လှပ်ရှားမှုများကို ကမ္ဘာတုမ်းလုံးကဲသွားကြသည်။ သို့သော် အီဂျာစိတ်မှုများအာများစုနှင့် အခြားအာရပ်နိုင်ငံများက ဤသဘောတူစာချုပ်ကိုကန့်ကွက်ကြသည်။ ၁၉၈၁ ခုနှစ်၌ ဘာသာရေးအစွန်းရောက်သူများက စအက်ကို စစ်ရေးပြအခမ်းအနား အတော့အတွင်းသတ်ပစ်လိုက်သည်။



## ဂျပန်ကရာဇ်ဘုရင်မင်းကြီး

မိခိုန့်မိယာ ဟိရိပိတိ (Michinomiya Hirohito)

ဗိုလ်ချုပ်မိယာ ဟိရိပိတိ (Michinomiya Hirohito) သည် ဂျပန်ပြည်၏ရေးဆောက်ရာ့တို့ နောက်ဆုံးတစ်ပါးဖြစ်သည်။ သူသည် ၁၉၀၀ ခုနှစ်တွင် ဖိုးမြင်ပြီး ပထမဦးဆုံးနိုင်ငံရပ်ခြားသို့ခနီးသွားလာ လှည့်ပတ် သောအမိမိရှုမှုပ်သား တစ်ပါးဖြစ်သည်။

ဟိရိပိတိသည် သူ၏ဖခင်ကွယ်လွန်သွားပြီးသည့်နောက် ဒီဇင်ဘာလ ၂၅ ရက် နေ့၊ ၁၉၂၆ ခုနှစ်တွင် ဂျပန်ကရာဇ်ဘုရင်မင်းကြီးတစ်ပါးဖြစ်လာခဲ့သည်။ ထိုအချိန် တွင် ဂျပန်စစ်တပ်ကျေပန်အစိုးရကိုအုပ်ချုပ်ပြီး ဂျပန်ပြည်ကို အာရာစစ်ခွဲကြီးအ တွင် ဆွဲသွင်းမည့်ကာလဖြစ်သည်။ နောက်ဆုံးတွင် ဂျပန်စစ်တပ်များ ပစိတ်တို့ကျော်ဖြတ်ပြီးဟိရိပို (Hawaii) နှစ်ဦးလစိုင်နယ်မြေများကို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပွဲကြီး အတွင်းသို့ဝင်ရောက်လာခဲ့ရသည်။ သမိုင်းမှတ်တင်းတင်ဘူများက ကောရာ၏ ဘုရင်သည် အမေရိကန်နိုင်ငံနှင့် အမှန်တကယ်တိုက်ပွဲဆင်ဆွဲချင်သည်လော သို့မဟုတ် ဂျပန်စစ်ပိုလ်ကြီးခေါင်းဆောင်များအား တားမြစ်ခဲ့၍မရခဲ့လေသည် လောဟု သဘောတူလက်ခံနိုင်၍မရဘဲရှိနေသေးသည်။

၁၉၄၅ ခုနှစ်၌ ဂျပန်ပြည်ကို ကျူးကျော်သိမ်းပိုက်ရလုပ်ခဲ့တွင် ဟိရိပိတိသည် ဒုတိယကမ္ဘာစစ်ပွဲကြီးကိုရပ် တန်းပစ်ရန်လိုလားတောင့်တဲ့သည်။ ထို့ကြောင့်

၁၉၄၅ ခန့်စဉ် သံရှာတ်လ ၁၅ ရက်တွင် ဟိရိပိတိတိသည် သူ၏ တိုင်းပြည်လက်နက်ချ အဆုံးလိုက်ပြီဟု ရေဒီယိုတွင်ထဲပြန်ကြော်လိုက်သည်။ ငါးမှာ ဂျပန်တိုင်းသူ ပြည်သားများသည် သူတို့၏ကေရာဇ်ဘုရင်မင်းကြီးအသံကို ပထေမည့်ဆုံးအကြိမ် ကြားခဲ့ရသည်။

စစ်ပွဲကြီးပြီးဆုံးသည့်နောက်ပိုင်း ဟိရိပိတိတိသည် ဂျပန်နိုင်ငံအတွင်းပြောင်းလဲမှု များ စွာလုပ်ခဲ့သည်။ ရှုံးခေတ်ကေရာဇ်ဘုရင်မင်းကြီးများက သူတို့သည် ဘုရား အမျိုး အနွယ်မှဆင်းသက်လာသည်ဟု ဆိုခဲ့ကြသည်။ ယခုအခါ ဟိရိပိတိတိသည် ဤဆိုရိုးစကားများကိုပယ်ဖျက်ပစ်လိုက်ပြီဖြစ်သည်။ စွဲစည်းပုံအခြေခံဥပဒေ အဟောင်းများသည် ကေရာဇ်မင်းကြီးကိုသွောအာဏာအထွက်အထိပ် ပေး သည်။ စွဲစည်းပုံအခြေခံဥပဒေအသစ်များ ကတိုင်းသူပြည်သားများထံသို့ သွော အာဏာ ပေးထားသည်။

ကေရာဇ်ဘုရင်သည် တိုင်းသူပြည်သားများရှေ့မျက်မှုဗောက်သို့ ထွက်လာပြီး သတင်းလောကကိုခါတ်ပုံရှိက်ရန်နှင့် သူနှင့်သူ၏မိသားစွေ့မျိုးများ အကြောင်း ကိုရေးသား ရန်ခွဲပြုလိုက်သည်။ ကေရာဇ်ဘုရင်သည် ၁၉၈၉ ခန့်စဉ်တွင် အမိမိရှေ့ မင်းသားအခါးဟိတ် (Akihito) အားသာမဏ်ပြည်သူနှင့်ကြွင်ရာတော်ဆက်ခံရန် သဘောတူ ခွဲပြုလိုက်သည်။ ငါးမှာ ဂျပန်မိရိုးဖလာဓလေ့ထုံးစံကိုလုံးစာဆန်းကြင်သည်။ ဟိရိပိတိတိသည် ဂျပန်နိုင်ငံနှင့် ကမ္ဘာအနဲ့အပြားတွင်ရှိသည့် တိုင်းပြည် များနှင့် ချစ်ကြည်ရင်းနှီးဆက်ဆံမှုများတည်ဆောက်နိုင်ရေးအတွက်ကိုလည်း ကူညီပုံးပိုးပေးသည်။

ဟိရိပိတိအသက်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးချို့ယွင်းလာခဲ့သည်။ ထို့ကြောင့်သူသည် ၁၉၈၉ ခန့်စဉ် အန်နဝါရီလ ၇ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့သည်။



## တရာတ်နိုင်ငံ၏ အပ်စီးမင်းကြီး

မော်စီတုံး (Mao Zedong)

**မော်စီတုံး (Mao Zedong)** သည် ၁၈၉၃ ခုနှစ်တွင် ဟူနန် (Hunan)၊ တရာတ်နိုင်ငံ့မြို့ပြင်ခဲ့သည်။ မော်စီတုံး၏ဖောင်သည် ဆင်းရွှေ့များပါးသောတောင်သူ လယ်သမားဖြစ်သော်လည်း ဆန်စပါးကူးသန်းရောင်း ဝယ်ရေးလုပ်သော သူတစ်ဦးအဖြစ်ကြိုးပွဲးချမ်းသာလာခဲ့သည်။ မော်စီတုံးကြိုးပြင်းလာသည့် အချိန် တွင် ကန်သတ်ထားသောပညာရေးသာရရှိသောကြောင့် သူသည်အသက် ၁၃ နှစ်အချယ်တွင်ကျောင်းမှထွက်လိုက်ပြီး သူမိသားစုံ၏ လယ်ယာလုပ်ငန်းတွင်ပြန် လည်ဝင်ရောက်ကူညီသည်။ ထိုနောက် သူသည် တရာတ်နှင့် အနောက်တိုင်း သား အတွေးအခေါ် ပညာရှင်ကြီးများထံမှအကြံအစည်အသစ်များကို ရှာဖွေ တွေ့ရှိသောကြောင့် မြို့လယ်ခေါင်သို့သွားပြီး ပညာဆက်လေ့လာသင်ယူရန် ဒေါက်ကထွက်ပြေးလာခဲ့သည်။

မော်စီတုံးသည် တရာတ်တော်လှန်ရေး (၁၉၁၁ – ၁၂ ခုနှစ်) ကာလတွင် စစ်တပ် ထဲ၌ အချိန်တိုင်ရောက်အလုပ်လုပ်ခဲ့သည်။ ဤတော်လှန်ရေးသည် မင်္ဂလာမင်း မျိုးမင်းနှင့်အုပ်ချုပ်ရေးကိုဖြေချုပ်ပြီး တရာတ်နိုင်ငံအား ပြည်သူ့သမ္မတနိုင်ငံ အဖြစ် သို့ပြောင်းလဲပစ်လိုက်သည်။ ထိုနောက်ပိုင်းတွင် တရာတ်ပြည်ကိုအုပ်ချုပ်လို သော လူမျိုးစုအဖွဲ့များအချင်းချင်းအကြား တိုက်ခိုက်ပွဲများဖြစ်ကြသည်။ ထိုကာ လကို တစ်ပိုင်းတစ်မင်းအုပ်ချုပ်သော ကာလ (Warlord period) ဟုသိ ရှိကြသည်။

စစ်ပွဲပြီးဆုံးသည့်နောက်ပိုင်း မော်စီတုံးသည် ကျောင်းပြန်တက်ပြီး သူ၏ပညာရေးကို ပိုက်ငါးတဲ့ထဲသို့လဲတွင် အဆုံးသတ်ခဲ့သည်။ သူသည်ကျောင်းနေစဉ် စာကြည့်တိုက်တွင်ဝင်ရောက်အလုပ်လုပ်ခဲ့သည်။ ထိုအချိန်၌ သူသည် ၁၉၁၉ ခုနှစ် မေ ၄ ရက်လျှပ်ရှားမှုတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ဤကာလ အတောအတွင်း၌ တရာတ်နိုင်ငံသည် ကွန်မြှေးနှစ်စာဖြစ်သို့ ပြောင်းလဲသွားသည့် အချိန်ဖြစ်သည်။ ကွန်မြှေးနှစ်ဝါဒတွင် ပစ္စည်းပစ္စာမာရ်နှင့်တော် သို့မဟုတ် လူ အသိင်းအဝန်းကပိုင်ဆိုင်ပြီး တိုင်းသူပြည်သားများအားလုံးသည် ၃၇၁ဝန် ရှယ်ယာ တွင်ပိုင်ဆိုင်မှုရှိသည်။

မော်စီတုံးသည် ၁၉၂၀ ခုနှစ်တွင် တရာတ်ကွန်မြှေးနှစ်ပါတီ (Chinese Communist Party CCP) ကို တည်ထောင်ဖွဲ့စည်းလိုက်သည်။ သူသည် ကွန်မြှေးနှစ် တော်လျှောက်ရေးကို ကျေးလက်ဒေသတွင်နေသောတောင်ယာလယ်သမားလုပ်သားများ ကြားတွင်စတင်လုပ်ဆောင်သည်။ CCP သည် တရာတ်အမျိုးသားရေးဝါဒပါတီ (The Nationalist Party) မှုခွဲထွက်သောပါတီဖြစ်သည်။ တရာတ်အမျိုးသားရေး ဝါဒပါတီ၏ အယူအဆမှာ တရာတ်လူမျိုးများသည် သူတို့၏ရွှေရေး အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွဲ၍ရှိသည်။ ထို့သော်သူတို့သည် ကွန်မြှေးနှစ်ဝါဒကို ကန်ကျင်သည်။ မော်စီတုံး၏တပ်နိတော်သည် အမျိုးသားရေးဝါဒပါတီနှင့် စတင်တိုက်ဆိုင်ပြီး ၁၉၂၀ ခုနှစ်နောက်ပိုင်းတွင် သူသည်အင်အားစုဆောင်းလာနိုင်သည်။

နောက်ဆုံး၌ မော်စီတုံးသည် တရာတ်နိုင်ငံတစ်နိုင်ငံလုံးကို ၁၉၄၉ ခုနှစ်တွင် အုပ်ချုပ်ပြီးကြပ်ပြီး သူသည် တရာတ်ပြည်သမာတိနိုင်၏ ပထမဗျားဆုံးသားသားပတိ ဖြစ်လာခဲ့သည်။ မော်စီတုံး၏အုပ်ချုပ်မှုအာက်တွင် ဆင်းရွှေ့မ်းပါးသောတိုင်း သူပြည်သားများ၏ဘဝတိုးတက်ဖွံ့ဖြိုးသလို သူ၏အုပ်ချုပ်မှုအားပြန်လည် ပြပြု ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကိုတစိုက်မတ်မတ်ပြုလုပ်သည့်အချိန်တွင် သေကြပျက်စီးပွဲရောက်သော ပြည်သူလူထုအများအပြားလည်းရှိသည်။ မော်စီတုံး သည် ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ကွယ်လွန် အနိစွဲရောက် သွားခဲ့သည်။





## ကန္တာငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီး

ဦးသန့် (U Thant)

**ငြိမ်း**: ချမ်းရေးတည်ဆောက်သူသည် ဘက်မလိုက်သောသူဖြစ်ရမည်။ ငြိမ်းမှာ တရားမျှတူမှုနှင့်အဖက်ဖက်တွင် မပါဝင်သောသူဖြစ်ရမည်။ ဦးသန့်သည် အမှန် စင်စစ်ငြိမ်းချမ်းရောဂါးလိုကြီးဖြစ်သည်။ ဦးသန့်သည် ၁၉၆၁ နှင့် ၁၉၇၂ ခုနှစ် ကာလ၌ ကန္တာကုလသမဂ္ဂအထွေထွေအတွင်းရေးနှုံးဖြစ်ခဲ့စဉ် စစ်ပွဲဖြစ်နေသော နိုင်ငံ များကြားတွင် ငြိမ်းချမ်းရေးတည်ဆောက်ပေးခဲ့သည်။ တာဝန်ကိုထပ်မံ့ဆောင်ခဲ့သည်။

ဦးသန့်သည် ၁၉၀၉ ခုနှစ်၌ မြန်မာပြည်တွင်မွေးဖွဲ့ခဲ့သည်။ သူသည် ရန်ကုန် တက္ကသိုလ်တွင် ပညာပြီးဆုံးခဲ့သည်။ ဤနေရာ၌ ဦးသန့်သည် သခင်နန္ဒာ တွေ့ဆုံးခဲ့သည်။ နောက်ပိုင်းသခင်နကိုးနဟုခေါ်ချို့ကြသည်။ ဦးနသည် စုတိယ ကန္တာစစ်ပွဲကြီးပြီးဆုံးသည့်အခါန်တွင် မြန်မာပြည့်၌ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ဦးနသည် ဦးသန့်၏အရည်အခင်းကိုအသိအမှတ်ပြုသောကြောင့် ဦးသန့်အား အစိုးရပြောရေးဆိုခွင့်ရှိသူတိုး အဖြစ်ရာထူးခန့်အပ်လိုက်သည်။ နောက်ပိုင်း ဦးသန့်ကို ကန္တာကုလသမဂ္ဂသို့ မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ခန့်အပ်လိုက်သည့်အခါန်တွင် ဦးသန့်သည် သံတမန်တစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဦးသန့်သည် ကန္တာကုလသမဂ္ဂသို့ အမြဲတမ်းမြန်မာပြည်

ကိုယ်စားလှယ်တစ်စီးဖြစ်လာပြီး နောက်ပိုင်း သူသည် ကမ္ဘာကုလသမဂ္ဂ အတွေ့  
ထွေအစည်းအရုံးတွင် ဒု - ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်၌ ကမ္ဘာကုလသမဂ္ဂခေါင်းဆောင်း အတွေ့ထွေအတွင်းရေးမှူးကွဲယ်လွန်  
သွားသည့်အခိုန်တွင် အမေရိကန်နိုင်ငံနှင့်ဆိပ်သိမ်းကိုနိုင်ငံတို့က အဖွဲ့အစည်း ခေါင်း  
ဆောင်ရွေးကောက်တင်မြောက်သည့်အပေါ် သဘောတူညီမှုမရခဲ့ပေါ် သို့သော်  
သူတို့သည် အထူးရွေးချယ်ထားခြင်းမရှိ၍ ဦးသန့်အား ကမ္ဘာကုလသမဂ္ဂ  
အတွေ့ထွေအတွင်းရေးမှူးအဖြစ် အတည်ပြုခဲ့နဲ့ အပ်လိုက်သည်။

ဦးသန့်သည် ကမ္ဘာကုလသမဂ္ဂအတွေ့ထွေအတွင်းရေးမှူးအဖြစ် ကမ္ဘာတွင်းလုံး  
ပြိုမ်းချမ်းမှုအရေးကိုလုပ်ဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် သယူးဘားနိုင်ငံမှ  
ဆိပ်သိမ်းကိုလက်နက်အုပ်ပုံပုံစွဲလုပ်မှုများ (Soviet Missiles) ရွှေ့ပြောင်းရေးကို ကူညာပို့  
ပို့ခဲ့သည်။ ထိုအတူ ကော်နိုင်ငံ (Congo) ၏ပြည်တွင်းစစ်ကိုလည်း ရပ်ဆိုင်း  
ပစ်နိုင်ခဲ့သည်။ မြေထဲပင်လယ် (Mediterranean Sea) ဘက်တွင်ရှိသော ဆိုက်  
ပရပ် (Cyprus) တွင်လည်း ပြိုမ်းချမ်းရေးတပ်ဖွဲ့ကိုတည်ဆောက်ပေးနိုင်ခဲ့သည်။  
၁၉၆၅ ခုနှစ်၌ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံများ စစ်ပွဲသို့ ဝင်ရောက်ခဲ့သည့် အ  
ခိုင်တွင် ဦးသန့်သည် အိန္ဒိယနိုင်ငံသို့ လေယာဉ်နှင့်ပုံသွားပြီး နှစ်နိုင်ငံကြား အပ်စ်  
အတိရပ်ခဲ့ရေးတွေ ဆုံးစွဲစစ်ပွဲကိုလည်းဆောက်ပံ့ကူညီခဲ့သည်။



## ကေရာင်ဘုရင်နှင့်ဖြောင့်မတ်သော ဘဝလမ်းကြောင်း

အရှိခါ (Ashoka)

**လွန်** ခဲ့သည့်နစ်ပေါင်း ၂၂၀၀ ကျော်တွင် ကေရာင်ဘုရင်အရှိခါ (Ashoka) သည် အိန္ဒိယနိုင်ငံကို အုပ်စီးသောသူတစ်ဦးဖြစ်သည်။ ရေးဆောင်အုပ်စီးသူများကဲ့သို့ အရှိခါသည် တိုင်းတပါးနယ်မြေများကို တိုက်ခိုက်ခြင်းဖြင့် သူ၏ နိုင်ငံနှင့် အင်ပါယာပိုင်နှင်းများကိုတိုးချဲခဲ့သော်လည်း အရှိခါအုပ်ချုပ်ရေးမှာ အခြားအုပ်ချုပ်သူများနှင့်မတူပေါ့၊ အရောင်းမှာ သူသည် စစ်ပွဲတိုက်ခိုက်မှုများ ကို ရှုတ်တရှုတ်ကျော်ခိုင်းရပ်တန့်လိုက်ဖြီး ပုံစွဲပါယုံကြည်ချက်ရှိသည့်အတိုင်း အဓမ္မအကြမ်းဖက်မှုမရှိသောအုပ်ချုပ်ပုံနှင့် တိုင်းပြည်ကိုစတင်အုပ်ချုပ်လာခဲ့သည်။

အရှိခါသည် စစ်တိုက်သွားရာ၌ စစ်တပ်ကိုဦးစီးသည့်အချိန်တွင် တိုက်ပွဲ၌ ထိတ်လန့် ဖွှေ့စည်ရေးကိုမြင်တွေ့ရ သောကြောင့် ပုံစွဲဘာသာဝင်ဖြစ်လာခဲ့သည်ဟု ဆိုရိုးစကားရှိခဲ့သည်။ နောက်ပိုင်း၌ အခြားတိုင်းတပါးပြည်များကို တိုက်ခိုက်သိမ်းပိုက်မည့်အစား သူသည်လူမှုရေးအလုပ်များကို အကျိုးဆောင်ဖြီးပံ့ပိုး ကူညီမည်ဟု ပြတ်သားစွာသုတေသနချိန်ခဲ့သည်။ အရှိခါက ဤလုပ်ရပ်ကို “ဓမ္မနှင့် အောင်မြှင့်ခြင်း”ဟုခေါ်သည်။ အိန္ဒိယနိုင်ငံတွင် ဓမ္မ၏အမိပျိုုံးမှာ “ဖြောင့်မတ်သောဘဝလမ်းကြောင်း” နှင့် “အားလုံးသည်အမှန်တရား”ဟုဖြစ်သည်။ ငါး၌ ရိုးသားဖြောင့်မတ်ခြင်း၊ အမှန်တရား၊ ထောက်ထားစာနာမှုများပါဝင်သည်။ ထိုအပြင် သနားကြောင်နာမှု၊ ပေးကမ်းစွန်းကြော်နှင့်အတွေး အခေါ်မြင့်မားကျပ်ပြန်မှစသည်များပါဝင်ပါသည်။

ကေရာဇ်မင်းကြီးသည် သူကိုယ်တိုင်ကျေးလက်အေသများဆီသို့ တိုင်းခန်းလှည့် လည်ပြီး တိုင်းသူပြည်သားများ အားဓမ္မတရားဟောပြောလျှော့သည်။ အရှိခါ သည် ဓမ္မခေါင်းဆောင်များရွေးကောက်တင်မြောက်ပြီး တိုင်းသူပြည်သားများ ခံစား နေရသောအေဒါနများသက်သာလာအောင် လုပ်ဆောင်ကူညီစောင့် ရှောက်ပေးသည်။ ထိုဓမ္မခေါင်းဆောင်များကိုလည်း ဘာသာရေးအသိင်းအဝန်း တွင်နေထိုင်သော အမျိုးသမီးနှင့် တိုင်းသူပြည်သားများ၏ အတူးလိုအပ်ချက်များ ကို ဖြည့်ဆီးပေးရန်အတွက် တာဝန်အသီးသီးခန့်အပ်ထားပေးသည်။

အရှိခါသည် တိရွှောန်များအားအားကြော်ဖက်ခိုင်းစေမှုကိုကာကွယ်တားဆီးရေးနှင့် တိုင်းသူပြည်သားများနှင့် တိရွှောန်များအတွက်ဆေးရုံများဆောက်လုပ်ရေး စသည့်တရားဥပဒေများကိုပြုပြန်လိုက်သည်။ သူသည် တိုင်းသူပြည်သားများ၏ စားဝတ်နေထိုင်ရေးဖူလုပ်ပြီးတိုးတက်ကော်များမှန်လာရန် ဆောက်လုပ်ရေးစီမံကိန်းများကို စတင်ပြုလုပ်သည်။ သစ်ပင်များကို လမ်းဘေးတွင်စိုက်ပျိုးခြင်း၊ ရေတွင်းနှင့်စိမ့်စမ်းရေများကိုတူးဖော်ခြင်းနှင့် တည်းနိုင်များဆောက်လုပ်ခြင်း စသည် တို့ကိုပြုလုပ်ပေးသည်။

တစ်ခုတည်းသော အရှိခါ၏ရည်ရွယ်ချက်မှာ တိုင်းသူပြည်သားအားလုံးက သူ့ကိုတိုင်းပြည်အားဓမ္မတရားနှင့် အုပ်ချုပ်သည့်ကေရာဇ်မင်းတပါးဟု အသီအမှတ်ပြုစေချင်သည်။ အရှိခါသည် သူ၏အတွေးအခေါ်များဆက် လက်ရှုံးသန တည်ဖြနိုင်ရန် အများပြည်သူများနေထိုင်သည့်နေရာတွင် သူ၏သွန်သင်ချက်များကို ကျောက်ဆောင်များနှင့်ကျောက်တိုင်များ (အုတ်တိုင်) ပေါ်ပွဲင် ကမ္မည်းစာတမ်းများကို ရေးထိုးထားခဲ့သည်။ ဤကမ္မည်းစာတမ်းများကို ကျောက်စာနှင့်အုတ်စာများဟုခေါ်ဆိုကြသည်။ နာမည်ကြီးသောကျောက်တိုင်မှာ စာနှုံး (Sarnath) တွင်ရှိသောခြေသွေ့ကျောက်တိုင်သည် ယနေ့ထိုင် အိန္ဒိယလူမျိုးများ၏ သက်ဦးတမ်းတင် တစ်ခုဖြစ်ခဲ့ပါသည်။



## အိဂုံဘုရင်မ

ခလီယိုပတ်ထရာ (Cleopatra)

ဘုရင်မ ခလီယိုပတ်ထရာ (Cleopatra) သည် ဘာသာစကား ဒုမ္မားပြော တတ္တသူတစ်ဦးဖြစ်သည်။ သူမသည်သချိုပညာရှင်တစ်ဦးလည်းဖြစ်ပြီးကုန် သွယ်စီးပွားရေးအရောင်းအဝယ်လုပ်ငန်းတွင် ဦးနောက်အလွန်ကောင်းသူတစ်ဦး ဖြစ်သည်။ ဘုရင်မသည် အာဏာတည်ပြန်အတွက် သူမ၏အသိပ္ပါယ်ပညာ နှင့် သူမ၏အလှအပနှစ်စုလုံးကို တိုင်းပြည်အုပ်ချုပ်ရာတွင် အသုံးပြုသည်။ ယနေ့ အထိ ဘုရင်မခလီယိုပတ်ထရာ ၅ ယောက်မြောက်သည် သိမ်းတွင် နာမည်ကြေားသော အတွေးအခြေပြညာရှင်တစ်ဦးဖြစ်နေဆဲဖြစ်သည်။

ခလီယိုပတ်ထရာသည် ၁၂ ပါးမြောက်ဘုရင်စိတိုးမီ (King Ptolemy XII) ၏ သမီးတော်အလတ်ဖြစ်သည်။ BC ၅၁ ခုနှစ်တွင် ခလီယိုပတ်ထရာ၏ ဖခမည်း တော် ကွယ်လွန် အနိစ္စရောက်ပြီးသည့်နောက် အသက် ၁၈ နှစ် အရွယ်ရှိသော သူမသည် သူမ၏မောင်တော် ဖိတိုးမီ ၁၃ ယောက်တစ်ယောက်နှင့်ပူးတွဲ၍ အိဂုံ နိုင်ငံကိုအုပ်စီးရမည်ဖြစ်သည်။ နှစ်အနောက် သူမ၏မောင်တော်ကို ထောက်ခံအားပေးသောသူများက ခလီယိုပတ်ထရာအား အာဏာမှုအတင်း အဓမ္မထုတ်ပယ်လိုက်သည်။ ထိုနောက်ပိုင့်တွင် ဂျိုးလီယာက်ဆီဇာ (Julius Caesar) သည် ခလီယိုပတ်ထရာ အာဏာပြန်လည်ရယူနိုင်ရန်အတွက် ကူညီ ပုံပိုးပေးသည်။ မကြောမီအိဂုံ နိုင်ငံတွင်စစ်ပွဲကြီးများစတင်ဖြစ်ပွားပြီး BC ၄၇ ခုနှစ် တွင် ဘုရင်မ၏မောင်တော် ဖိတိုးမီ ၁၃ ပါးတပါးနှင့် သူ၏ အပေါင်းအဖော်များ တိုက်ပွဲတွင် ကျခုံးသွားခဲ့သည်။ အိဂုံနိုင်ငံ၏တရားဥပဒေအရ ဘုရင်မသည် တစ်ဦးတည်း တိုင်းပြည်ကိုအုပ်ချုပ်ပိုင်ခွင့်မရှိပေါ်။ ထို့ကြောင့် သူမသည် အသက် ၁၀ နှစ်အရွယ်ရှိသော သူမ၏မောင်တော် နောက်တစ်ဦးနှင့်ကြိုင်ရာဆက်ခံ၍ တိုင်းပြည်ကိုဆက်လက်အုပ်ချုပ်ခဲ့သည်။

ဆေးလိုပတ်ထရာသည် ရောမပြည်သို့ပြန်သွားသည့်အခါ ဆီဇာနှင့်အတူတက္က ပေါင်းသင်းနေထိုင်ပြီး သားယောကျိုးသေးတစ်ဦးဖွားမြင်ခဲ့သည်။ ထိုသား ယောကျိုး လေးနာမည်ကို ဆီဇာရီယန် (Caesarion) ဟု အမည်မှည့်ပေး သည်။ သို့သော BC ၄၄ ခုနှစ်တွင် ဆီဇာအသတ်ခံလိုက်ရသောကြောင့် ဘုရင်မ သည် သူမအားထောက်ခံအားပေးသောအင်အားကြီး သူတစ်ဦးခုံးရုံးသွားရ တော့သည်။ ထိုနောက်ဘုရင်မသည် အီဂျစ်နိုင်ငံသို့ပြန်လှည့်လာခဲ့သည်။ ဆီဇာ ကွယ်လွန်ပြီးသည့်နောက်ပိုင်း အာဏာအကြီးအကဲခေါင်းဆောင် ၂၅၆းဖြစ်သော အော့ထာရီယမ် (Octavian) နှင့် မတ် အန်တိုနီ (Mark Antony) တို့ကရော မပြည်ကို အုပ်ချုပ်သည်။ အန်တိုနီသည် ဖက်ရှာ (Persia) ကိုစစ်သွားတိုက်ရန် အလိုဂိုသည့်အချိန်တွင် ဆေးလိုပတ်ထရာအား သူနှင့်လာရောက်တွေ့ခုံး ဧွေးရန် ဆင့်ခေါ်လိုက်သည်။

အန်တိုနီသည် ဆေးလိုပတ်ထရာကိုလျှပ်မြန်စွာ မေတ္တာသက်ဝင်ပြီး မဆိုင်းမတွေ ဘုရင်မနှင့်ကြောတော်ဆက်ခံလိုက်သည်။ အန်တိုနီသည် အော့ထာရီယမ်၏ နှမတော်နှင့်လည်းလက်ထပ်ထိများသည်။ ဤသတင်းကို ကြားရသောအခါ အလွန်ဒေါသထွက်သည် အော့ထာရီယမ်သည် အန်တိုနီကိုတိုက်ခိုက်ရန် စစ် ကြောလိုက်ပြီး အဆုံးတွင် အော့ထာရီယမ်အနိုင်ရသွားသည်။ အန်တိုနီသည် ဆေးလိုပတ်ထရာ၏ လက်မောင်းပေါ်တွင် သေဆုံးသွားခဲ့သည်။

ဆေးလိုပတ်ထရာသည် အန်တိုနီမရှိဘဲနှင့်ဆက်လက်အသက်မရှင်ချင်တော့ပေါ် ဘုရင်မတွင် Asp ခေါအာသိပ်ပြင်းသောမြောစွဲတစ်ဦး၊ (ဤမြောစွဲသည်အီဂျစ်နိုင်ငံနှင့် လေပြားနိုင်ငံကြားတွင်နေကြသည်) ရှိသည်ဟုဆိုရိုးစကားရှိခဲ့သည်။ ဘုရင်မ သည် ထိုမြောကိုယူလာခိုင်းပြီး ငင်းကာသူမကိုပေါက်သတ်လိုက်သည်။ ထိုအချိန် တွင် ဆေးလိုပတ်ထရာအသက် ၃၉ နှစ်သာရှိသေးသည်။ အီဂျစ်လူမျိုးများသည် ထိုမြောသည်သင့်အားပေါက်သတ်လျှင် သင်သည် ထာဝရအသက်ရှင်မြောည်ဟု အယုံအကြည်ရှိကြသည်။ ဆေးလိုပတ်ထရာသည် ထာဝရအသက်မရှင်မြောခဲ့ သော်လည်း သူမ၏သမိုင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာရှင်သနနေလျက် ဆဲပင်ဖြစ်သည်။



## ခယူးဘားနိုင်းအားပြုပြင်ပြောင်းလဲပေးသူ

ဖီအယ်(လ်) ခါစထြို  
(Fidel Castro)


**စ စ** မိုလ်ချုပ်ကြီး ဖိုလ်ဂျယ်ချိုဒ္ဓါ ဘတ်ထိစထိ (Fulgencio Batista) သည် ၁၉၄၀ ခုနှစ်တွင် ခယူးဘားနိုင်း (Cuba) ရှိ ခရေးသီးယားကွန်းများကို အုပ်ချုပ် သည်။ သူ၏အုပ်ချုပ်မှုမှာရက်စက်ကြမ်းကြတ်ပြီး အတင်းအမွှာအကြမ်း ဖက်မှုများသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထိုနည်းတူ အမေရိကန်ကုမ္ပဏီများ ကြီးပါးလာသည့် အချိန်တွင် ခယူးဘားနိုင်းသားများသည်ဆင်းရဲနှစ်းပါး နေလျက်ရှိသည်။ ဖီအယ်(လ်) ခါစထြို (Fidel Castro) သည် ဘတ်ထိစထိ၏ အုပ်ချုပ်ရေးမှာ မတရားသောအုပ်ချုပ်မှုဖြစ်သည် ဟုယုံကြည်ထားသော ရွှေနေ ပေါက်စတ်ပိုးဖြစ်သည်။ ထိုအချိန်၌ ခယူးဘားတွင်လွတ်လပ်သော ရွှေးကောက် ပွဲမရှိချေ။ ထို့ကြောင့် သူသည် ဘတ်ထိစထိအစိုးရကိုဖြတ်ချရန်အတွက် လက် နက်ကိုင်စစ်အင်အားများကို ဖွဲ့စည်းစုဆောင်းတော့သည်။

ခါစထြိုသည် လက်နက်ကျဉ်းမံများကို ဂိုလ်ပိုင်းကိုဆုနှင့်ဝယ်ယူ၍ ၁၉၅၃ ခုနှစ် တွင် ဘတ်ထိစထိစစ်တပ်ကို စစ်ဆင်းတိုက်နိုက်သည်။ သို့သော ခါစထြိုစစ် တပ်မှာ မရှေ့လှုံးသွားပြီး ထောင်ထဲသို့ ၂ နှစ်ကြား အ ချုပ်ကျရောက်ပြီးသည်။ နောက်ပိုင်းသူသည် ဘတ်ထိစထိအစိုးရကိုဖြတ်ချမည့်နောက်အစီအစဉ်အသစ် တစ်ခု ဆွဲရန်အတွက်မလွှာစီကိုနိုင်းသို့ထွက်ခွဲသွားသည်။ မကြာဖို့ ခါစထြို နှင့် အခြားပုန်ကန်သူ အယောက် စေ သည် ခယူးဘားနိုင်းသို့သွားပြီး တောင်ကြား တွင်ပုန်းအောင်း၍ ဘတ်ထိစထိစစ်တပ်ကို ပြောက်ကြားစစ်ဆင်၍ ထိုးနှက်တိုက် ခိုက်သည်။ နောက်ဆုံး၌ ဘတ်ထိစထိသည် ၁၉၅၈ ခုနှစ်တွင် ခယူးဘားနိုင်းမှ ထွက်ပြီးတိမ်း ရှေ့က်သွားတော့သည်။

ခါစတို့သည် သယူးဘားခေါင်းဆောင်ဖြစ်လာပြီး သယူးဘားပြည်သူများ၏ဘဝကို အဖက်ဖက်တွင်အုပ်ချုပ်နိုင်ရန်အတွက် ကွန်မြှေနှစ်အစိုးရစနစ်ကိုထဲထောင်ဖွဲ့စည်းလိုက်သည်။ မကြာမှု ဘတ်ထိစထိအုပ်ချုပ်သည့်အခါန် ကကဲ့သို့ပင် တိုင်း သူပြည်သားများ၏ အခွင့်အရေးများစတင်ပောက်ကွယ်သွားပြီး သယူးဘား၏ ကုန်သွယ်စီးပွားရေးသည်လည်းတိုးတက်ချမ်းသာလာမူမရှိတော့ဘူး။ သယူးဘား လူမျိုးအများစုသည် အီမိယာခမြယာများစွန်းပစ်ပြီး အခြားအေသာများသို့သွား၍ ကြိုးစားပမ်းစားအလုပ်ရှာယူရသည်။ သို့သော်ခါစတို့သည် သယူးဘားပြည် သူပြည်သားများ၏ အကျိုးခံစားစွင့်မှုများ များလာအောင်နှင့်တိုးတက်လာ အောင် လုပ်ဆောင်ပေးသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ပညာရေးနှင့် ကျွန်း မာရေးစောင့်ရောက်ရေးဌာနများမှာ အခဲ့ဖြစ်ပြီး တိုင်းသူ ပြည်သားများအလုပ် ရရှိရန်အတွက် အာမခံချက်ရှိသည်။

သယူးဘား၏အိမ်နီးချင်းနိုင်ငံဖြစ်သော အမေရိကန်သမ္မတနိုင်ငံသည် ခါစတို့ အစိုးရရှိပြင်းထန်စွာရှုံးချသည်။ အမေရိကန်နိုင်ငံသည် ၁၉၆၁ခု ခန့်တွင် ခါစတို့ အစိုးရအားပြုတ်ချိုင်ရန်ကြိုးစားခဲ့သေးသည်။ သယူးဘားနိုင်ငံ သည် ၁၉၆၂ခု ခန့်တွင် အမေရိကန်နှင့်ဆိုပါယက ယူနိုင်စွာများအကြားတွင်ရှိသည်။ ခါစတို့က ဆိုပါယက နိုင်ငံအား သယူးဘားနိုင်ငံ၌ အကျိုးပြု၍လက်နှုန်းတပ်ဆင်ရန် အခွင့်ပေးလိုက်သည်။

ယနေ့အထိ သယူးဘားနိုင်ငံသည် ကမ္မာပေါ်တွင်ကွန်မြှေနှစ်နိုင်ငံတစ်နိုင်ငံ အဖြစ် ကျွန်းရှုံးနေသေးသည်။ နှစ်ဆယ်ရာစုနှစ်ပြီးဆုံးခါနီးတွင် သယူးဘားလူမျိုးများ အချင်းချင်းကြားပဋိဌာန်လာသောကြောင့် ခါစတို့သည် တင်းကြပ်သောစည်းကမ်း ဥပဒေတရီးကို ရပ်သိမ်းပစ်လိုက်သည်။ နှစ်ပေါင်း ၄၀ ကျော်ကြာလွန်ခဲ့သော လည်း ခါစတို့သည် သယူးဘားနိုင်ငံ၏နာမည်ကျော်ကြားသော ၅၇၁၁ အကောရှင်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်းရှုံးနေဆဲပင်ဖြစ်သည်။



## ရောမစစ်ပိုလ်ချုပ်ကြီးနှင့် ပြည်ချုပ်ခေါင်းဆောင်ကြီး

ဂျိုးလိုက်ဆီဘာ (Julius Caesar)

**ဂျိုးလိုက်ဆီဘာ (Julius Caesar)** သည် ထူးခွာနိသည့်စစ်ပိုလ်ချုပ်ကြီးနှင့် အရည်အချင်းရှိသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ သို့သော်အရေးကြီးသည့် အချက်မှာ သူသည် ရေးဟောင်းရောမအင်ပါယာကို ကူညီတည်ဆောက်ပေးခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

ဆီဇာစတင်အလုပ်လုပ်သည့်အချိန်တွင် ယုဇာအာဏာရှိသော ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သူ သူဇူးကြီးခရက်စပ် (Crassus) နှင့် စစ်ပိုလ်ချုပ်ကြီး ပုန်ဖေ (Pompey) တို့နှင့်ဖွံ့စည်းပူးပေါင်းသည်။ ဘီစီ ၇၀ ခုနှစ်တွင် ထိအကြီးအကဲနှစ်ဦးသည် ဆီဇာအားအထွက် အထိပ်အာဏာအရှိဆုံးဝန်ကြီးနှစ်ဦးမှတစ်ဦးဖြစ်သော ကောင်စစ်ဝန်အဖြစ်ရွေးချယ်တင်မြောက်လိုက်သည်။ ဆီဇာသည် ကောင်စစ်ဝန် ဖြစ်လာပြီးသည့်နောက်ပိုင်း ရောမပြည်သို့ထွက်ခွာသွားပြီး ဂေါလ်(Gaul) (ယခု ပြင်သစ်နိုင်ငံ)တွင် အုပ်ချုပ်နေထိုင်ခဲ့သည်။ ထိနေရာတွင် ဆီဇာကို စစ်ပိုလ်ခေါင်းဆောင်တစ်ဦးဟု အသိအမှတ်ပြုလေးစားကြောသည်။ ဆီဇာသည် ပုန်ကန်ထွေ့မှုများနှင့် စစ်ပွဲများကိုရပ်တန့်ပစ်ပြီးသူသည်ပြီတိန်နှင့်ထိတိုင်ရောက်သွားခဲ့သည်။ ဆီဇာသည် သူဖြတ်သန်းသွားခဲ့ရ သောတို့ကိုပွဲများ၏အကြောင်းကို အသေးစိတ် ရေးမှတ်သားထားသည်။

ဆီဇာသည် ဂေါလ်၏နေထိုင်သည့်အချိန်တွင် သူဇူးကြီးခရက်စပ်ကို စစ်ပိုလ်ကြီး ပုန်ဖေက လုပ်ကြံ့သတ်ဖြတ်ပစ်လိုက်သည်။ ပုန်ဖေသည် ရောမပြည်ကို အုပ်ချုပ်

သိမ်းပိုက်လိုက်ပြီး ဆီအကိုယွာဖောက်ဆန့်ကျင်သည်။ ဖုန်ဖေမှ ဆီအေသည် ရာဇ်တော်ကျိုး လွန်သုတစ်ဦးဟုကြောလိုက်ပြီး ဆီအေ၏စစ်တပ်ကိုဖြဲ့ပစ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ဆီအေကပြန်လည်စစ်ကြောလိုက်ပြီး ရောမပြည်ထို့ချိတ်က်လာခဲ့သည်။ ဆီအေ၏ စစ်တပ်သည် ရောမပြည်တွင် ဖုန်ဖေ၏ စစ်တပ်များနှင့်တိုက်ခိုက်ပြီး နောက်ဆုံးတွင်ဂရစ်နိုင်ငံသို့ ဖုန်ဖေထွက်ပြီးတိမ်းရှောင်သွားသည်။

ထိုအချိန်ကာလွှာ ရောမပြည်ကိုအထက်လွှတ်တော်အမတ် (အမြှင့်ဆုံးအာဏာပိုင်ကောင်စီ) ကအုပ်ချုပ်သည်။ သို့သော် ဆီအေက ထိုအစိုးရသည် အကတိလိုက်စားသောအစိုးရနှင့် ရောမပြည်သည် အင်အားကောင်းသော ခေါင်းဆောင်တစ်ဦးလိုအပ်နေပြီဟုခံစားမိလာသည်။ ထို့ကြောင့် ဘီစီ ၄၉ ခုနှစ်တွင် ဆီအေသည် သူ့ကိုယ်သူစစ်အာဏာရှင်ကြီးဟုကြောလိုက်ပြီး သူ့အုပ်ချုပ်ရေးတည်မြှုပ်နှံအတွက် ငါးနှစ်အတွင်း ဖုန်ဖေ၏ အစိုးရကို တော်လှန်ပုန်ကုန်ခဲ့သည်။ အချို့ရောမအကြီးအကဲခေါင်းဆောင်များသည် ဆီအေအာဏာလွမ်းမီး လာမည်ကိုဖို့ရိမ်သောကြောင့် ဆီအေကို မတ်လ ၁၅ ရက်နေ့ ဘီစီ ၄၄ ခုနှစ်တွင်အထက်လွှတ်တော်ခန်းမကြီးအတွင်း၌ပင် သတ်ပစ်လိုက်သည်။

ဆီအေသည် ရောမပြည်ကိုအချိန်တို့အတွင်းမျှသာအုပ်ချုပ်ခဲ့ရသော်လည်း သူသည် နာမည်ကျော်ကြားသော ပြည်ချုပ်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ဆီအေသည် ရောမပြည်ကိုပြောင်းလဲရေးဖြစ်အောင်လုပ်ဆောင်သူဖြစ်သလို နှစ် ၅၀၀ ရောမအင်ပါယာကိုဆောက်လုပ်ရန်အတွက်ဂိုလ်လွှားကူညီပုံးမီးခဲ့သည်။ ဆီအေကွာယ်လွန်ခဲ့သည်မှာနှစ်ပေါင်း ၂၀၀၀ ကျော်ရှိနေပြီးဖြစ်သော်လည်း တရီးကြားခေါင်းဆောင်ကြီးများသည် ဆီအေဆိုသော နာမည်ခေါင်းစဉ် (ဥပမာ - ဂျာမနီနိုင်ငံကကိုစာ (Kaiser) နှင့် ရှားနိုင်ငံကဇာ (czar) စသဖြင့်) များကို အသုံးပြုလျှက်ရှိနေသေးသည်။



## အခွင့်အရေးအတွက်လှပ်ရားသူ

နယ်လစ် မင်္ဂလား (Nelson Mandela)

**တောင်** အာဖရိကနိုင်ငံခေါင်းဆောင် နယ်လစ် မင်္ဂလား (Nelson Mandela) သည် လူပ်ရားထက္ခာသူတစ်ဦးဖြစ်သည်။ သူသည် အက်ပသေး (Apartheid) ကိုဆန့်ကျင်သောသူတစ်ဦးဖြစ်သည်။ အက်ပသေးသည် တောင်အာဖရိကနိုင်ငံအစိုးရ၏တရားဝင်ပေါ်လစီဖြစ်သည်။ ထိုပေါ်လစီသည် အာဖရိကတိုင်းသူပြည်သားများ ဆင်းသက်လာသည့်အမျိုးအနှစ်နှင့် အသားအရည်အရောင်အဆင်းမှ လူမျိုးစုကိစ္စခြားသည့် ပေါ်လစီတစ်ရပ် ဖြစ်သည်။

ဗုတိယကမ္ဘာစစ်ကြီးကာလုံး မင်္ဂလားသည် အာဖရိကန်အမျိုးသားကွန်ရက် African National Congress (ANC)တွင်တာဝန်ထမ်းဆောင်ပြီးနောက် သူသည်ထိုအဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်တစ်ချက်မှာ တောင်အာဖရိကနိုင်ငံရှိလူမည်းများလွတ်လပ်ရေး ရရှိရန်အတွက် ဖြစ်သည်။

ANC အနေနှင့်အစိုးရကိုဆန့်ကျင်ရေးတွင် အတင်းအဓမ္မအကြမ်းပက်မှုနည်း များကို မင်္ဂလားကမသုံးလို့သော်လည်း အစိုးရပုဂ္ဂလိပ်များ လက်နက်မဲ့ အာဖရိကန်ပြည် သူများ ကိုသတ်ပစ်သည့်အခါတွင် မင်္ဂလားသည် သူ၏ အကြံဥ္ဓာက်ကိုပြောင်းပစ်လိုက်သည်။ ထိုကြောင့် သူသည်အစိုးရဆန့်ကျင်ရေး တွင် အဖျက်အဆီးလမ်း များသုံးရန်တိုက်တွန်းနှီးဆောင်လိုက်သည်။ ငါးမှာ

သူတို့နည်းနှင့်အောက်လမ်းဖြင့်အဖျက်လုပ်ငန်းများလုပ်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှုပင် အလားတဲ့ တောင်အာဖရိကအားလုံးရက ANC အဖွဲ့အစည်းသည် ရာဇ်ဝတ်ကျူးလွန်သူဟုစွမ်းပြာဆိုလိုက်သည်။ ၁၉၆၂ ခုနှစ်တွင် မင်အောင်သားသည် အစိုးရရှိခဲ့ကျင့်သည့်ပြစ်မှ ကျူးလွန်သောရာဇ်ဝတ်သားဟု တောင်အာဖရိက အစိုးရက အတည်ပြုသတ်မှတ်လိုက်သည်။ မင်အောင်သားသည် ထောင်ထဲသို့ ပြစ်ဒိုက် ၅ နှစ်ကျေရောက်သားသည်။ တစ်နှစ်ကျော်လွန်သည့်အခါ သူ၏ပြစ်မှုများ ထပ်မံတိုးခွဲခဲ့ရ၍ သူသည်တစ်သက်တစ်ကျိန်းထောင်ဒိုက်ကျခံလိုက်ရသည်။

ကမ္ဘာအနဲ့အပြားရှိလှပုဂ္ဂိုလ်များသည် ၁၉၈၀ ခုနှစ်တွင် တောင်အာဖရိကအ တွက် မင်အောင်သားကိုရည်ရွယ်ချက် များကို ကြားသိလာကြသည်။ ထို့ကြောင့် ကြားသိရသောသူများသည် မင်အောင်သားချုပ်နောင်ခြင်းမှ လွှတ်မြောက် လာရန် အတွက် စတင်ရှုလိုက်လဲလှုံးဆောင်ဒါဒြန်ကြသည်။ ကမ္ဘာအနဲ့အပြားတွင်ရှိ သော နိုင်ငံများနှင့်အဖွဲ့အစည်းများကမင်အောင်သားကိုအားပေးထောက်ခံကြသည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်စောစောင့်တွင် တောင်အာဖရိကသမ္မတ F.W. de Klerk သည် မင်အောင်သားအားလွှတ်ဖြိမ်းချမ်းသာခွင့်ပြုလိုက်ရန် အမိန့်ပေးလိုက်သည်။ သမ္မတ de Klerk နှင့်မင်အောင်သားသည် တောင်အာဖရိကနိုင်ပြုပြင်ပြားလဲရေးနှင့် တိုင်ပြည်တွင်နေထိုင်သောလူမျိုးများ တန်းတူညီမှုအခွင့်အရေးရှိရန် အတူတက္ခပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြသည်။

၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်သည် တိုင်းသူပြည်သားများအားလုံး အတွက် ပထမဗျားခုံးလွှတ်လပ် သည့်ရွေးကောက်ပွဲတရပ်ဂိုဖွင့်ပေးလိုက်သည်။ မင်အောင်ANC သည် ရွေးကောက်ပွဲအနိုင်ရသွားပြီး မင်အောင်သားသည် ပထမဦးဆုံးလူမည်းသမ္မတတစ်ဦးဖြစ်လာခဲ့သည်။



## ဥရောပ၏ စင်ကြီး

ချာလိမတ်နေ (Charlemagne)

**အတောက်** အလယ်ပိုင်း (AD ၇၀၀ – ၈၀၀ ခန့်) အချိန်တွင် ချာလိမတ်နေ (Charlemagne) သည် ဉာဏ်အကာဘောင်းသော်ရောပဘုရင်များထဲမှ ဘုရင်တပါးဖြစ်ခဲ့သည်။ ချာလိမတ်နေသည် ဖရန်း (Frank) လူမျိုးဟစ်ဦး ဖြစ်သည်။ ဖရန်းလူမျိုးများသည် ပြင်သစ်နိုင်ငံနှင့်ဂျာမနိုင်ငံအကြားတွင် နေထိုင် သည့်လူမျိုးစုတစ်စုဖြစ်သည်။ ချာလိမတ်နေသည် AD ၇၇၁ ခုနှစ်၌ ဖရန်းကို အပ်ချုပ်သည့်ဘုရင်မင်းမြတ်တစ်ဦးဖြစ်လာသော အချိန်တွင် သူ၏တိုင်းပြည်ကို ကျန်ပြန်ခိုင်မာလာအောင်လုပ်ချင်လိုသည့်ဆန္ဒရှိသည်။

သူ၏ဦးနောက်ထဲတွင်စီမံကိန်းရှိသည့်အတိုင်း ချာလိမတ်နေသည် ဂျာမန်လူမျိုး စုတစ်စုဖြစ်သော စက်စန် (Saxons) လူမျိုးနှင့် နှစ်ပေါင်း ၃၀ အတွင်းစစ်ပွဲဆင်းစွဲ တော့သည်။ ချာလိမတ်နေသည် ဤစစ်ပွဲကာလုံး တောင်ဥရောပနိုင်ငံအများ အပြားဖြစ်သော ပြင်သစ်နိုင်း (France)၊ ဆွဲဇလန်နိုင်း (Switzerland)၊ ဘယ်လ် ဂီယံနိုင်း (Belgium)၊ နယ်သာလန်နိုင်း (the Netherlands) များနှင့် အီတလီ နိုင်း (Italy) နှင့် ဂျာမန်နိုင်း (Germany) တစ်ခြမ်းစီကိုကျားကျော်သိမ်းပိုက် အပ်ချုပ်ခဲ့သည်။

၈၀၀ ခုနှစ်တွင် ပုဂ္ဂိုလ်နေးမင်း**ပြေား** (Pope) သည် ချာလိမတ်နေအား ရောမများ၏ ကောရာစိဘုရင်ဘွဲ့သရဖူးကို ဆောင်းပေးပြီးမင်းမြောက်သည်။ ၁၈၀၆ ခုနှစ်အချိန်

အထိ ရောမပြည်ကိုအပ်ချုပ်ခဲ့ရသော ဥရောပကောဂျာ၏ ဘုရင်မင်းကြီးများထဲမှ ချာလီမတ်နေသည် နာမည်ကော်ကြားထင်ရှားဆုံးသောကောဇ်မင်းတပါးဖြစ်သည်။ ချာလီမတ်နေသည် အစိုးရခေါင်းဆောင်အကြီးအကဲများဖွဲ့စည်း၍ ဘုန်းကြီးကော်ဦးသာသနှုံးခေါင်းဆောင်များနှင့် ပူးပေါင်းပြီးသူ့ပိုင်နက်အတွင်း အထူးကိုယ်စားလှယ်များစေလွှတ်၍ သူချမှတ်သည့်စည်းကမ်းဥပဒေများအားလိုက် နာ / မလိုက်နာသည်ကိုသေချာစွာသိရှိရန် စုစုများအားလုံးဖိုင်းစေသည်။

ချာလီမတ်နေသည် သူ၏တိုင်းပြည်တိုးတက်ကောင်းမွန်ရေးအတွက်များစွာလုပ်သည်။ သူသည်ရွှေကြေးနည်းစနစ်အသစ်ကိုဖွဲ့စည်းတည်ဆောက်ပြီး တရားရုံးများကိုပြန်လည်ပြပြင်ပြောင်းလဲဖွဲ့စည်းမှုများလုပ်သည်။ ထို့အပြင်သူ၏ နှစ်ဦးတွင်းနေရာ လပ်တစ်နေရာတွင် စာကြည့်တိုက်ကြီးတစ်လုံးနှင့်စာသင်ကျောင်းတစ်လုံးကို ဆောက်လုပ်ပေးသည်။ သူသည် သာမန်ပြည်သူလူထု၏ပညာရေးကို စိုးရိမ်သဖြင့် ခရစ်ယာ့နိဂုံက်းဝင်ဘုန်းကြီးများ၏ ပညာရေးကိုလည်းပြန်လည်ကောင်းမွန်အောင်ပြုလုပ်ပေးသည်။ ချာလီမတ်နေယုံကြည်မျှော်လင့်ထားသည်မှာ ပညာရေးသည် တိုင်းသူပြည်သားများခရစ်ယာ့န်ကောင်းတစ်ယောက်ဖြစ်လာရန် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့်ဖို့ဖြစ်သည်။

ချာလီမတ်နေသည် ၈၁၄ ခုနှစ်တွင် ကွဲယ်လွှန်သွားခဲ့သည်။ ချာလီမတ်နေကို ဥရောပသမိုင်းတွင်အရေးပါသော ခေါင်းဆောင်တစ်ဦးအဖြစ်မော်ကွဲန်းတင်ထားသည်။ တစ်ခါတရုံ ချာလီမတ်နေကို ဥရောပ၏ဖော်ကြီးဟုခေါ်ဆိုကြသည်။





## ဥာဏ်ထက်မြက်ပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောဘုရင်မ

အဲလစ်စာက် ၁ (Elizabeth I)

အဲလစ်စာက် ၁ (Elizabeth I) သည် အင်္ဂလန်ဘုရင်မဖြစ်လာသည့်အခါန်တွင် လူနည်းစုကသာလျှင် တိုင်းပြည်ကိုသူမကြာရည်စွာအုပ်ချုပ်ရမည်ဟု ထင်မြင် ယူဆခဲ့ကြသည်။ သို့သော် ဘုရင်မသည် ရာစုနှစ်တောက်ကျော်ကျော် အုပ်ချုပ် ခဲ့ရသည်သာမက နာမည်ကျော်ကြားသောအင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်သူတစ်ဦးဖြစ် လာခဲ့သည်။

အဲလစ်စာက်သည် အယ်နီ ဘိုလင်း (Anne Boleyn) (ဒုတိယမိဖုရား) နှင့်ဘုရင်ဟင်နရီ (Henry)၏သမီး ဖြစ်သည်။ ဟင်နရီတွင်ပထမမိဖုရားနှင့်အတူ သမီးတော်မေရီ (Mary) နှင့် တတိယမိဖုရားနှင့်အတူ သားတော် အက်ဝိ(၂) (Edward) တို့လည်းရှိကြသည်။ ဟင်နရီကွယ်လွန်ပြီးသည့်နောက်ပိုင်း အက်ဝိ(၂)သည် သူသေဆုံးသွားသည်အထိတိုင်းပြည်ကို အခါန်တိအတွင်း အုပ်ချုပ်ခဲ့ရသည်။ မေရီသည် တိုင်းပြည်ကိုသုံးနှစ်ကြာအုပ်ချုပ်ခဲ့ရပြီးကွယ်လွန် သွားသည်။ ၁၅၅၈ ခုနှစ်၌ အဲလစ်စာက်သည် အသက် ၂၅ နှစ်အရွယ်တွင် အင်္ဂလန်ဘုရင်မအဖြစ်ထိုးနှစ်းဆက်ခံအုပ်ချုပ်ခဲ့သည်။


ထိုအခါန်၌ အင်္ဂလန်နိုင်ငံသည် ဆင်းရှုနွမ်းပါးပြီးလူမျိုးအချင်းချင်းကြား ပဋိပက္ခရှိသောကြာ့င့် တိုင်းပြည်တွင်း ပြေားချမ်းသာယာမှုမရှိပါ။ တိုင်းသူပြည် သားများက ဘုရင်မအဲလစ်စာက်သည် သန်မာသောရှေ့ဆောင်လမ်းပြ အကံ

ပေးမည့်အမျိုးသားတစ်ဦးနှင့်ကြင်ယာဆက်ခံရန်မျှော်လွှဲကြသည်။ သို့သော် ဘုရင်မအနေနှင့် သူမ၏ အဘဏာအားအခြားသောလုကိုခဲ့ဝေရန်ဆုံးမရှိပေါ့၊ သူမသည် အောင်မြင်သောဘုရင်မတစ်ဦးဖြစ်လာရမည်ဟု သွှေ့ဖြေနှင့်ခုထားသည်။ ထို့ကြောင့် သူမသည် အတွေ့အကြံများပြီးယုံကြည်စိတ်ချရသောဥာက်ပညာရှိ သည့်ပုဂ္ဂိုလ်များကို စတင်စုဆောင်းပါတော့သည်။ အဲလစ်စာက်ကိုယ်တိုင် ဥာက်ပညာ မြင့် မားပြီးအလွန်တော်၍ ထက်မြက်ရဲရင့်သောသူတစ်ဦးဖြစ်သည်။

ဘုရင်မသည် သူမ၏ကုန်ကူးသန်းရောင်းဝယ်သောရေတပ်သားများအား ကွဲ့ပွဲ အနုံအပြားသို့လည်းရန်တိုက်တွန်နှီးဆောင်ပေးသည်။ သတော်ခေါင်းဆောင် ဖရန်စစ်ဖြစ်(နီ) (Francis Drake) သည် အောင်လန်နိုင်ငံကို ပြန်လည်ချမ်းသာကြွယ်ဝလာအောင်လုပ်ဆောင်ပေးသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အာရုံနိုင်ငံများနှင့် အာဖရိကန်ငံများသို့ကုန်သွယ်ရေးလမ်းများကို ရှာဖွေပေးသူလည်းဖြစ်သည်။ နိုင်ငံရပ်ခြားများ၏ ကုန်သွယ်စီးပါးရေးတိုးတက်ဖွံ့ဖြိုးလာသူကဲ့သို့ အောင်လန်နိုင်ငံသည် လည်းချမ်းသာကြွယ်ဝလာခဲ့သည်။ အဲလစ်စာက် အုပ်ချုပ်ရေးအောက်တွင် အောင်လန်နိုင်ငံသားများ၏စာပေအနုပညာသည်လည်းပြန်လည်ထွန်းကား လာခဲ့သည် သို့မဟုတ် အသစ်တဖန်ပြန်လည်ဆန်းသစ်လာခဲ့သည်။ ထို့ကြောင်း နာမည်ကြီးသော စာရေးဆရာများမှာ ဝေလယမရှိစီးယား (William Shakespeare)၊ ခရစ်စတို့ဗာ မားလစီး (Christopher Marlowe)၊ ဖရန်စစ် ဘေးခေါ်(နီ) (Francis Bacon)၊ အက်ဒမန် စပန်စာ (Edmund Spenser) နှင့် ဂျော်(နီ) ဒေါ် (John Donne) များဖြစ်ကြသည်။

၁၆၀၃ ခုနှစ်၌ အဲလစ်စာက်ကွယ်လွန်သွားသည့်အချိန်တွင် အောင်လန်နိုင်ငံသည် ချမ်းသာကြွယ်ဝပြီးအင်အား တောင့်တင်းနိုင်မှာသောနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ အဲလစ်စာက် ၄၅ နှစ်ကြာတိုင်းပြည်အုပ်စိုးခဲ့ရသည့်ကာလကို သူမအား ဂုဏ်ပြုသောအားဖြင့် အဲလစ်စာက်သက်တမ်း (Elizabethan Ages) ဟု သိမှတ်ထားကြသည်။







## ဧရာမိသုကာပညာရှင်

ဒိုင်အိမင်းပိုင်

(Ieoh Ming Pei)

### အိမင်းပိုင်

အိမင်းပိုင် (Ieoh Ming Pei) သည် ယခုခေတ်ကာလတွင်ရှိသည့်  
ကြီးမားသော အဆောက်အအီးကြီးများကိုတည်ဆောက်ပေးသည့် နာမည်ကျော်  
ကြားပြီး အရေးပါသည့်လိပ်သုကာပညာရှင်ကြီးများထဲမှ တစ်ဦးအပါအဝင်ဖြစ်  
သည်။ သူသည် ကမ္ဘာတရုပ်များတွင်ရှိသော ဧရာမအဆောက်အအီးကြီးများကို  
တည်ဆောက်ပေးခဲ့သူတစ်ဦးဖြစ်သည်။ သူ၏လက်ရာနှင့်အတွေးအခေါ်များမှာ  
အခြားပိသုကာများအပေါ် ၇၅လည်းများစွာလွမ်းပိုးမှုရှိသည်။ သူသည်မြို့ကြီးမြို့ပြ  
တွင်ရှိသော တိုက်မြော်ကြီးများကိုတည်ဆောက်ပေးရသူတစ်ဦးဖြစ်သည်။

ဒိုင်အမိန့်သည် ၁၉၁၇ ခုနှစ် ခန်းတန်မြို့ (Canton)၊ တရုတ်နိုင်ငံမြို့များမြော်ခဲ့  
သည်။ သူသည် အမေရိကန် နိုင်ငံတွင် ပညာဆည်းများလေ့လာခဲ့သည်။ သို့သော်  
ဒုတိယကမ္ဘာစစ်ပွဲကြီးစာတင်ဖြစ်ပွားသည့်အခြားဖြစ်သည့် သူသည်တရုတ်နိုင်ငံသို့  
ပြန် မလာနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် မြောက်အမေရိကန်နှင့် ဥရောပ  
နိုင်ငံများတွင်သာ အများအားဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။

ပိုင်သည် ၁၉၄၀ ခုနှစ်မှစ၍ ပိသုကာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း  
လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။ သူသည် အရေးကြီးသည့်လုပ်ငန်းစီမံကိန်း  
များဖြစ်သော ခိုလိုရာ့ခို (Colorado)၊ အန်ဘာမြို့ (Denver) တွင် ရှိသည့်  
မိုင်ပိုင်းစင်တာ (Mile High Center) အဆောက်အအီးကိုတည်ဆောက်ခဲ့သည်။

ပိုင်သည် ၁၉၅၅ ခုနှစ်တွင် ကိုယ်ပိုင်လုပ်ငန်းဖြစ်သော အိုင်အမ်ပိုင်နှင့်တွဲဖက်များဟူဆိုသောလုပ်ငန်းကို ထဲထောင်ခဲ့သည်။ သူသည် ပထမဗီးဆုံးစတင်သည့် အလုပ်စီမံကိန်းများထဲမှ အလုပ်စီမံကိန်းတစ်ခုဖြစ်သည့် စိုင်ရွာယူမြို့ (Syracuse)၊ နယူးယောက်နယ်မြေတွင်ရှိသော ပြေတိုက်အဆောက်အအုံကြီးကိုပါတည် ဆောက်ခဲ့သည်။ ထိုအဆောက်အအီးသည် လေးလုံရှိပြီး တံတားများနှင့် ဆက်လုပ်ထားသည်။ သူသည် လူအများသုံးသည့်လေကြောင်းထိန်းသိမ်းရေး မျှော်စင်ပုံသဏ္ဌာန်အသစ်ကိုလည်း တိုထွင်တည်ဆောက်ခဲ့သည်။ ပိုင်၏အဆောက်အအီးများမှာ အလွန်မြင့်မားပြီးမှန်များနှင့်သံမဏီများပါဝင်သည်။ ထိုအဆောက်အအီးများ၏ပုံသဏ္ဌာန်မှာရှိရေးပြိုင်းလုပ်မှုများ အတူးသဖြင့်ထောင့်မှန်စတုဂံနှင့်ပြို့ဂုဏ်ပိုင်းလုပ်သည်။

သို့သော် ပိုင်၏အဆောက်အအီးများမှာ ပုံစံရိုးရိုးနှင့်မှန်မှန်ဝါးဝါးမဟုတ်ချေ။ အဆောက်အအီးများ၏ကြမ်းပြုနှင့် ပစ္စည်းကိုရှိယာများမှာ အဆောက်အအီး၏ တန်ဆောင်အလှုအပြစ်နေသည်ကို မြင်တွေ့ရပါမိမည်။ မွမ်းမံထားသော ကွန်ကရစ်အင်းတော်မှန်နှင့်သံမဏီများအတိအရိုက်ထားသည်မှာ စိတ်ဆွဲဆောင်မှဖြစ်သေသည်။ ထူးခြားစွာ ရောင်ပြန်ဟပ်သောမှန်များကိုလည်း တည်ဆောက်ဖွဲ့စည်းပုံတွင် ပေါင်းထည့်ဖြည့်စွက်ထားသည်။ အများအားဖြင့် ပိုင်သည်ပုံသဏ္ဌာန်အမျိုးမျိုးကိုပေါင်းစပ်ပြီး အဆောက်အအီးပုံစံကို မိုးကုပ်စက်ပိုင်းပုံသဏ္ဌာန်အဖြစ် ဆောက်လုပ်သည်။

နာမည်ကျော်ကြားသောပိုင်အဆောက်အအီးတာရှိမှာ ဘော်စတန်မြို့နယ် (Boston) John Hancock မျှော်စင်၊ Washington DC မြို့ကိုပိုင်းရှိ ယဉ်ကျေးမှုအနဲ့ ပညာပြတိုက်နှင့် ပဲရစ်မြို့နယ် Louvre ပြေတိုက်တွင်ရှိ သောမှန်ပိရမစ်ကြီးများဖြစ်သည်။



## ဘဝပြောင်လဲနှုန်းစေသောစာရွေးဆရာတ်

ချားလိဒစ်ကမ် (Charles Dicken)

**၁၃** မည်ကျော်ကြားသောအင်းလိပ်စာရေးဆရာတစ်ဦးဖြစ်သူ ချားလိဒစ်ကမ် (Charles Dicken) သည် နှစ်တစ်ရာကျော်ကြာအသက်ရှင်နေထိုင်ခဲ့သည်။ သူ၏ပုံပြင်အတိတေများမှာ ကလေးများဘဝည်သို့ခက်ခဲ ကြမ်းတမ်းသည်ကို ရေးသားဖော်ပြထားသောအကြောင်းအရာများဖြစ်သည်။ သူ၏ဝတ္ထုအတိ လမ်းများကြောင့် ပြောင်းလဲမှုအများအပြားဖြစ်စေခဲ့သည်။

ဒစ်ကမ်ဝတ္ထုအတိလမ်းတစ်ချို့မှာ ကလေးများသည် ကျောင်း၊ အိမ်နှင့်အလုပ်လုပ်သည့်နေရာများ၌ မည်ကဲ့သို့ကြည့်ရှုစောင့်ရှုရရှိသည်ကို ဖော်ပြထား သော အကြောင်းအရာများဖြစ်သည်။ သူသည် ကျောင်းနေစဉ် ကျယ်လောင့်စွာ အော်ရိုးသောကြောင့် ဆရာကသူ့ကိုကြိမ်လုံးနှင့်ရှိက်ခဲ့ပူးသည်။ ဆယ်ကျော် သက်အရွယ်တွင် ဒစ်ကမ်သည်ကျောင်းမှတွက်လိုက်ပြီး အိမ်နှင့်အလွန်ဝေး သော အခြားအသပ်သို့သွား၍ အလုပ်သွားလုပ်ရသည်။ သူ၏ဖောင်မှာ ပိုက်ဆံ အသုံးအဖြန်းကြီးသာတစ်ဦးဖြစ်ပြီး ငြွေးမြှုများကိုပြန်မဆပ်နိုင်ချေ။ ဒစ်ကမ်သည် အေးပ် နှုန်းလိုပ်စိုးလ် (David Copperfield) ဝတ္ထုစာအုပ်ရေးသားသည့်အချိန်တွင် သူကိုယ်တိုင် ဖြတ်သန်းခဲ့ရသောသူ၏ဘဝအတွေ့အကြံများကိုများစွာ ထည့် သွင်းရေးသားခဲ့သည်။

ဒစ်ကမ်ဝတ္ထုအတိလမ်းအား ပထမဥုံးဆုံးဖတ်ရသောစာဖတ်ပို့သတ်အချို့မှာ အလွန်အောင်သွေ့ကိုပြီး အချို့မှာ အရှက်ကြီးစွာရသွားသည်။ သူ၏ ဝတ္ထုအတိ

လမ်း ‘အော်လီဘာ ထို့(၆) (Oliver Twist)’ သည် စာဖတ်သူများ များစွာနက်နဲ့ စဉ်းစားတွေးတော်လာအောင် နှီးကြားလျှော့ဆောင်ပေးသည်။ ထိုလုများသည် ကလေးများကို ကောင်းစွာ ကြည့်ရသင့်ပြီး ကလေးများခက်ခဲစွာပညာ သင်ယူရ သည်နှင့်အမျှ စိတ်ပျော်ပျော်ရွှင်းရှင်းသင့်သည်ဟုနားလည်လာကြသည်။ ကလေးများအား ကျောင်းမှုထုတ်ပယ်ခံရသည်အထိနှင့် အသက်ပယ်ရွှေ့ယ်သည့် အချိန်တွင် အလုပ်ထွက်လုပ်ခိုင်းရသည်အထိမလုပ်သင့်ပေါ်။

ဒစ်ကမ်းမျိုးပုံပြင်အော်လမ်းများမှ ‘ခရစ်စမတ်သီချင်း’ ပုံပြင်သည် လူကြိုက်များ သည့်ပုံပြင်ဖြစ်သည်။ ဤအော်လမ်းသည် ခရစ်စမတ်အားလုံးဝမကြိုက်နှစ်သက် သည့် သူငွေးသား စကြေး(ချိ) (Scrooge) အကြောင်းဖြစ် သည်။ အမှန်စင်စစ် အားဖြင့် ထိုသူငွေးသားသည် ဇွဲကြေးရာဖွေခြင်းမှအပ မည်သည့်အရာကိုမျှ စိတ်မဝင်စားပေါ်။ ဤပုံပြင်ထဲ၌ စကြေး(ချိ) သင်ခန်းစာရသွားသောအရာမှာ လူသားများအားအကူအညီပေးကမ်း စွန်ကြခြင်းနှင့် ထိုသူတို့နှင့်အချိန်သုံးပြီး ပျော်ရွှင်သောကြောင့် သူ၏ဘဝပို၍ကောင်းမွန်လာသည်ဟု ထိတွေ့ခဲ့စားမိ သည်ကို ဖော်ပြထားသည့်အကြောင်းအရာဖြစ်သည်။

ဒစ်ကမ်းစာအုပ်များကို လူတော်တော်များကဖတ်ချင်နေကြသေးသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အသက်ရှင်နေထိုင်ခဲ့သောလူသားများ၏ ၁၀ အကြောင်းများကိုသာမဟုတ်ဘဲ ဤပုံပြင်အော်လမ်းများတွင်အဲ့သွေ့ယ် ကောင်းသောအကြောင်းအရာဖော်ပြထားမှုများကိုကြိုက်နှစ်သက်ကြသော ကြောင့်ဖြစ်သည်။ ဒစ်ကမ်း၏ ဝတ္ထုအော်လမ်းအချို့ဖြစ်သော ‘Pickwick Papers’ သည်အလွန်ရိစရာကောင်းပြီး အချို့ပုံပြင်များဖြစ်သည့် ‘David Copperfield’ နှင့် ‘Great Expectation’ များမှာ မိသားစုနှင့်ပတ်သက်သော အကြောင်း အရာများကိုဖော်ပြထားသည့်ပုံပြင်အော်လမ်းများဖြစ်သည်။ သူ၏ ဝတ္ထုအော်လမ်း ‘A Tale of Two Cities’ သည်သမိုင်းနှင့်ပတ်သက်သည့် အဖြစ်အပျက်များကို ရေးသားတင်ပြထားသည်။



## ရူးစမ်းရာဖွေခြင်းနှင့်အနုပညာရှင်

ပေါ်ဘလို ပီကာဆို (Pablo Picasso)


**တစိ** ခါက ဆိုရိုးစကားရှိခဲ့သည်မှာ ပန်းချီဆရာ ပေါ်ဘလို ပီကာဆို (Pablo Picasso) သည် စကားမပြောတတ်ခင်ပန်းချီရေးဆွဲတတ်နေဖြူဖြစ်ပါသည်။ ငှုံးသည် ပုံပြင်အာတ်လမ်းများ၌သာဖြစ်နိုင်သော်လည်း ပီကာဆိုအတွက် အနုပညာသည် မည်မျှအရေးပါသည်ကို အကြံဥာဏ်ဖြစ်စေသည့် အကြောင်း တစ်ခုဖြစ်နေသည်။

ပီကာဆိုသည် ၁၈၈၁ ခုနှစ်တွင် စပိန္ဒိုင်ငံ၌ ဖွားမြင်ခဲ့သည်။ သူ့သော သူ့ဘဝ တစ်လျောက်လုံးတွင် အများ အားဖြင့် ပြင်သစ်နိုင်ငံတွင်နေထိုင်ခဲ့သည်။ သူ့သည် တိတွင်သူတစ်ဦးနှင့်ရူးစမ်းလေ့လာရာဖွေသူတစ်ဦး ဖြစ်သည်။ ပီကာဆိုသည် စက်ကိုယာများတိတွင်သူနှင့်ထူးခြားဆန်းကျယ်သောအရာများကို ရူးစမ်းလေ့လာရာဖွေသောသူတစ်ဦးမဟုတ်ချေ။ သူ့သည် အနုပညာကိုရူးစမ်းလေ့လာပြီး တိတွင် သောသူတစ်ဦးဖြစ်သည်။ သူ့သည် သူ၏လက်ချောင်းများနှင့် ပန်းချီရေး ဆွဲ၍ လက်သည်းများဖြင့်အရောင်ချယ်ပြီး နွားဦးခေါင်းကို လက်ကိုင် သို့မဟုတ် စက်ဘီးထိုင်ခုကဲ့သို့တိတွင်ပြုလုပ်သည်။ သူ့သည် နေရာတိုင်းတွင် နေ့မရေးည မရေး အလုပ်လုပ်တတ်သည်။

ပါကာဆိတ်စတူဒိုအခန်းကြီးသည် တော့အုပ်နှင့်တူပြီး ဤတော့အုပ်ကြီးကို သတ္တုဘူးများ၊ စတ်တံ့များ၊ မြေဖြေခဲ့၊ မြေအိုးများ၊ ရောင်စံခဲ့တံ့များနှင့်မြေဖြေ။ ရောင်စံများနှင့်အရောင်ဆိုးထားသကဲ့သို့ရှိနေပြီး နေရာအနဲ့အပြားတွင်ပြန့်ကျေနေသည်။ စတ္တု၍ထူလိုပ်နှင့်အဝတ်လိုပ်များ၊ ပန်းချိုကားတောင်များနှင့်ရုပ်ပုံများတွင်သည့် စင်များ၊ ရပ်ပုံသဏ္ဌာန်များဖြတ်ရန်အတွက် ကျောက်ပြားကြီးပေါ်တွင် ရှိသောကိရိယာတန်ဆာပလာများသည် နေရာအနဲ့ပြန့်ကျေနေသည်မှာ အမှိုက်ပုံလိုတူနေသည်။ သို့သော် ဤအရာအားလုံးသည် ပါကာဆိုအတွက် စိတ်ကို ထူးခြားစွာလျှော့ဆော်နိုးဆွဲပေးစေသောအရာဖြစ်သည်။

ပါကာဆိတ်သည် စပိန်နိုင်ငံမှုလူနှင့်နားရိုင်းသတ်ပွဲ၏ရပ်ပုံများ၊ မြှင့်ပြီးပြုပွဲပုံများနှင့် လူပြောက်လူနှင့်တော်ရပ်ပုံများကို ရေးဆွဲသည်။ ပျော်ဆွဲသည့်ရပ်ပုံများကို အရောင်အဆုံးများ (အပန်းရောင်) နှင့်အရောင်ဆိုးပေး၍ ဝမ်းနည်းကြောကွဲသည့်ရပ်ပုံများနှင့် အထိုးကျုန်သည့်ရပ်ပုံများကို အေးမြှေသောအရောင်များ (နက်ပြာရောင်) နှင့် အရောင်ခြိုံသပေးသည်။ သူသည် တစ်ခါတရံ့လူနှင့်တိရစ္ာန်ပုံများရေးဆွဲသည်။ သို့သော်များသောအားဖြင့် သူဆွဲသောပန်းချိုကားချုပ်များမှာ စိတ်ကူးယဉ်ပန်းချိုများဖြစ်သည်။

ပါကာဆိုနှင့်သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူအနုပညာရှင် ဂျော့(ရှိ) ဂာရောက် (Georges Braque) တို့တိတွင် သောအနုပညာလက်ရာကို “အံစာတံ့ပန်းချို ရေးဆွဲနည်း (Cubism)”ဟုခေါ်ဆိုပါသည်။ သူတို့သည် လူနှင့် တိရစ္ာန်တို့၏ ရပ်ပုံများအား ပန်းချိုရေးဆွဲပေးသည်ကိုကြည့်လျှင် ရပ်ပုံအစိတ်အပိုင်း၏ ဘေးပတ်ပတ်လည်ကို တစ်ခိုန်တည်းအတွင်းမှာပင် သင်မြင်တွေ့ရလိမ့်မည်။ ယင်းကဲ့သို့ ပန်းချိုရေးဆွဲပေးသည့်ပန်းချိုအနုပညာရှင် (cubist) များသည် စတုရန်းပုံနှင့် အံစာတံ့ နှင့်တူညီသောရပ်ပုံသဏ္ဌာန်ရိုးရိုးများအပေါ်မူတည်၍ ပန်းချိုရေး ဆွဲကြပါသည်။



## ဂျတ်(စ)တေးဂီတဘုရင်

ပိုလျှောစီ (William Basie)

**၁၂** ထိုလေးဝိလျှောစီ (William Basie) သည် ပထမဦးစွာ သူ၏မိခင်ထံမှ တေးဂီတပညာကိုလေ့လာသင်ယူခဲ့သည်။ ထို့နောက် အောင်ကို စန္ဒ ယားတီးသူဖက်(စ) ဂေါ်လာ ( Fats Waller) ထံမှလေ့လာသင်ယူခဲ့ပြန် သည်။ ဂေါ်လာသည် နာမည်ကျိုကြားသောဂျတ်(စ)တေးဂီတပညာရှင်ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။


ပိုလျှောစီ ဘော်ဒီဘော်အောတ်ခု (Vaudeville) ပေါ်တွင် စန္ဒ ယားတီးခြင်းဖြင့် သူ၏ဘဝအသက်မွေးစမ်း ကျောင်းအလုပ်ကိစတင်ခဲ့သည်။ ဘော်ဒီဘော်အောတ် ခုံသည် အမေရိကန်၏ အတီးအမှုတ်ပြေအောတ်တို့ကို တင်ဆက်သောအောတ်ခုံဖြစ် သည်။ ဘော်ဒီဘော်အောတ်ခုံမှတင်ဆက်ပြသသောအရာများမှာ စိတ်ပျော်ဆွင် ကြည့်နေဖြစ်စေသော အကမျိုးဖုံး၊ သီချင်းများသီဆိုခြင်း၊ ဟာသပြေအောတ်နှင့် မျက်လှည့်ပြ့များကို တင်ဆက်ပြသသည်။

ပိုလျှောစီ အသက် (၂၃) နှစ်အရွယ်တွင် ခန်စပ်မြို့ (Kansas City)၊ မိစိုရီ (Missouri) သို့ခရီးထွက်ခဲ့သည်။ ဤနေရာတွင် ဘစီသည် သူ၏ပထမဆုံး ဂျတ်(စ)တေးဂီတအဖွဲ့ကို စတင်တည်ထောင် ခဲ့သည်။ ဘစီ၏တူရိယ တေးဂီတ ဒုမ္ပါးမှာ အသံတစ်ခုနှင့်တစ်ခုထူးခြားသောကြောင့် ထိုတူရိယတေးဂီတများ ၏အသံကိုပြင်ဆောင် တင်ဆက်ပြသနိုင်သည်။ ထိုတူရိယတေးဂီတများမှာ တယော၊ ပုံများ၊ ဂိုတာ နှင့်ပိုလျှောစီ၏ ယားသည် ဂျတ်(စ)တေးဂီတတီးမှတ်ရာ

တွင် အရေးကြီးသောတူရိယတစ်ခုဖြစ်ခဲ့သည်။ ပိုလျှံသည် တစ်ချိန်က တယော ကြီးတစ်လုံးကို ကိုယ်တိုင်ထိုးခဲ့ပြီး “လမ်းလျှောက်သည့်အသံ” နှင့်တူသောတေး ဂိတ်အတိုးအခေါက်လေးချက်ကိုတို့ထွင်ခဲ့သည်။ ဤတေးသံများသည် နှားညံ့ ပျော့ပျောင်းပြီးအေးအေးဆေးနှင့် သာယာသောတေးသံစဉ်များကို ဖော်ထုတ်ပေးသည်။ ဘစ်၏တေးဂိတ်အတိုးအမှတ်မှာ လက်ရှိရှုတ်(စ)တေးဂို တအဖွဲ့ များ လိုက်နာသင်ယူ၍ အတူယူနိုင်ရန်ဖြစ်သည်။

ပိုလျှံနှင့်သူ၏ရှုတ်(စ)တေးဂိတ်အဖွဲ့သည် ဥပုံပြုပွဲခြင်ပွဲများတွင် သီခို့တိုးမှုတ်ပြီး ရေဒီယိုတွင်လည်းအသံ ထုတ်ထွေ့ကြပြောသည်။ တစ်ညနေ့ ရေဒီယို ကြပြော သူတစ်ဦးက အတိုးအမှတ်ပညာရှင်ဒယုအယ်လင်တန် (Duke Ellington)၏ နာမည်ကဲ့သို့ ပိုလျှံကို ‘Count Basie’ဟုနောက်ပြောင်ဆောင်လိုက်သည်။ ထို ကြပြောချက်ကြောင့် ဘစ်၏တေးဂိတ်အဖွဲ့သည် နာမည်ကျော်ကြား လာခဲ့သည်။

လူကြိုက်များသော ပိုလျှံတေးဂိတ်အဖွဲ့၏သီခိုင်းများမှာ ‘lady be good’၊ ‘Shoe Shine boy’၊ ‘One O’ Clock Jump’ နှင့် ‘Jumping at the Woodsite’ စသောတေးဂိတ်သီခိုင်းဖြစ်သည်။ ပိုလျှံသည် ထပ်မံ၍ တေးဂိတ်အဖွဲ့နောက်တစ်ဖွဲ့ကို တည်ထောင်ပြန်သည်။ ထိုတေးဂိတ်အဖွဲ့သည်လည်း နာမည်ကျော် ကြားသော တေးဂိတ်အဖွဲ့ဖြစ်သည်။ တေးဂိတ်အဖွဲ့သားများ သည် တေးသွားများအား ကောင်းစွာတိုးတက်ပြီး ခက်ခဲသောတိုးလုံးစည်းချက် ဝါးချက်များကို လည်းစီးမှုတ်တတ်သည်ဟု နာမည်ကျော်ကြားသည်။



## တေးဂိတ္ထန့်ပြည့်စုံသောဘဝ

ဂုဏ်ကမ်း အမှာဒကိ(စ) မိဇ္ဇာ  
(Wolfgang Amadeus Mozart)

**၁၅** ဂမ်း အမာဒက်(စီ) ဖိုဇ် (Wolfgang Amadeus Mozart) သည် အသက်သုံးနှစ်ယားအရွယ်မှုတဲ့ သူ၏ အစိမကြီး မာနီးယာအဲနာ (Maria Anna)နှင့်အတူ ဖွဲ့ဘက်ပြီး (Salzburg)၊ သစ်တိုးယားနိုင်ငံတွင် တေးဂါတပညာကိုသင်ယူလေ့လာခဲ့သည်။ အသက် ၅ နှစ်အရွယ်တွင် ဖိုဇ်သည် တေးသီချင်းများကို သုကိုယ်တိုင်ရေးသားဖွဲ့စပ်ခဲ့သည်။

ယာစုနှစ် ၁၈ နှစ်တွင် မိပော်နေထိုင်သည့်အေသွင်နေထိုင်သောလူများက မိပော်  
ကိုယ်တိုင်မှ ကောင်းသောတေးသီချင်းများ ရေးသားစပ်ဆိုသည်ကို မယုံကြည့်  
ကြပေ။ ထိုသူတို့က မိပော်၏ပခင်သည် သူ့ကလေးအား ဖျို့ခြင်းဖြစ်၍ တေးသီချင်း  
ရေးသား စပ်ဆိုပေးသည်ဟုထင်ကြသည်။

သူတို့သည် မိဖ်အားစမ်းသပ်ကြည့်ချင်သောကြောင့် မိဖ်ကိုအခန်းတွင်း၌ တစ်ယောက်တည်းနေစေသည်။ ရက်သတ္တုပါတ်ပြည့်သည်အချိန်တွင် မိပ်သည် ဓမ္မတေးသီချင်းအသစ်တစ်ပုံကိုရေးသားဖွဲ့စည်းပြီးစီးခဲ့သည်။ ထိုလူများက ကြိုကလေးသည် တေးဂါတာက်တွင် ထူးခွာနှင့်သူတစ်ဦးဖြစ်သည်ဟု လက်ခံယုံကြည်လာကြသည်။

မိဖ်ဘဝတလျောက်လုံးတွင် ပညာလေ့လာဆည်းမှုးမှု သင်ကြားပိုခြင်းနှင့် တေးသီချင်းများရေးသားဖွဲ့စပ်မှ တို့နှင့်သာအဆိုန်ကုန်ခဲ့သည်။ မိဖ်၏တေးသီချင်းတာချို့များ ကြကွဲဖွယ်ရာကောင်းသော်လည်း သူ၏တေးသီချင်းများမှာ အကုန်လုံးကောင်းသည်။ မိဖ်သည် အခြားသူများတခါမှ အသုံးမပြုမှုးသေး သော တေးဂိုတအဖွဲ့ နှင့် တူရိယတေးဂိုတများကိုအသုံးပြုသည်။

မိဖ်သည် နာမည်ကြီးသီချင်းနှင့်လူကြိုက်များသောခေတ်ဟောင်းတေးများကို ရောနောပေါင်းစပ်၍ သီချင်းတေးဂိုတစတိုင်အသစ်ကိုရေးဖွဲ့ပြီး အထူးသဖြင့် အော်ပရာသီချင်းများအတွက်ရေးစပ်ပေးသည်။ မိဖ်သည် တေးသီချင်းများကို စတိုင်အချိုးမျိုးဖြင့်ရေးစပ်တိတွင်၍ တူရိယပစ္စည်းများဖြစ်သည့် အောင်ကင် ရှေး ခေတ်စွဲယား (harpsichord)၊ စွဲယားနှင့်တယောတို့နှင့် လိုက်လျောညီ ထွေထွာတိုးမှတ်တတ်သည်။ သူသည် တေးသီချင်းများကိုတခါက်မျှယာ ကြား ခြင်းဖြင့် သူ၏မှတ်ဥက္ကာဏ်နှင့်ကောင်းစွာတိုးမှတ်တတ်သည်။ သူသည် တခါတရု တေးသီချင်းများတိုးမှတ်နေစဉ် ငါးပို့ကိုပို၍ကောင်းလာအောင်ပြန်လည်ရေ့ဖွဲ့ သီစပ်သည်။

မိဖ်သည် အသက်ထွေရှုယွှေ့ဖြင့်သေဆုံးသွားခဲ့သော်လည်း အော်ပရာသီချင်း (၁၆) ပုဒ်၊ စင်ဖိုနီ (symphonies) (၄၁) ပုဒ် နှင့်အခြားတေးသီချင်းအပုဒ် (၅၀၀) ကျော်ကိုရေးစပ်ဖွဲ့ဆိုခဲ့သည်။ မိဖ်ရေးစပ်သည့် သီချင်းများထဲမှ နာမည် ကျော်ကြားသောအော်ပရာတေးသီချင်းများမှာ The Marriage of Figaro၊ Don Giovanni The Magic Flute နှင့် the Jupiter ခါးစင်ဖိုနီတေးသီချင်းများဖြစ်ကြသည်။



## ဘုရင်နှစ်ထုတ်သူးများ၏ပန်ခြားရီဘရ

ဖရန်စစ္စကို ဒီဂိုယာ (Francisco De Goya)


ဖရန်စစ္စကို ဒီဂိုယာ (Francisco De Goya) သည် စပိန်နိုင်ငံ၏လူငယ် တစ်ပို့ဖြစ်သည့် အလောက်ကွဲရှိနှားရိုင်းနှင့်တိုက်ခိုက်သူအဖြစ် အသက်မွေးဝမ်း ကျောင်း အလုပ်ကိုလုပ်သောလည်း သူကြိုက်နှစ်သက်ဆုံးသောအရာများ ပန်းချိရေးဆွဲသည့်အနုပညာအလုပ်ဖြစ်သည်။ ကိုယာသည် ရောမမြို့၌အနုပညာကို ဆည်းပူးလေ့လာပြီးနောက် စပိန်နိုင်ငံသို့ပြန်လာခဲ့ပြီး အဝတ်ဒီဇိုင်းရေးဆွဲသူ တစ်ဦးအဖြစ် အလုပ်လုပ်ဂိုင်ခဲ့သည်။ သူ၏ လက်ရာကိုလူအများက ကြိုက်နှစ် သက်သောကြောင့် မကြောမှု သူသည်ဗျာခနချမ်းသာကြွယ် ဝသောစပိန်နိုင်ငံ သားများ ၏ရှုပ်ပုံများကို ပန်းချိစတင်ရေးဆွဲပေးသူတစ်ဦးဖြစ်လာသည်။ သူသည် ဘဂ္ဂိုဏ် ခုနှစ်တွင် စပိန်ဘရှင်၏ရှုပ်ပုံကိုရေးဆွဲပေးသည့် ပန်းချိခာရာတစ်ဦးဖြစ်လာ ခဲ့သည်။

သို့သော်ပြားလည်း သူသည် ချမ်းသာကြွယ်ဝသောများမတ်မြို့စားကြီးများနှင့် ဘုရင်မိသားစုဆွဲပိုးများ၏ရှုပ်ပုံ များအားပန်းချိရေးဆွဲပေးရသည်ကို ပြီးစွဲ လာသည်။ စပိန်နိုင်ငံသားများမှာ အများအားဖြင့် ဆင်းရွှေ့မ်းပါးပြီး ဆာလောင် မွတ်သိပ်ဒါက်ကိုခံစားနေကြရသည်။ သူတို့၏ဘဝကို အဆက်မပြတ်ဖြစ်သော စစ်ပွဲများက ဖျက်ဆီးကြသည်။ ကိုယာအနေနှင့် ကမ္မာပေါ်တွင် နေ့စဉ်ဖြစ်ပျက် သော ရှုပ်ပုံများကို ပန်းချိရေးဆွဲလိုသောကြောင့် သူသည် ဆင်းရွှေ့မ်းပါးပြီး ပင် ပန်းစွာ အလုပ်လုပ်ရသည့် ပြည်သူလူထုများ၏ရှုပ်ပုံများကိုစတင်ရေးဆွဲတော့သည်။

ကိုယာသည် ရပ်ပုံများရေးဆွဲလျှင် အမျိုးသားနှင့်အမျိုးသမီးများ၏ရပ်ပုံများကို မူလပုံစံရှိထိန်းတက် ချောမော လွှာမန် သားအောင်မရေးဆွဲပေးချေ။ သူ၏ပန်းချို့ကားချုပ်များမှာ ပင်ပန်းစွာအလုပ်လုပ်ပြီးသည့်နောက် ထင်ပေါ်သောတိုင်းသူ ပြည်သား၏ ဘဝရပ်ပုံကို သရုပ်ဖော်ပြသထားသည်။ ကိုယာသည် သူတို့၏ မျက်နှာပေါ်တွင် အစင်းကြောင်းများထည့်ရေးဆွဲပေးပြီး သူတို့၏ဝမ်းနည်း ပူဇွေးသော ဘဝ ကိုပါ ထည့်သွင်းရေးဆွဲပေးသည်။ သူ၏ပန်းချို့ကားချုပ်များတွင် စုတိပြတ်ဟောင်းနှင့်သောအဝတ်အစားများကိုဝတ်ဆင်ထားပြီး ခါးကုန်းနေ သောပြည်သူလူထုများ၏ရပ်ပုံများကိုသရုပ်ဖော်ပြထားသည်။ ထိုထို လူသား များ၏ရပ်ပုံနှင့် နေ့စဉ်ဘဝတွင် ဖြစ်ပေါ်သောအဖြစ်အပျက်များ၏ရပ်ပုံများကို ရေးဆွဲသောကြိုပန်းချို့ရေးဆွဲနည်းကို “သရုပ်မှန်ဝိဒ (realism)” ဟုခေါ်သည်။

ကိုယာပန်းချို့ကားချုပ်၏ရည်မှန်းချက်များမှာ ဘုရင်နှင့်နှင့်မှတ်အကြိုး အကဲ့များသည် အမြေမကြိုက်နှစ်သက်ကြချေ။ သူတို့က ကိုယာသည်နာမည် ကျော်ကြားသောပုဂ္ဂိုလ်ကြီးများ၏ရပ်ပုံနှင့် လွှာများများကိုသာ ပန်းချို့ရေးဆွဲမည်ဟုထင်မြင်ပုံဆထားသောကြောင့်ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ကိုယာ၏ “စစ်သေးကပ်အန္တရာယ်”ပန်းချို့ကားချုပ်များ သရုပ်ဖော်ပြထားသည်မှာ ဖြစ်ရပ်မှန်နှင့်တူ၍သွေးထွက်သံလိုနှင့်ပြည့်နှက်နေ သည့်မြင်ကွင်းအဖြစ်ထင်ရသည်။ ထို့ကြောင့် ကိုယာကျယ်လွန် သွားပြီးနောက် ပိုင်း ၃၂ နှစ်မှသာလျှင် ဤပန်းချို့ကားချုပ်များကိုရုံတင်ပြသသည်။ နှစ်ရာပေါင်း များစွာကျော်လွန်ခဲ့သော်လည်း ကိုယာပန်းချို့ရေးဆွဲသော နေ့စဉ်ဘဝတွင်ဖြစ် ပျက်နေသည့်အဖြစ်အပျက်များ၏စွမ်းအားနှင့် အမှန်တရားများသည် ကြည့်ရ သောပရိသတ်များ၏စိတ်ထည့် စွဲညိုရှင်သန်နေမြှုပ်နှံကြိုနေဆဲပင်။



## စာရေးဆရာတိနှင့်မစွဲပီမြစ်

မတ်ထွင်း (Mark Twain)

**တစိ** ခါက မစွဲပီရေးကြောင်းပြသဘေးမာလိန်မှူး မတ်ထွင်း (Mark Twain) ဆိုသူသည် နာမည်ကျော်ကြားသောအမေရိကန်နိုင်ငံ အနုပညာ ရှင်တစိုးဖြစ်သည်။ သူ၏အုပ်များမြှင့်သော Tom Sawyer, Huckleberry Finn နှင့် Life on the Mississippi များမှာအကောင်းဆုံးအမေရိကန်နိုင်ငံ စာအုပ်များစာရင်း၏ထိပ်ဆုံးသို့ရောက်ရှိသွားသည်။


မတ်ထွင်း၏မွေးနာမည်မှာ ဆင်မြှေရယ် လမ်ဟောနီ ခလီမင် (Samuel Langhorne Clemens) ဖြစ်ပြီးသူ သည် ၁၈၃၅ ခုနှစ်တွင် ဖွားမြင်သည်။ သူသည် ဟန်နိဘောလ်မြို့၊ မိစိရီပြည်နယ် မစွဲပီမြစ်ကမ်းပါးပေါ်တွင် ကြီးပြင်းလာခဲ့သည်။ မတ်ထွင်းသည် နာမည်ကျော်ကြားသောသူ၏ ဝတ္ထုဇာတ်လမ်းများရေးသားရန် အတွက် အကြောင်းအရာများကိုမြစ်ကမ်းပါးမြို့ပေါ်တွင်ရှာဖွေစေဆောင်းခဲ့ပါသည်။ မတ်ထွင်း၏ နာမည်ကျော်ကြားသောဝတ္ထုဇာတ်လမ်း Young Tom Sawyer သည် လူထုလူရှယ်အမျိုးသားများ၏ အကြောင်းနှင့်သူ၏အကြောင်းများကို စုဆောင်း၍ရေးသားခဲ့ပါသည်။

မတ်ထွင်း၏ဘဝတွင် သူလုပ်သောအလုပ်များမှာ သူစာရေးသားရန်အတွက် အကြောင်းအရာအထောက်အကူများဖြစ်သည်။ သူ၏အလုပ်ဖြစ်သော သဘေးမာလိန် များမှုများသောအတွေ့အကြုံများကို အသုံးပြု၍ Life on the Mississippi

စာအုပ်ကိုရေးသားခဲ့သည်။ မတ် ထွေးသည် သတင်းထောက်အဖြစ်အလုပ်စလုပ် သည့်အချိန်မှစ၍ သူ၏ကလောင်နာမည်ကို မတ်ထွေးဟုမည်ခဲ့သည်။ မတ် ထွေး၏အမိပ်ယ်မှာ ရေအနက် ၂ လံရှိသောမြစ် သို့မဟုတ် ၁၂ ပေ - ၅၈ကံလျေ သဘောများအတွက်လုံးမှုလုံးမှုမရှိသောရေအနက်ဖြစ်သည်။

မတ်ထွေး၏ပုံပြင်အောတ်လမ်းတစ်ပုဒ်ဖြစ်သည့် "The Celebrated Jumping of Calaveras County" ကို သတင်းစာများတွင်ပုံနှိပ်ရိုက်ထုတ်ဝေပြီး ဤပုံပြင် အောတ်လမ်းသည် လူတို့ကိုများသောအောတ်လမ်းတစ်ပုဒ်ဖြစ်သည်။ မတ်ထွေး သည် သွားလာလှည့်ပတ်သောသတင်းထောက်တစ်ဦးအဖြစ်တာဝန်ယူ၍ခဲ့ရိုး လှည့်လည်ပြီး သင်ကြားပိုချခြင်းဟောပြောရေးခဲ့ရိုးများပြုလုပ်သည်။ ထိုခဲ့ရိုးများ သွားပြီးသည့်နောက်ပိုင်း သူသည် The Innocents Abroad အောတ်လမ်းကို ရေးသားပြီး ဤဝတ္ထုအောတ်လမ်းကြောင့် မတ်ထွေးနာမည်ကျော်ကြားလာခဲ့သည်။

မတ်ထွေးကို ဟာသစာရေးဆရာတစ်ဦးဟု သိမှတ်ထားကြသည်။ သို့သော် သူ၏ဘဝမျက်နှာပုံးနောက်ကွယ်တွင် သူသည်ခက်ခဲကြမ်းတမ်းသောဘဝခဲ့ရိုး ကိုဖြတ်သန်းခဲ့ရသည်။ သူသည် ဆင်းရွှေ့တေခြင်း၊ သူ၏ဖခင်ကို စောစီးစွာဆုံးရုံးလိုက်ရပြီးနောက် မကြာမိသူ၏အစ်ကိုဟင်နရှိနိုင်း သမီးလေး တို့ကိုဆုံးရုံးလိုက် ရသည့်အချိန်မှ စမ်းနည်းပြောကြကွဲဖွေ့ဖွေရာများကို သိလာခဲ့ရသည်။ နာမည်ကျော်ကြားသော မတ်ထွေး၏အောတ်လမ်းတစ်ပုဒ် ဖြစ်သော "Huckleberry Finn" ကို တစ်ခါတာရုံး ကလေးများ၏စာအုပ်ဟု ထင်ရသော်လည်း ဤစာအုပ်တွင်ပါ သော စမ်းနည်းပြောကြကွဲဖွေ့ဖွေရာများနှင့် သောကပူဇွဲးမှုများကို သက်ကြီးခွေ့သည်။ မတ်ထွေး၏နာမည်ကြီးအောတ်လမ်းတစ်ပုဒ်ဖြစ်သည့် "Tom sawyer" ကိုလည်းလူကြီးလူငယ်မရွေး စိတ်ဝင်တစား ဖတ်ရှုလေ့လာကြသည်။



## လူသားများစဉ်းစားတတ်ရန် သင်ကြားပို့ချပေးခြင်း

ဆိုကရေးတီး (Socrates)



ကရေးတီး (Socrates) သည် အတွေးအခေါပညာရှင်တစ်ဦးနှင့် ကျောင်းဆရာတစ်ဦးဖြစ်သည်။ သူသည် အောသင်မြို့ (Athens)၊ ဂရစ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်ကနေထိုင်ခဲ့သည်။ ဆိုကရေးတီးသည် အောသင်မြို့ရှိ နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများနှင့်ခေါင်းဆောင်များကို အကုန်စုံးသိလေသည်။ သူသည် နာမည်ကြီးပြီး ဥစ္စာဓနချမ်းသာကြောင်းသော သူတစ်ဦးမဖြစ်ချင်ပေ။ သူလိုအပ်သောအရာမှာ သူသည် တွေးတောစဉ်းစားပြီး သူ့ထင်မြောင်ချက်များကိုသာဖော်ပြချင်သည်။

ဆိုကရေးတီးသည် လူတို့အားစဉ်းစားတွေးခေါ်တတ်အောင်နှင့် ဘာများစဉ်းစားတတ်အောင်မသင်ကြားပို့ချပေးပေါ်ပြောလဲမပြောပြုပေ။ သို့သော သူသည် မေးခွန်းများကိုထုတ်၍မေးသည်။ သူ၏ယဉ်ဆေချက်မှာ အာရားကြီးဆုံးသော အာရာသည် “ကိုယ့်ကိုယ်ကိုသိရမည်” နှင့် လူကောင်းတစ်ယောက်ဖြစ်ရန်နှင့် ဘဝသာယာဖြောင့်ဖြူးအောင်မည်သို့ နေထိုင်ရမည်ကိုသင်ယူရမည်ဖြစ်သည်။ ဆိုကရေးတီးသည် မည်သည့်အရာသည် ကောင်းသည်၊ မှန်သည်နှင့် သိသည်ဟု ကိုယ့်ကိုယ်ကိုထင်ယူသူများနှင့်ပြောဆိုဆွေးနွေးလွှာရှိသည်။ သူသည် လူတို့တရီမှုမစဉ်းစားခဲ့ဘူးသေးသောအကြောင်းအရာများကို စဉ်းစားတတ်လာအောင် မေးခွန်းများဖြင့် မေးဆိုပါသည်။

အချို့လူများက ဆိုကရေးတီးသည် လိုသည်ထက်ပို၍စဉ်းစားတတ်သော ပုဂ္ဂိုလ်တစ်ဦးဟုပြောဆိုကြသည်။ ဆိုကရေးတီးသည် တစ်ခါတရုံ တစ်နေရာတွင် စကားတလုံးမျှမပြောဘဲ မတုန်မလူပို့ပြုမှုသက်စွာရပ်ပြီး စဉ်းစားနေသည်။ ဆိုကရေးတီးသည် သူ၏စဉ်းစားချက်များကို စာအုပ်ထဲတွင်မရေးချထားချေ။ စာသင်သည့် အခါတွင်လည်း သူ၏အတွေးအခေါ်များကို မသင်ကြားပို့ချပေးပေါ် သူသည် ကြိမ်ဖန်များစွာ လူတို့ကို အမျက်အောင်သွေ့ကိုအောင်ပြုလုပ်သည်။ အကြောင်းရင်းမှာ ထိုသူတို့သည် ဆိုကရေးတီး၏မေးခွန်းများအား မဖြေဆိုနိုင်သည့်အချို့နှင့်တွင် စိတ်အန္တာနှင့်အယုက်ဖြစ်ပြီးအရှက်ကြီးစွာရသော ကြောင့်ဖြစ်သည်။

နောက်ဆုံး၌ အေသင်ခေါင်းဆောင်များက ဆိုကရေးတီးကို ထောင်ထဲသို့ဖမ်းသွင်းချပ်နောင်လိုက်သည်။ ထူးသူတို့ကဆိုကရေးတီးသည် အေသင်လူထုများ၏ အကျင့်စာရိတ္ထုကိုပျက်ပြားအောင်ပြုလုပ်သည်ဟု ထင်မြင်ယူဆကြပြီး အေသင်ဗုရားများကိုလည်း ဆိုကရေးတီးမယုံကြည်ဟုးကျယ်သောကြောင့်ဖြစ်သည်။ သူတို့သည် ပြစ်အိုက်ရှိသည့်အတိုင်း ဆိုကရေးတီးအားအဆိပ်ခတ်သတ်ကြေးလိုက်သည်။ ဆိုကရေးတီး ထောင်မှတွေ့က်ပြေး တိမ်းရောင်နှင့်ခဲ့သော်လည်း သူသည်အချုပ်ထဲတွင်နေရန်ရွေးချယ်ပြီး သူ၏ပြစ်အိုက်ကိုလက်ခံလိုက်သည်။ အကြောင်းမှာ ဆိုကရေးတီးသည် တရားဥပဒေကို လိုက်နာရမည့်တာဝန်ရှိသည်ဟု ခံယူယုံကြည်ထားသော သူတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ ဆိုကရေးတီး၏ တပည့်တယောက်ဖြစ်သူ ပလပ်တို့ (Plato) သည် နာမည်ကျော်ကြားသော ကျောင်းဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပလပ်တို့သည် ဆိုကရေးတီး၏အေးနေးပြာဆိုမှ များကိုရေးမှတ်ထားသည်။ အကြောင်းရင်းမှာ ဆိုကရေးတီး၏အတွေးအခေါ်များကိုရေးမှတ်ထားသေားအတွေးအခေါ်များကို လာမည့် နောင်လာနောက်သားအောင်အဆက်ဆက်တွင် လေ့လာဆည်းပူးနိုင်ရေးအတွက်နှင့် ရှင်သန်တည်မြေနှင့်ဖြစ်သည်။



## မဟောင်းနှမ်းခိုင်သော ပုံပြင်ဝတ္ထုဇာတ်လမ်းများ

ဝေလယမ်ရှိတ်စီးယား  
(William Shakespeare)

၁၅၈၀ လယမ်ရှိတ်စီးယားသည် (William Shakespeare) နာမည်ကျော်ကြား  
သော အကောင်းဆုံးဝတ္ထု ဇာတ်လမ်းရေးသားသည့်အကိုလိပ်စာရေးဆရာ တစ်  
ဦးဟုအသိအမှတ်ပြုခြင်းခံပြီး သူသည် ကမ္ဘာအနဲ့တွင်ရှိသော လူပေါင်းများ  
စွာတို့၏ ချစ်စင်လေးစားမှုကိုအများဆုံးရရှိသောအနုပညာသည်တစ်ဦးဖြစ်သည်။

ရှိတ်စီးယား၏ဘဝအကြောင်းကို တော်တော်များမသိကြရပေ။ သူသည် ၁၅၆၄  
ခုနှစ် Stratford-upon-Avon အကိုလ်နိုင်ငံတွင်မွေးဖွဲ့သည်။ ဤအချင့်ကာလ  
သည် ဘုရင်မအဲလစ်စာက် ၁ အုပ်စီးသောကာလ ဖြစ်သည်။ ရှိတ်စီးယား  
သည် အသက် ၂၀ အရွယ်ပြည့်သည့်နောက်ပိုင်းတွင် မြို့သို့သွားပြီးစာရေးသား  
ခြင်းနှင့် သရပ်ဆောင်မှုပညာများကိုသင်ယူလေ့လာခဲ့သည်။ သူသည် ရပ်ရှင်သရပ်  
ဆောင်အဖွဲ့တွင် ဝင်ရောက်ပြီး ဇာတ်ညွှန်းဇာတ်လမ်းများကို စတင်ရေးသား  
ခဲ့ပါသည်။


လွန်ခဲ့သည်နှစ်ပေါင်း ၂၀ ကျော်တွင် ရှိတ်စီးယားသည် ဝတ္ထုဇာတ်လမ်း ၃၈  
ပုဒ်နှင့်ကဗျာအများအပြားကို ရေးသားပြီးစီးခဲ့ပါသည်။ ရှိတ်စီးယား၏အရေး  
အသားကိုကြည့်လျှင် သူသည် မြို့ကြီးမြို့ပြန်ငွေးလက်ဒေသတွင်ရှိသော  
လူတို့၏စိတ်ခံစားမှုများကို များစွာသိနားလည်သည်ဟုပြောနိုင်ကြလိမ့်မည်။  
ရှိတ်စီးယားကို သူ၏ပရီသတ်များက သူရေးသားသောဝတ္ထုဇာတ်လမ်းများ

မှတစ်ဆင့်သိလာကြသည်။ သူ၏အောင်ညွှန်းနှင့် ၃၁တိလမ်းကို ရပ်ရှင်သရပ် ဆောင်အဖွဲ့သားများ ကမ္ဘာအနံ့အပြားတွင်အစီအစဉ် တင်ဆက်ပြေသုသည် အခါ့၍ ပရိသတ်များ၏စိတ်အာရုံများကိုခွဲဆောင်စေသည်။

နှစ်ပေါင်းလေးရာကျော်လွန်သွားခဲ့သော်လည်း လူအများအပြားသည် ရှိတ်စပ်းယား၏ဝတ္ထုအောင်လမ်းများကို စိတ်ဝင်စားစွာဖတ်ရှုကြလျက်ရှိပြီး ၁၁တိစင်ပေါ်နှင့်ရပ်ရှင်များတွင်လည်းတွေ့မြင်ကြည့်ရှုနေဆဲပင်။ လူအများ တို့သည် ရှိတ်စပ်းယား၏ကျော်ကြားသောအကိုလိပ်စကားလုံး “to be or not to be” ကို ကောက်နှစ် ပြောဆိုကြပြီး ရှိတ်စပ်းယား၏ဝတ္ထုအောင်လမ်းအောင် ညွှန်းများထဲမျောပါသွားပြီး သရပ်ဆောင်များအပေါ် ငိုကြရီကြရသည်။ ရှိတ်စပ်းယား၏ ဝတ္ထုအောင်လမ်းများ ထင်ရှားကျော်ကြားရခြင်းအကြောင်းရင်း တရီးမှာ သူ၏ ဝတ္ထုအောင်ညွှန်းများသည် လူတို့၏စိတ်ခံစားမှုကိုသရပ်ပုန်အ တိုင်း တပ်ပြထားသောကြာ့နှင့်ဖြစ်သည်။ သူ၏ ဝတ္ထုအောင်အိမ်များမှာ ရှုပ်ထွေး သော်လည်း ငါးတို့မှာပရိသတ်၏စိတ်ဝင်စားမှုကိုခွဲဆောင်ထားသည်။ သူ၏ စကားလုံးများမှာလည်းအင်အားကြီးပြီး ကဗျာဆန်သည်။

ရှိတ်စပ်းယား၏ဝတ္ထုအောင်လမ်း “Hamlet” ၏နိဂုံးမှာအလွန် ဝမ်းနည်းကြကွဲ ဖွယ်ရာကောင်းသည်။ ထိုဝတ္ထု ၁၁တိလမ်းများသည် “အလွမ်းအဆွေးအောင် လမ်း” များဖြစ်သည်။ တရီးအောင်လမ်းဖြစ်သည့် “A Midsummer Night's Dream” ၁၁တိလမ်းမှာ ကပျက်ကချော်နှင့်ဟာသာတော်ခန်းများပြီး ပျော်ခွဲ ကြည့်နှုန်းအဆုံးသတ်သည့်အောင်လမ်းများသည် “ဟာသာတော်လမ်း” များ ဖြစ်သည်။ သူ၏ဝတ္ထုအောင်လမ်းများဖြစ်သည့် ဂျူးလိယက်ဆီအာ (Julius Caesar) နှင့်ဟင်နှု စီ (Henry V) ဝတ္ထုအောင်လမ်းများသည် ဘဝ အမှန်နှင့် ဖြစ်ရပ်မှုန်များအပေါ်အခြားရှုံး၍ ပြထားသည်။ ဤအောင်လမ်းများသည် “သမိုင်းဝင်အောင်လမ်း” များဖြစ်သည်။ အချို့အောင်လမ်းဖြစ်သည့် ရှိမိယိုနှင့် ဂျူးလိယက်အောင်လမ်းသည် အချစ်ရေး ဟာသနှင့် ဝမ်းနည်းပူဇွဲးမှုများနည်း နည်း စီပါဝင်ကြပါသည်။







## အန်းဖရန်.ရဲခိုင်ယာရီ

အန်းဖရန် (Anne Frank)

**ဒ** တိယကမ္ဘာစစ်အတွင်း ဥရောပတွင်ရှိသည် နားရှိဂျာမနီများက ဂျျှေလူမျိုးများနှင့် သူတို့၏ယဉ်ကျေးမှုများကို ဖျက်ဆီးရန်ကြိုးစားခဲ့ပါသည်။ နားရှိများက နယ်သာလန် နိုင်ငံအပါအဝင်ဥရောပနိုင်ငံအတော်များများကို ထိန်းသိမ်းနိုင်ခဲ့သည်။ နယ်သာလန်နိုင်ငံရှိ အမောတာဒမ (Amsterdam) မြို့တော်ထဲ၌ နားစစ် တပ်များ၏ လိုက်လုပ်ဖမ်းဆီးမှုကြောင့် ဂျျှေမိန်းကလေးတစ်ယောက်နှင့် သူမ၏ မိသားစုမှာ နှစ်နှစ်တာရှောင်ပုန်းနေခဲ့ရသည်။ ဤသို့ရှောင်လွှားပုန်းနေရသည့် အချိန်အတွင်း အန်းဖရန် (Anne Frank) ဟုခေါ်သော မိန်းကလေးက ဖိုင်ယာရီ ကလေးတစ်အုပ်ကိုရေးသားခဲ့ပြီး နောင်တွင်ဤအိုင်ယာရီမှတ်စုစာအုပ်မှာ အလွန် ထင်ရှားကျော်ကြားသောစာအုပ်ဖြစ်လာခဲ့သည်။

စစ်ပွဲတစ်ဝက်လောက်ရောက်သောအခါ နားတို့ကဂျျှေလူမျိုးတို့ ကိုဖမ်းပြီး အကျဉ်းစခန်းများသို့ပို့ဆောင်ခဲ့ကြသည်။ ထိုကြောင့် ၁၉၄၂ ခုနှစ် ဧပြီလတွင် အန်းနှင့်သူ၏မိသားစုများသည် သူမ၏ဖခင်စီးပွားရေးလုပ်ငန်း ဂိုဏ်ပြန်ရုံးခန်း၏ အနောက်ဘက်တွင် ပုန်းအောင်းနေကြသည်။ အခြားဂျျှေလေးယောက်က လည်း သူတို့နှင့်အတူ နေရာကျဉ်းကျဉ်းထဲတွင်ပုန်းနေကြပြီး အခြားဂျျှေ မဟုတ် သော သူငယ်ချင်းများက သူတို့အတွက် အစားအစာနှင့် အခြားအသုံးအ ဆောင်ပစ္စည်းများကို စိုးဂုက်ယူဆောင်လာပေးကြသည်။

အန်းပုန်းနေရသည့်အချိန်တွင် သူမ၏အသက်မှာ (၁၃) နှစ်ပိုင်ရှိသေးသည်။ သူမ၏ ဒိုင်ယာရှိစာအုပ်ထဲတွင် လျှို့ဂျုံကိုအခန်းလေးထဲမှ သူမ၏နေ့စဉ်အသက်တာ အကြောင်းကို ရေးသားထားသည်။ ထိုအတူ သူမ၏ စိတ်ကူးယဉ်အမိမက်များ နှင့် ပုန်းကွယ်ရာနေရာမှကြီးထွားလာရသည့် သူမ၏ခံစားမှုများကို ရေးထည့် ထားပါသည်။

၁၉၄၄ ခုနှစ် သွောက်လအတွင်းနာဖိုလိပ်တို့က သူမ၏မိသားစုကိုတွေ့၍ ပမ်းဆီးသည့်အချိန်အထိတိုင် ဂိုဒေါင် အခန်းကျော်းထဲတွင်မထွေ့ကိုပဲ ပုန်းနေခဲ့ကြသည်။ ထို့နောက် နာဖိုတို့က ဖရန်းမိသားစုကို ပိုလန်နိုင်ငံရှိ အေား(၄)၊ (Auschwitz) စုပေါင်းစခန်းထဲသို့ပို့ဆောင်ကြသည်။ ထိုစခန်းမှာပင် အန်း၏ မိခင်သည် ၁၉၄၅ ခုနှစ်အတွင်းသေဆုံးခဲ့သည်။ အန်းနှင့်သူ ၏ညီမကလေးကို အခြားစခန်းတစ်ခုဖြစ်သော ဘယ်(၆)၊ (Bergen Belsen) သို့ပိုဆောင်ခံရပြီး နှစ်ဦးစလုံးထိုစခန်းတွင်မှာပင် အူရောင်ငန်းဖျားရောဂါကြောင့် သေဆုံးသွားရှာသည်။ အန်း၏ဖခင် အော်တို့ဖရန်း (Otto Frank) တစ်ဦးသာ လျှင် အသက်မသေ ကျွန်ုတ်ခဲ့သည်။

သူငယ်ချင်းများက အန်း၏ဒိုင်ယာရှိကို သူမပုန်းကွယ်ခဲ့သည့်နေရာ၏ တွေ့ရှိကြသည်။ ထို့ကြောင့်စစ်ပွဲအပြီး သူမ၏ပောင်ဆီသို့ပြန်ပေးပြီး အော်တို့ဖရန်းက သူ့သမီး၏ဒိုင်ယာရှိကို ၁၉၄၇ ခုနှစ်တွင်ပုံနိုင်ထဲတော်ဝေခဲ့သည်။ ထိုအချိန်မှစ၍ အန်းကလေး၏ရွှေမှုံးသွေ့နှင့်မျှော်လင့်ခြင်းတို့သည် သောင်းပေါင်းများစွာသော စာဖတ်သူတို့အတွက်အားပေးစရာများဖြစ်ခဲ့သည်။ ယခုတွင် ဖရန်းမိသားစုဝင် တို့ ပုန်းအောင်ခဲ့သည့် အမ်စတားမြို့မြို့နှင့် နေရာကလေးကို ပြတိက်အဖြစ် အများ သူဝါများ ကြည့်ရှုနိုင်ရန်ဖွင့်လှစ်ထားပါသည်။



## ရွှေမြဲးသတ္တိနှင့်ပြည့်စုံသောအာဂမိန္ဒားမ

ဟယ်လင်ကဲလား (Helen Keller)

**ဟယ်** လင်ကဲလား (Helen Keller) သည် မွေးဖွားပြီးချင်းမျက်စိမြင်၊ နားမကြားသော ဒုက္ခိုတကလေးဖြစ်ခဲ့ရသည်။ သို့သော် သူမ၏ ကြိုးစားမှုကြောင့် စာဖတ်တတ်၊ ရေးတတ်၊ စကားပြောတတ်ခဲ့သည်။

ဟယ်လင်သည် ၁၈၈၀ ခုနှစ်၌ အမေရိကန်နိုင်ငံအာလဘားမားတွင် ဖွားမြင်ခဲ့သည်။ သူမ၏အသက် ၁၉ လအတွင်း၌ နီမြန်းအဖျားရောဂါခံစားရသည်။ နောက်ဆုံးတွင်သူမ၏ရောဂါပျောက်ဆုံးသွားသော်လည်း သူ၏အမြင်အာရုံနှင့် အကြားအာရုံတို့ကိုဆုံးရှုံးခဲ့ရသည်။ သူမအနေနှင့်အခြားသူများပြောသော စကားကို မကြားရ သောကြောင့် စကားပြောတတ်ရန်အတွက်မလေ့ကျင့်ခဲ့ချေ။

အသက် ၆ နှစ်အရွယ်တွင် သူမကို ဆရာဝန်ကြီးအလက်နွေားကရေဟမ်ဘ (လ်) ကစမ်းသပ်ကြည့်ရှုခဲ့သည်။ အလက်နွေားသည် စကားမပြောတတ်သော ကလေးများကို ကုသသည့်ဆရာဝန်ဖြစ်ပြီး တယ်လိုပုန်းများကို တိထွင်ခဲ့သူဖြစ်သည်။ ဆရာဝန်ဘ(လ်) ကဆရာမ အန်းစုလိုပ်ကို ဟယ်လင်အားကြည့်ရှုစောင့်ရှုနိစေလွှာတ်ခဲ့သည်။

စူလိုပ်ကိုယ်၌ အလွန်တော်သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် အလွန်စိတ်ရှည်ပြီး ဟယ်လင်ကို အရာဝတ္ထုအမျိုးမျိုးအမည်ကို သင်ပြ

သည်။ သူမကဟယ်လင်ကိုလက်နှင့် စာလုံးပေါင်းရန်သင်ပြသည်။ ဤသို့လက်ချောင်းကလေးများဖြင့် စာလုံးပေါင်းခြေးဖြင့် ဆရာမစုလီပန်က ဟယ်လင်ကို မိမိစမ်းသပ်ထိတွေ့သော အရာဝတ္ထုများ၏နာမည်ကို နားလည်ရန်ရှင်းပြသည်။

ဟယ်လင်ကစာလုံးများကို ကြိုးစားသင်ယူပြီး မကြောခင်လက်ညွှုးကလေးများဖြင့် စမ်းသပ်၍စာဖတ်ရသော အကွဲရာစာလုံးများကို ဖတ်တတ်လာသည်။ ကတ်ပြားများပေါ်တွင် ရေးထားသောဖောင်းကြိုစာလုံးများစမ်းသပ်ဖတ်ကြည့်သည်။ တို့နောက် (Braille) ဟုခေါ်သောမျက်မြင်တို့၏ စာရေးနည်းကို သင်ယူတတ်မြောက်ခဲ့သည်။ အခြားဆရာမတစ်ယောက်ဖြစ်သော စာရာဖူလာသည် ဟယ်လင်ကို အခြားလူများ၏ နှုတ်ခမ်းများနှင့်လည်ပျိုးများကို စမ်းသပ်ပြီး စကားပြောသင်ကြားစေခဲ့သည်။

ဟယ်လင်သည် မျက်မမြင်တစ်ယောက်ဖြစ်သော်လည်း "The Story of My Life" နှင့် "Helen Keller's Journal" အပါစာအုပ်များဘုရားရှင်းသားခဲ့သည်။ သူမ၏ယဉ်စဉ်ဘဝက ဆရာမစုလီပန်နှင့် သူမ၏အကြောင်း ရေးဖွဲ့ခဲ့သော "The Miracle Worker" အတိုင်းနှစ်ရုပ်ရှင်တို့မှာ ထင်ရှားကျော်ကြားခဲ့သည်။

ဟယ်လင်ကဲလားသည် အသက် ဧရာဝဏ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။ သူမကိုရွှေ့စွဲသွားနှင့်ထက်မြေက်သည့် မိန်းမတစ်ယောက်ဟု အသိအမှတ်ပြု အောက်မှ သတိရကြသည်။



## ပြည်သူ့အခွင့်အရေးအတွက် လှပ်ရားသည်ခေါင်းဆောင်

မာတင်လူသာ ကင်းရောအ(ရိ)

(Martin Luther King JR)

၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၌အမေရိကန်နိုင်ငံရှိ မောင်ဂိုမာရိ အာလဘားမားတွင် ရိုစာပတ်(။) ဟု ခေါ်သောလူမည်းအမျိုးသမီးကြီးတစ်ယောက်အဖမ်းခံခဲ့ရသည်။ သူမအဖမ်းခံခဲ့ရသည့်အမှုမှာ လူဖြူအမျိုးသားတစ်ဦးကို သူမ၏ဘတ်စကားနေရာထိုင်ခုတွင် ပေးထိုင်ရန်ပြင်းပယ်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဥပဒေမှာလူမည်းလူမျိုးများသည် ရထားနှင့်ကားပေါ်ရှိသတ်မှတ်ထားသောနေရာများတွင်သာထိုင်ကြရန် လူဖြူများသုံးသောအခါမှသာ မသုံးရန်နှင့် ရေရှိလူဖြူများသောက်သော ရေစမ်းများတွင် မသောက်ရန် တားပြေပြုခြင်းထားသည်။ ရိုစာပတ်(။) ၏လူပို့ရားမှုမှာ ၆၇၂ထိရိုလူမည်းများအာကြား အစပျိုးဝယက်ရိုက်လာသည်။ ထို့နောက် ဆန္ဒပြုမှုများတွင် မာတင်လူသာ ကင်းရောအ(ရိ) (Martin Luther King JR) ကိုခေါင်းဆောင်အဖြစ် ဦးဆောင်ရှုနှင့် ရွှေးခဲ့ကြသည်။

မာတင်လူသာကင်းသည် နှစ်ခြင်းခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး အေးနှီးယအမျိုးသားခေါင်းဆောင်မဟတွေမကန္ခိုက် တပည့်တစ်ယောက်လဲဖြစ်သည်။ သူ၏ယုံကြည်ချက်မှာ အကြမ်းမဟက်သောလူပို့ရားမှုများသည် ပြည်သူများ၏ ဆန္ဒကိုဖော်ပြန်စွမ်းအားအရှိဆုံးနည်းပင်ဖြစ်သည်။ အဓိပါယ်မှာမိမိတို့၏ အခွင့်အရေးကို လူထုဆန္ဒပြုစွာ သိပိတ်မှာက်ပွဲကဲသော ဤမျိုးသောနည်းဖြင့် တောင်းဆိုရန်ဖြစ်ပြီး တိုက်ခိုက်ရန်ဖြစ်ခြင်းကို ရှောင်ရားရန်တို့ဖြစ်သည်။ မာတင်

လူသာကင်းပြီးဆောင်သောဆန္ဒပြုခြားအပြီး နောက်တစ်နှစ်အကြောဘွဲ့ပေါ်များ  
ကိုပြောင်းလဲခဲ့ကြသည်။

မည်သို့ဆိုစေကာမူ လူမည်းများသည် လူမြို့များနှင့်တူညီသော အခွင့်အရေးနှင့်  
အခွင့်ထူးများမရရှိပေ။ ၁၉၆၃ ခုနှစ်တွင်မာတင်နှင့် သူကိုထောက်ခံသောသူများ  
သည် အဆင့်အတန်းခွဲခြားသတ်မှတ်ခြင်းအတွက် ဆန္ဒပြသောကြောင့် ထောင်  
သွင်းအကျဉ်းချ ခြင်းခံရသည်။ ထောင်မှလှတ်မြောက်လာသောအခါကင်းနှင့်  
အခြားသော ပြည်သူ့အခွင့်အရေးအတွက်လူပ်ရှားသူများသည် တိုင်းပြည်၏  
မြို့တော်ဖြစ်သော ဝါရှင်တန်ဒီစီ (Washington D.C) သို့ခုံတက်ခဲ့ကြသည်။ ဤ  
တွင်မာတင်ကလူထောင်ပေါင်းများစွာရွှေတွင် တရားဟောခဲ့ပြီး “ကျွန်တော်မှာ  
အိမ်မက်တစ်ခုရှိတယ” ဟုပြောခဲ့သည်။ သူ၏အိမ်မက်ဆိုသည်မှာ တစ်နေ့  
တွင်လူသား အားလုံးတန်းတူညီမျှမှုပါးပြီးလီအစ်ကို မောင်နှမဖြစ်လာရန် ပစ်ဖြစ်  
သည်။

သူ၏ပြည်သူ့အခွင့်အရေးအတွက်လူပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင်  
နိုဘယ်ပြိုမ်းချမ်းရေးဆုခီးမြှင့်ခြင်းခံရသည်။ သူ၏လူပ်ရှားမှုများအားလုံးတွင်  
ပြိုမ်းချမ်းသောနည်းကိုသာအသုံးပြုကြသည်။ သို့သော် ၁၉၆၈ ခုနှစ် ဖြောက်တွင်  
Memphis, Tennessee တွင် ဂိမ်းအယ်လ်ရေး ဆိုသောသူ၏ပစ်သတ်အဆုံးစီ  
ရင်ခြင်းကို ခံခဲ့ရရှာသည်။



## ထင်ပေါ်ကျော်ကြားသော ဘောလုံးသမား

ပီလီ (Pele)

**တစိ** ခါက ဘောလုံးသမားတစ်ယောက်သည် အခြားဘောလုံးသမားများ ထက် ဘောလုံးလောကကြီးကို ကမ္မာပေါ်တွင် ထင်ရှားကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုလူ၏နာမည်က ပီလီ (Pele) ဖြစ်သည်။ ပီလီ၏ နာမည်အရင်းမှာ အက်ဆင်အရန်တေးဦးနာစီမံငွေတိ (Edson Arantes do Nascimento) ဖြစ်ပြီး ၁၉၄၀ ခုနှစ်က ဘရာဗီး (လိ) နိုင်ငံတွင် ဖွားမြင်ခဲ့သည်။

၁၉၅၆ ခုနှစ်အတွင်း၌ ပီလီသည် စန်တို့ဘောလုံးအသင်း (Santos Football Club) တွင်ကစားရှင်းနာမည်ရလာသည်။ ဤအသင်းတွင် ပီလီကစားနေစဉ် အတွင်း တောင်အမေရိကနိုင်ငံများ၏ ကမ္မာ့ဖလားဆုပေါင်းများ စွာကိုရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဘောလုံးအဖွဲ့မှုပတ်မျိုးခုံး ကမ္မာ့ဖလားအုကိုရရှိခဲ့သည်။ ပီလီသည် ဘရာဗီး(လိ) နိုင်ငံအသင်းအတွက်လဲကစားခဲ့ပြီး ၁၉၆၃၊ ၁၉၆၅ နှင့် ၁၉၇၀ ခုနှစ်တို့တွင် ကမ္မာ့ဖလားပွဲရရှိနိုင် အောင်ကူညီကစားခဲ့သည်။

ပီလီသည် ကစားရာတွင် လျှပ်မြန်ဖျတ်လတ်ပြီး မိမိအရှင်ကိုထိန်းနိုင်၍ အလွန် တော်သည့်အားကစားသမားတစ်ယောက်ဖြစ်သည်။ အခြားအားကစား သမား များ၏လူပ်ရှားမှုကိုအကဲခတ်နိုင်ပြီး ဘောလုံးကိုကောင်းကောင်းထိန်း နိုင်သည်။ ထိုအပြင် ခြေထောက်ဖွဲ့ကန်၍ဖြစ်စေ သူ့ဦးခေါင်းဖွဲ့ကောလုံးကို အရှင်ပြင်းစွာဂိုး ပေါက်ထဲသို့တည့်တည့်ကန်သွင်း တိုက်သွင်းနိုင်သည်။

ပါလီ၏ဘောလုံးသမားသက်တမ်းတစ်လျှောက်လုံးဘောလုံးပဲပါင်း ၁၃၆၃ ပွဲကစား၌ ဂိုးပဲပါင်း ၁၂၈၂ ဂိုးသွင်း နိုင်ခဲ့ကာ တစ်နှစ်အတွင်းတွင်ပင်ဂိုးပဲပါင်း ၁၃၉ ဂိုးသွင်းနိုင်ခဲ့ပါသည်။ သူ၏ ၁၀၀၀ ပြည့်စီးကို ၁၉၆၉ ခုနှစ်မှာ သွင်းနိုင်ခဲ့သည်။ ဘရာဒီး(လ်)နိုင်ငံတွင် ပါလီကိုသူရဲကောင်းအဖြစ်မှတ်ယူသည်။ သူ၏ဘောလုံးပရီသတ်များ ကသွေးကို (Pe'rola Negra) ဟုခေါ်ကြပြီး အမိပြုယူ “ပုလဲနက်” ဖြစ်သည်။

ပါလီ ၁၉၇၄ ခုနှစ်တွင်အားဖြူမှုများဖြစ်ခဲ့သော်လည်း နောင်တစ်နှစ်အတွင်း မှာ ပင်နယူးယောက်ခွေ့စမို့ (Cosmos) အသင်းတွင်ပြန်လည်ကစားသည်။ သူကသူယခုကဲ့သို့ပြန်လည်ကစားရခြင်းမှာ “အမေရိကန်တွင် ဘောလုံးပြန်ပြီး ထင်ရှားကျော်ကြားလာအောင်လုပ်ဖို့” ဟုပြောပြခဲ့သည်။ ထို့အတူပင် အမေရိကန် အောင်မြင်မှုရကာ လူသိများသောကြယ်တစ်စွင့်ဖြစ်လာခဲ့သည်။

ပါလီသည်ဘောလုံးတစ်ခုထဲတွင်အစွမ်းရှိသည် မဟုတ်ပသူရေးခဲ့သော လူဘဝ ကိုယ်ရေးမှတ်တမ်းများမှာအရောင်းရှားဖြင့် အောင်မြင်ကျော်ကြား ခဲ့သည်။ ထို့အတူ ရုပ်ရှင်တွင်သရပ်ဆောင်အဖြစ်သရပ် ဆောင်ဖူးခြားပြီး သိချင်းများ လဲရေးစပ်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ထုတ်ဝေခဲ့သော ပါလီ (Pele') အတ်ကားအ တွက်သီချင်းရေးစပ်ခဲ့ပါသည်။



## ကမ္မာအမြင့်ဆုံးတောင်ထိပ်ပေါ် ဝဝါးချွန်ခဲ့သူ

တန်စင်နော်ရေး (Tenzing Norgay)  
အက်ဒမန်ဟောရီ (Edmund Hillary)

၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့နံနက် ၁၁:၃၀ တွင် တန်စင်နော်ရေး (Tenzing Norgay) နှင့် အက်ဒမန်ဟောရီ (Edmund Hillary) တို့သည် ကမ္မာအမြင့်ဆုံးတောင်ဖြစ်သော ဝေရတ်တောင်ထိပ်သို့ ပထမဆုံးခြေခံတက်ရောက်နိုင်ခဲ့ကြသည်။

တန်စင်နော်ရေးသည် ၁၉၁၄ ခုနှစ်တွင် တိပက်နိုင်ငံ (ယခုတရာ့သိနိုင်ငံအစိတ်ပိုင်းတစ်ခု) တွင်ဖွားမြင်သည်။ ထို့နောက်နီပေါ်နိုင်ငံသို့သွားပြီး ရှယ်ဟာလူမျိုးများနှင့် အတူအခြေထိုက်နေထိုင်ခဲ့သည်။ ရှယ်ဟာလူမျိုးတို့သည် တိပက်နိုင်ငံမှ နီပေါ်သို့လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကရောက်လာခဲ့ကြသည့် လူမျိုးများဖြစ်ပြီး တောင်ပေါ် အေသာများတွင်နှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြသည်။

တန်စင်နေထိုင်သောရွာနှင့် မနီးမဝေးတွင် ဝေရတ်တောင်ကြီးက ထိုးထိုးမားမားရပ်တည်နေပါသည်။ ဝေရတ်တောင်သည် ဟိမဝန္တဘတောင်တန်းတွင်ရှိပြီး နီပေါ်နိုင်ငံတိပက်နယ်ပုဂ္ဂိုလ်တွင်ရှိသည်။ ဥရောပနိုင်ငံသားတို့က တောင်တက်ရန် နီပေါ်နိုင်ငံသို့သွားသည့်အခါ ရှယ်ဟာလူမျိုးတို့ကို ရိုက္ခာအထမ်းသမားအဖြစ်ရှားရမ်းကြသည်။ ရှယ်ဟာလူမျိုးတို့သည် မြင့်မားသောတောင်တန်းများပေါ်တွင် နေထိုင်သောကြောင့် အတွေ့အကြုံ များသောလမ်းပြုများနှင့် တောင်တက်သမားများဖြစ်ကြသည်။

အသက (၁) နှစ်အရွယ်တွင် တန်စင်က အိန္ဒိယနိုင်ငံဒါရိုလင် (Darjiling) မြို့  
သို့ပြောင်းရွှေလာခဲ့သည်။ ထို နေရာ၏ တောင်တက်သမားများ၏ အထမ်းသမား  
အဖြစ်အသက်မွေးဝမ်းကျောင်းပြရန်ရည်ရွယ်ထားသည်။ သုံးနှစ်ပြည့်သည့်  
နောက်ပိုင်း ဝေရတ်တောင်သို့တက်ရန်သုတေသနပြုသော အဖွဲ့တစ်ဖွဲ့တွင် အ  
ထမ်းသမား အဖြစ်လိုက်ပါခွင့်ရွဲသည်။ ဤသို့ဖြင့် နောင်နှစ်အနည်းငယ်တွင်  
ဝေရတ်တောင်တက်သုံးများထဲတွင် တန်စင် ကပို၍ အခေါက်ပေါင်းမြောက်များစွာ  
တက်ရောက်ခဲ့သည်။

လူပေါင်းမြောက်များစွာနှင့် အလုပ်လုပ်ရသဖြင့် တန်စင်ကဘာသာစကား (ဂ)  
မျိုးကိုပြောဆိုနိုင်ပါသည်။ နောင်တွင်အထမ်းသမားခေါင်းဆောင်ရာထူးဖြစ်သော  
စိုက် (Sirdar) ကိုရလာခဲ့သည်။ သူကဆက်လက်၍ လမ်းပြအဖြစ် တာဝန်ထမ်း  
ဆောင်ဆဲဖြစ်ပြီး တောင်တက်သမားများအတွက်အားကိုစရာဖြစ်လာသည်။

၁၉၅၃ ခုနှစ် အကိုဒဏ်ဟောရိနှင့် တက်ခဲ့သောသမိုင်းဝင်ခရီးတွင် အက်ဒမန်  
ဟောလာရီကမြောချော်ပြီး သေလုမျောပါးဖြစ်ခဲ့ရသည်။ ဤတွင်တန်စင်ကပြီး  
သက်စွာဖြင့် ကြိုးကိုတင်းကြပ်စွာကိုင်ထားပြီး ပုသိန်ကိုရေ ခဲပေါ်တွင်စိုက်ထားကာ  
အက်ဒမန်ကိုကယ်တင်ခဲ့သည်။ နောင်တွင် သူကအေးဆေးတည်ပြုမွှာနဲ့  
“တောင်တက်သမားတွေက တစ်ယောက်ကိုတစ်ယောက် အမြှေကူညီတယ”  
လို့ပြောခဲ့သည်။

သူ၏စွဲလုပ်လီပိုယျော်ရသွို့နှင့် ပြည့်စုံခြင်းကြောင့် ဝေရတ်တောင်ထိုင်ပေါ်သို့  
ပထမဆုံးရောက်ရှိခဲ့သူများ ထဲတွင်အပါအဝင်ဖြစ်ခဲ့သည်။ တန်စင်က “British  
George Cross star နှင့်နိုင်ငံ၏ ကြယ် Star of Nepal ခု” ကိုအချို့မြှင့်  
ခံခဲ့ရသည်။



## ကမ္မာအနဲ့ခြေဆနဲ့သူ

ဖရဂ်ဒီန်မဂ်ယလန် (Ferdinand Magellan)

**လွန်**ခဲ့သည့်နစ်ပေါင်းများစွာက အလွန်ရရှင်သောပုဂ္ဂိုလ်ကြီးများကသာလျှင်  
ပင်လယ်ကြီးများကိုဖြတ်ကျော်၍ လူသူအရောက်အပေါက်မရှိသော  
ဒေသများသို့ ခြေဆနဲ့ခဲ့ကြသည်။ ထိုသူများထဲတွင် ဖရဂ်ဒီန်မဂ်ယလန်  
(Ferdinand Magellan) ဆိုသူလည်း အပါအဝင်ဖြစ်သည်။


မဂ်ယလန်သည် ၁၅၈၀ ခုနှစ်အတွင်း ပေါ်တူဂါနိင်ငံ၌ ချမ်းသာသော မိသားစုမှ  
စွားမြင်သည်။ သူအသက် ၂၅ နှစ်တွင် ပေါ်တူဂါနိင်ငံရေတပ်ထဲသို့ ဝင်ရောက်အ  
မှုထမ်းပြီး တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခဲ့ရပြီး နေရာအနဲ့အပြားသို့  
ရောက်ရှုခဲ့သည်။ သို့သော် ပေါ်တူဂါနိရေတပ်တွင် ဆယ်စုနှစ်တစ်ခုကြာအောင်  
အမှုထမ်းခဲ့သော်လည်း ပေါ်တူဂါန်ဘရင်ကသူ့ကိုလဆတိုးပေးရန်ပြင်းဆန်သဖြင့်  
ပေါ်တူဂါနိရေတပ်မှုနှစ်ထွက်ပြီး စပိန်ဘရင်အတွက် အလုပ်လုပ်ရန်ထွက်ခဲ့သည်။

ထိုအချိန်တွင် ပေါ်တူဂါတို့က အာဖရိကနှင့်အိန္ဒိယသမုဒ္ဓရာပင်လယ်ရေကြား  
များကို ထိန်းသိမ်းထားပြီးသ ဘာဝအရင်းအမြစ်နှင့် အမွှေးအကြိုင်များ ကြွယ်ဝေး  
သော Spice ကျွန်းစု ယခု (East Indies) သို့ရောက်ရှုပြီး ထိန်းသိမ်းရှုပ်နှင့်  
မျှော်လင့်သည်။ မဂ်ယလန်ကအနောက်ဘက်ဆီရာသို့ ရွက်လွှုင့်ပြီး ထိုကျွန်း  
စုများသို့ သွားရောက်ရန်အတွက်လမ်းစရာတွေကိုရန်ဆုံးဖြတ်ချက်ချလိုက်သည်။  
ဤသို့ဖြင့် ၁၅၁၉ ခုနှစ်တွင် အတွေ့လန်တိတ်နှင့်အမရိုက် တောင်ပိုင်းကမ်းရှိုး

တန်းတစ်လျှောက်တွင်ရွက်လွှာ့ကြသည်။ အမေရိကတောင်ပိုင်းကနေသမ္မတရာ သို့ ထွက်ရန်လမ်းတွေရှိမည်ဟု မျှော်လုံးပြီး နောင်တွင်တကယ်တွေရှိသဖြင့် ထို နေရာကို မဂ်ယ်လန်ရောလက်ကြားဟု ခေါ်ဆိုခဲ့သည်။ အခြားတစ်ပက်ခြမ်းတွင်ရှိ သော သမ္မတရာမှာပြိုမှုသက်တည်ပြမ်းပြီး အေးချမ်းသည့်ပုံပေါ်သဖြင့် ပစိမိတ်ဟု အမည်ပေးသည်။ ပစိမိတ်မှာ လက်တင်စကားလုံးပြစ်ပြီး အခါပြုယ်မှာပြိုမှုခြမ်းချမ်းသာယာခြင်းဖြစ်သည်။

၉၉ ရက်မြောက်နေ့တွင် မဂ်ယ်လန်၏သဘောမှာ ယခုကွေမ် “Guam” ဟုခေါ် သောကျွန်းရှိ ရာသို့ရောက်လာသည်။ ထိုနောက် စီလစ်ပိုင်ကျွန်းသို့ အခြေခံပြီး မဂ်ယ်လန်၏ လူများမှာကျွန်းသားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မဂ်ယ်လန်က ထိုနေရာ၌ပင် ၁၅၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင်အသတ်ခဲ့ရသည်။

ထို့နောက် ထိုသဘောကိုဂျို့အန်စီဘတ်စတီယန် အေ(လ)ခါန (Juan Sebastian de Elcano) ကပြန် လည်ပီးဆောင်ခဲ့သည်။ ဂျို့ခဲ့သည် သဘောသားများမှာ ဟင်းမွေးအကြိုင်ရှိရာ Spice ကျွန်းစုသို့သွားပြီး ဟင်းအမွေးအကြိုင်များ အပြည့် တင်ကာ စပိန်သို့ပြန်လာခဲ့ကြသည်။ ဉာဏ်ကဲ့သို့ ခရီးထွက်ခဲ့သည့်သူများ ဖြစ်ခဲ့ကြ သည်။ သို့သော် ကမ္မာကိုပတ်ခဲ့သည်အတွင်းလူပေါင်း ၂၀၀ အသက် ဆုံးရှုံးခဲ့ရသည်။



## ဆားနှင့်အင်ပါယာ

မဟတ္တုမဂန္ဒီ (Mahatma Gandhi)

၁၉၀ ခုနှစ် မတ်လတွင် အသက် (၆၁) နှစ်အရွယ်ရှိသည့် အိန္ဒိယအမျိုးသားကြီးတစ်ဦးသည် နေအိမ်မှနေ၍ ပင်လယ်ရှိရာသို့ ခနီးဝေးခြေဆန့်ခဲ့သည်။ လူများကဗျူးကို ဘယ်သွားမလဲဟုမေးသောအခါ မဟတ္တုမဂန္ဒီက “ကျွန်ုတ်ပင်လယ်ထဲသွားပြီးဆားနှင့်သွားယူမလိုပါ” ဟုပြန်ဖော်၏။ မကြာခင်မှာ ထောင်ပေါင်းများစွာ သောလူများကသူ့နှင့်အတူပူးပေါင်း၍ ပင်လယ်ရှိရာသို့တစ်လကြား ခရီးနှင့်ခဲ့ကြရာ ထိုခရီးကိုလူများက “ဆားချိတက်ပွဲ” ဟုအသိအမှတ်ပြုခဲ့ကြသည်။

မဟတ္တုမဂန္ဒီကဟင့်ဖူးဘာသာဝင်အိန္ဒိယလူမျိုးဖြစ်ပြီး လန်ဒန်ရှိချေရောပ ဥပဒေကျောင်းတွင်တာက်ရောက်အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် အိန္ဒိယမှာပြီတိသျေလက်အောက်ခံအောင်ရှိနေရပြီး ဂန္ဓိက အိန္ဒိယသို့ပြန်လာချိန်တွင် အိန္ဒိယနိုင်ငံသားများ၏ဆင်းရွှေမြို့မြို့များတွင် တန်းတူမရှိသည့်ကိုတွေ့သည့်အတွက်အောက်သွေးတွေ့ရသည်။ ဂန္ဓိကပြီတိသျေတို့၏ တရားမှာတမူမရှိသောဥပဒေကို မလိုက်နာခြင်း စသည့် ဤမြို့မြို့များတွင်တော်လှန်ခြင်းကိုပါ ၍ ယဉ်ကျဉ်းမှုရှိသည်။ ဥပမာ— အိန္ဒိယအမျိုးသားများအား ပြီတိသျေတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမသုံးစွဲပဲ မိမိတို့၏အဝတ်အစားများကိုကိုယ်တိုင်ထုတ်လုပ်ရန် အားပေးတို့ကိုတွေးခဲ့သည်။ ဟင်္မာသာသာဝင်များက ဂန္ဓိကို မဟတ္တုမဟုတ်တော်ဝါပါကြသည်။ မဟတ္တုမဂ်အစိုးပို့မှုမှ “မြင့်မြတ်သောသူ” ဟုအပို့ယ်ရှိသည်။

အိန္ဒိယလူမျိုးအများစုံမှာ ပြတိသွေ့မှတ်လုပ်သောရွေးကြီးသည်ဆားများကို မဝယ်ယူသံစွဲနိုင်ကြခဲ့။ ထို့အတူမိမိတိုကိုယ်တိုင်ဆားချက်ရန်လဲ ပေဒေ ကတားမြစ်ထားသည်။ ထို့ကြောင့်ပင်လယ်ရေများကိုယူရှုဆားချက် ရန်ကန့်ကကိုလိုမိတာ ၃၀၀ ကျော်လမ်းလျှောက်ခဲ့သည်။ ဤဆားချိတ်ကိုပွဲအပြီးတွင် ပြတိသွေ့တို့က ရန်ကို ထောင်သွင်းအကျဉ်းချလိုက်သည်။ ဤအကြိမ်သည် ရန်၏ အကြိမ်းမဖက်သောပြိုမ်းချမ်းစွာဆန္ဒပြခြင်းအတွက် ပထမဆုံးနှင့် နောက်ဆုံး အကြိမ်ထောင်သွင်းအကျဉ်းချုပ်ခြင်းမဟုတ်ပေ။ ရန်ကထောင်ထဲသို့ ပျော်ချင် စွာသွားရောက်ခဲ့သည်။ ရန်ထောင်ထဲမှတွက်လာသောအခါအိန္ဒိယလူမျိုးများမှာ မိမိတို့တိုင်းပြည်၏ အချုပ်အခြာအကောက်ကို ပြိုမ်းသောနည်းပြင့်ပြန်လည် ရပျော်ရန် သင်ကြားခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည်ပြတိန် နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့သည်။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းနိုင်ငံတွင်းရှိ ဟိန္ဒာနှင့်မွတ်စလင်ဘာသာ ဝင်တို့ အကြိမ်းဖက်မှုအမိက ရန်းများပြစ်ပွားခဲ့သည်။ ရန်းများဆုံးမြှို့နောက်ဆုံး နှစ်အတွင်း အိန္ဒိယလူမျိုးများအကြား ပြိုမ်းချမ်းရေးရအောင် ကြိုးစားလုပ်ဆောင် ခဲ့သည်။



## ဆင်းရဲသားများနှင့်သေလုမောပါးဖြစ် နေသူများ၏မိခင်ကြီး

မာသာထရီစာ (Mother Teresa)

**၁၃** သာထရီစာ (Mother Teresa) ကို တက္ကမ္မာလုံးက ကြော်နာသနားနှင့်  
ပြည့်စုံပြီး လူမှုဝန်ထမ်းလုပ်ငန်းများလုပ်ဆောင်သူဟုသိတားကြသည်။

မာသာထရီစာသည် ၁၉၁၀ ခုနှစ်၌ Agnes Gonxha Bojaxhiu ရှိ  
အယ်လ်ဘေးနီးယား (ယခုမှာစီဒီနီးယား) တွင်ဖွားမြင်သည်။ သူမအသက် (၁၈)  
နှစ်အရွယ်တွင် ရိုမန် ကတ်သလစ်ဘုရားကျောင်းတွင် သီလရှင်အဖြစ်  
ခံယူရန်ဆုံးဖြတ်လိုက်သည်။ သူမသည် အိုင်ယာလန်နှင့်သို့သွား၍ Institute  
of Blessed Virgin Mary ကျောင်းတက်ခဲ့သည်။ သူမကရိုးသားစွာကျင့်ဝတ်  
နေထိုင်ပြီး တစ်သက်လုံးလက်မထပ်ပါဟု ကျမ်းသစ္စာကျို့ခို့ကာ စစ်တာထရီစာ  
ဘွဲ့ခဲ့ ယူလိုက်သည်။

ထိုကျောင်းသည် အိန္ဒိယနိုင်ငံ၌ ဝေါ်လီလုပ်ငန်းနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းများ  
လုပ်ဆောင်လျက်ရှိသည်။ ထိုကြောင့် မကြားမှုတွင် စစ်တာထရီစာက အိန္ဒိယ  
နိုင်ငံတွင်ဆရာအဖြစ်အလုပ်လုပ်ရန်ရောမ်းခေါ်ပြင် ခရီးထွက်ခဲ့သည်။ အိန္ဒိယ  
နိုင်ငံရှိ ကျောင်းနှစ်ကျောင်းတွင် ၁၇ နှစ်ကျော်မျှ ကျောင်းဆရာအဖြစ် တာဝန်  
ထမ်းဆောင်ခဲ့သည်။ သူမ စာသင်ကြားခဲ့သော ကျောင်းတစ်ကျောင်းမှာ  
ကာလကွားတွင်ရှိသည်။ ဤတွင်မာသာ ထရီစာက လူများ၏ဆင်းလူမှန့်  
ခုကွာအမျိုးမျိုးအပုံးဖံ့းစားမှုများကိုတွေ့ရှိလာကြသည်။ မာသာထရီစာကသူမ

၏ဘဝတွင်အရေးကြီးသောဆုံးဖြတ်ချက်နှစ်ခုကိုသာချွဲ့သည်ဟုပြောသည်။  
ပထမဆုံးဖြတ်ချက်က မယ်သီလရှင်အဖြစ်ခံယူရန်နှင့် ဒုတိယတစ်ခုက ၁၉၄၆ခု  
ခုနှစ်တွင် ချွဲ့ဆုံးဖြတ်ချက်ဖြစ်သည့် မိမိဘဝကိုလူနာများနှင့် ဆင်းရဲသားများအား  
ကူညီရန်အတွက် ပေးဆပ်လိုက်ရန်ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

သူနာပြုသင်တန်းဆင်းပြီးပြီးချင်း မာသာထံရှိစာက ကာလကတ္ထားတွင်ရှိသော  
ဆင်းရဲသားရပ်ကွက်တွင် စတင်အလုပ်လုပ်တော့သည်။ နောင်တွင်သူက အိန္ဒိယ  
နှင့်သားဖြစ်လာခဲ့သည်။ ထိုနောက်သူ၏ **Missionaries of Charity** အဖွဲ့ကြီး  
ကိုထောင်လိုက်ပြီးနောက်မကြားတွင် မာသာထံရှိစာဖြစ်လာခဲ့သည်။ ထိုအခိုင်မှ  
စ၍ နေမကောင်းဖြစ်သောသူများနှင့် ကိုယ်အကိုယ်များမပြည့်စုံသူများကို ကူညီရန်  
စိတ်ပါဝင်စားသော အခြားရှိမန်ကတ်သလစ်သီလရှင်များနှင့်အတူ တွဲဖက်ကာ  
လုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။

ယခုမှသာထံရှိစာ၏အုပ်ချုပ်မှုအောက်တွင် **Missionaries of Charity** စင်တာ  
ကို ကမ္မာအရပ်ရပ်တွင်ဖွင့် လှစ်ခဲ့ပြီးဖြစ်သည်။ ဤ၌မြန်များတွင် လူအားလုံး ဘာ  
သာမဏေပြုစွာစောင့်ရောက်မှုခံရမည်ဖြစ်သည်။ ၁၉၇၈ခုနှစ် တွင်မာသာထံရှိစာကို  
ကမ္မာ့ပြိုမြင်းချမ်းရေးနိုဘယ်လိုဆုပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၉၇ခု ခုနှစ် မာသာ  
ထံရှိစာကွာယ်လွန်ပြီး မကြာ့မှုပင်မာသာထံရှိစာကိုစိန့် သို့မဟုတ် သူတော်စင်  
အဖြစ် သတ်မှတ်ရန်လုပ်ငန်းများ စတင်ခဲ့သည်။



## နိုင်ငံများ၏ သူရဲကောင်း

ဆိုင်မွန် ဘိုလီပတ် (Simon Bolivar)

**C**ဆုဝါ ခုနစ်ပို့ဗိုင်းတွင် ဟင်နိုင်လားပြစ်လာမည့် နိုင်ငံလေးတစ်ခုထဲတွင် အလွန် အမြောက်အမြောက်ကြီးမားသည့်လူတစ်ဦးရှိသည်။ သူကတောင်အမေရိကတွင်ရှိ သော စပိန်လက်အောက်ခဲ့နိုင်ငံအားလုံးအတွက် လွတ်လပ်ရေးရြှိုး အင်အား ကြီးမားသည့် နိုင်ငံအသစ်တစ်နိုင်ငံအဖြစ်ပူးပေါင်းစေလိုသည်။

ထိုသူမှာ ဆိုင်မွန် ဘိုလီပတ် (Simon Bolivar) ဖြစ်သည်။ သူ၏ရည်ရွယ်ချက် အောင်မြင်ရန်အတွက် စပိန်များကိုနှစ်များစွာတိုက်ခိုက်ခဲ့သည်။ ကမ္မာတစ်စုမ်း တွင်ရှိလှများကလဲ သူကိုလာ၍ကူညီတိုက်ခိုက်ပေးကြသည်။ များသောအား ဖြင့် ဥရောပတိုက်မှလာကြသူများဖြစ်ပြီး သူကိုတောင်အမေရိကတိုက်နေရာ အနဲ့တွင် ရှာဖွေ၍ကူညီကြသည်။

ဘိုလီပတ်သည် ၁၇၈၃ ခုနစ်တွင်ဖွားမြင်သည်။ သူသည် နယူကရန်နဒါတွင် (ယခုကိုလုပ်သီယာ) အီကျွေဖော်နှင့် အခြားတိုင်းပြည်များ၏ အစိတ်အပိုင်းတော်း၊ တို့ကို စပိန်လက်အောက်မှလွတ်မြောက်ရန်တိုက်ခိုက်ခဲ့သည်။ သမိုင်းတွင်ရရှင် သတ္တုရှိသောလုပ်ဆောင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ၁၈၁၉ ခုနစ် နေ့းပေါက်ကာလတွင် စစ်သား ၂၅၀၀ ပါဝင်သောစစ်တပ်ကိုဦးစီးပြီး ရေဖုံးလွှမ်းနေသောအေသာများ ဆီးနှင်းကျသောတောင်တန်းများနှင့် လမ်းပမ်းဆက်သွယ်ရေးမရှိသော အေသာများ ကို ခက်ခွဲစွာဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးတွင် ဆာလောင်မောပန်းစွာဖြင့်

ဘိုကိုတာ (Bogota) အနီးရှိ နယူကရန်နဒါ၏ပြို့တော်ဖြစ်သော ဘိုယာကာ (Boyaca) သို့ရောက်ရှိလာသည်။ ထို့နောက် သူတို့ကစပိန်တပ်မတော်ကို ရဲ့စွာဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် စပိန်တပ်မတော် အားအုံအားသင့်စော် နောက်ဆုံးစပိန်တို့ကိုတိုက်ထဲတို့ပြီး နယူးကရန်နဒါ၏ကို လွတ်မြောက်နိုင်စေခဲ့သည်။

ဘိုလီပတ်သည် ယင်း၏မွေးရပ်မြေဖြစ်သောပင်နှစ်လားနှင့် တောင်အမေရိကရိ တိုင်းပြည်များ လွတ်မြောက်ရေးအတွက် စစ်ပွဲများစွာတိုက်ခိုက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်ဖြစ်သော တောင်အမေရိကနိုင်ငံများကို စပိန်လက်အောက်ခံမှ လွတ်မြောက်စေရေးမှာ အောင်မြင်ခဲ့ပေသည်။ သူ့အနေနှင့် တောင်အမေရိက နိုင်ငံများကို တိုင်းပြည်တပြည်ထဲအနေနှင့်မစုစုည်းနိုင်ခဲ့သော်လည်း သူ့ကိုတောင် အမေရိကနိုင်ငံများက သူရဲ့ကောင်းအဖြစ် တင်စားခဲ့သည်။ တောင်အမေရိက တိုက်ရှိ ဘိုလီးပီးယားနိုင်ငံမှာ သူကိုရှုက်ပြုသောအားဖြင့် အမည်ပေးခဲ့ခြင်း ဖြစ်သည်။







## ဉာဏ်ထက်လွန်းသော အတွေးအခြေပညာရှင်

အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)

**၁၂** ယောက်လေး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) သည် ဂျာမနီနိုင်ငံ၊ ရှိကျောင်းတွင် စာသင်ကြားနေစဉ် အမြဲစာတော်သောကျောင်းသားတစ်ယောက်မဟုတ်ချေ။ သူ၏ဆရာများက အိုင်းစတိုင်းသည်မေးခွန်းများကိုဖြေရှု၍ အချိန်များစွာယူပြီးမှုပြဖြီး တစ်ခါဝါရံ သူတို့မဖြတ်တော်သော မေးခွန်းများ မေးတတ်၍ အလွန်စိတ်ညွှန်ရသည်။

အဲလ်ဘတ်ကပါပြီးစာဖတ်လေလေ၊ အကြောင်းအရာများကို နက်နဲ့စွာပို့၍ တွေးလေလေဖြစ်သည်။ သူကပို့၍ အတွေးများလေလေမေးခွန်း များကပို့မေးလေလေဖြစ်သည်။ သူ၏အသက် ၁၂ နှစ်ရောက်သည့်အချိန်တွင် စကြာဝင်ဗုဒ္ဓဘာသာ၏ လျှို့ဝှက်နက်နဲ့ချက်များ ကိုဖော်ထုတ်ရမည်ဟုဆုံးဖြတ်ခဲ့သည်။

အိုင်းစတိုင်းက စကြာဝင်းထဲတွင်ရှိသည့် မည်သည့်အရာဝတ္ထားဆနိုကြီးသည်၊ ယင်သည် ဟူ၍မရှိဘူး၊ မိမိရှိသည့် အတိုင်းအတိုင်းအမြဲသာကြောင့်ရှိနေရသည်ကိုရှင်းပြသောသီအိုရှိရမည်ဟု အမြဲစဉ်းစားရသည်။ အာကာသဟင်းလင်းပြင် ထို့ အရာဝတ္ထားတစ်ခုက အခြားအရာဝတ္ထားတစ်ခုကိုမည်သို့ဆွဲငင်နိုင်သနည်း။ ဘာကြောင့်သေး ယင်သောအပိုင်းအစ (အနုမြှု) ကလေးတွေကတစ်ခုနှင့် တစ်ခုပေါင်းစပ်ပြီး အခြားပုံသဏ္ဌာန်များကို ဖြစ်ပေါ် ပေါ်သနည်း။

ဤကဲ့သို့ပင် စဉ်းစားရင်းစဉ်းစားရင်းနှင့်ပင် နောက်ဆုံးတွင်အခြားသိပ္ပါယ် ပညာရှင်များ နစ်ပေါင်းများစွာရှာရှုခဲ့သော အပြောကိုရရှိသည်ဟုထင်ခဲ့သည်။ ယင်းတိများ ဆွဲင်အားမည်သို့အလုပ်လုပ်ဆောင်သည့်နှင့်အလင်းရောင်သည် လျှပ်မြန်နှင့် မည်မျှဖြစ်သွားလာနိုင်သနည်းဟူ၍ပင်။ အိုင်းစတိုင်းက အလင်းရောင်သည်ပင် ဆွဲင်အား၏ အောက်တွင်ကွေးညွတ်ရသည်ဟူသော မထင်မှတ်စရာအ ကြောင်း အရာတို့ကိုပင် သက်သေပြန်ခဲ့သည်။

$E = mc^2$  ဟူသောအိုင်းစတိုင်း၏ဖော်မြှောက်သတ်ကြားမူးပေလိမ့်မည်။ ဤ ဖော်မြှောက်ကို “relativity” ဟုခေါ်သည်။ သို့သော နီးရင်းစွာအမို့ပြုဖော်ရှု မည်ဆိုလျှင် သေးယောကြပ်စင်အပိုင်းအစများသည် များပြားသောစွမ်းအင် နှင့်ညီမျှသည်ပင်ဖြစ်သည်။

အိုင်းစတိုင်းက အခို့နှစ်ကြာဝါ့၊ ပြပ်စင်စွမ်းအားနှင့် ဆွဲင်အားတို့ကို နည်းလမ်း အသစ်ဖြင့် တွေးကြရန်မိတ်ဆက်ပေးခဲ့သည်။ သူ၏အတွေးအခေါ်များသည် စကြာဝါ့၊ အကြောင်းရှုံးစွမ်းရှာဖွေရန်အနဲ့မြှော်စွမ်းအားများ ကိုထိန်းချုပ်ရာတွင် လမ်းညွှန်ချက်များဖြစ်စေခဲ့သည်။ သူ၏တွေးခေါ်မှုတစ်ခုဖြစ်သော photoelectric effect ကြောင့် ယခုကျွန်ုပ်တို့ကြည့်ရသော ရုပ်မြင်သံကြားကို ဖြစ်ပေါ်လာစေ ခဲ့သည်။



## ပထမဦးဆုံးအမျိုးသမီးဆရာဝန်မ

အဲလီဘက် ဘလက်ပဲလ်  
(Elizabeth Blackwell)

**အ**ဲလီဘက် ဘလက်ပဲလ် (Elizabeth Blackwell) သည် ၁၈၂၁ ခုနှစ်တွင် အကိုလနိနိုင်ငြှုမွေးဖွဲ့သော လည်းသူမ၏အသက် (၁၁)နှစ်အရွယ်တွင် သူမ၏ မိသားစုနှင့်အတူအမေရိကကိုပြောင်းနွေ့နေထိုင်ခဲ့ပါသည်။ သူမသည် အသက် ၂၃ နှစ်အရွယ်တွင် ဆရာဝန်ဖြစ်ချင်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော ထိုအချိန် ၌ အမေရိကတွင် အမျိုးသမီးဆရာဝန်မ တစ်ယောက်မျှမရှိသေးပေ။

ဘလက်ပဲလ် အနေနှင့် ဆေးပညာသင်ယူရန်အတွက် သိပ်မလွယ်ကူချေ။ သူမ လျောက်လွှာတပ်ထားသည့် ဆေးတွေ့သိုလ်အများစုံမှာ သူမအား လက်မခံပေ။ ဆေးပညာသင်ကြားပြုသည့် အမျိုးသားများက အမျိုးသမီးများ ဆရာဝန်ဖြစ်ရန် မလိုချေဟုပါဆုံးကြသည်။ နောက်ဆုံးတွင် ဘလက်ပဲလ်သည် နယူးယောက်၌ရှိသည့် ဂျိနိုာဆေးတွေ့သိုလ်တွင် တက်ခွင့်ရနဲ့သည်။ ကျောင်း ခန်းထဲတွင် လူပေါင်း ၁၅၀ ရှိသည့်အနက်သူမသည်အခန်းထဲတွင် အမျိုးသမီး တစ်ယောက်ထဲဖြစ်နေသည်။

သူမ၏အတန်းဖော်အမျိုးသားတွေက သူမအားဥက္ကာပေးကြသည်။ သူမကို အမျိုးမျိုး ဝေဖန်ပြောဆိုခြင်းနှင့် တစ်ခါတရံ သူမနှစ်စားပြောရန်ငြင်းဆုံးကြသည်။ ထို့အပြင် အတန်းထဲ၌ လက်တွေ့လုပ်ငန်းများလုပ်ရမည့် အချိန်တွင်သူမအား ပေးမလုပ်ပေ။ မည်သို့ပင်ဖြစ်စေ နှစ်နှစ်ကြားမြို့နောက်ပိုင်း ဘလက်ပဲလ်သည်

သူမ၏ အတန်းထဲတွင်အတော်ဆုံးကျောင်းသူတစ်ဦးဖြစ်လာသည်။ ၁၈၄၉ ခုနှစ်တွင် သူမသည် အမေရိကန်နိုင်ငံတွင် ပထမဗီးဆုံးသောအမျိုးသမီး ဆရာဝန် မဖြစ်လာခဲ့သည်။

ကျောင်းပြီးသည့်နောက် အဲလီဘောက် ဘလက်ပဲလ်သည် ဆေးရုံတွင် အလုပ် လိုက်လျောက်သော်လည်း မည်သည့်ဆေးရုံကမျှ သူမကိုလက်မခံခဲ့ပေ။ ထို့ကြောင့် ဆင်းရဲသားများနေထိုင်သည့်အေသွေး ကိုယ်ပိုင်ဆေးရုံတစ်လုံးကို ဖွင့်လိုက်ပြီး ဤဆေးရုံကို နယူးယောက်မိခင်နှင့်ကလေးဆေးရုံ (New York Infirmary for Women and Children) ဟုခေါ်ခိုးသည်။

၁၈၆၁ ခုနှစ်၌ အမေရိကန်ပြည်တွင်းစစ်ဖြစ်သည့်အချိန်တွင် ဘက်ပဲလ်၏ဆေးရုံသည် ဒါက်ရာရသည့်စစ်သားများအတွက် ခိုနားရာဖြစ်လာသည်။ သူမသည် စစ်ပွဲအတွက် သူနာပြုများကိုရွေးချယ်ပြီး သင်တန်းပေးသည့်နေ ရာများတွင် လည်း ကူညီခဲ့သည်။

ဘလက်ပဲလ်သည် အမျိုးသမီးများအတွက် ဆေးကျောင်းဖွင့်နိုင်ဖို့ကြိုးစားအား ထုတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အခြားအမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ ဆရာဝန်ဖြစ်လာမည့်အခွင့်အရေး ရရှိမည်ဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင်အမေရိကန်နိုင်ငံ၌ သူမသည် ပထမဆုံးအမျိုးသမီးဆေးဘက် ဆိုင်ရာကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။



## ချင်ပန်မီများကိန့်အတူ နေသောအမျိုးသမီး

ဂျိမ်းရွတ်ဒေါ(လ) (Jane Goodall)

**C**ြေစွဲ ခုနှစ်တွင် ဂျိမ်းရွတ်ဒေါ(လ) (Jane Goodall) ဟုအမည်ရှိသော အောက်လိုပါသော မိမိတော်များကို ဖိမ်စာအုပ်ထဲတွင် ဖတ်ဖျော်ဆောင်ရွက်ခဲ့သော တိရစ္ဆာန်များနှင့်သွားနေရသည်ဟုစဉ်းစားပြီး စိတ်ကူးယဉ်အိမ်မက်မက်ခဲ့ဖူးသည်။ သူမကြီးထွားလာသည်နှင့်အမျှ သူမ၏စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်စတင်ဖော်ထွေးပါတွေ့သည်။

ဘဇ္ဇာ ခုနှစ် သူမအသက် ၂၃ နှစ်ရှိသည့်အချိန်တွင် ကျောင်းနေပက်သူငယ်ချင်းတစ်ယောက်ကသူ့ကို ကင်ညာနိုင်ငံသို့သွားရန် စိတ်ခေါ်ခွဲသည်။ သူအာဖိုက ဦးရှိနေစဉ်အတွင်း အလွန်နာမည်ကျော်ကြားသော သိပ္ပံပညာရှင်ဒေါက်တာ လူးဝစ်လစ်ကိုနှင့် တွေ့ဆုံးခွင့်ရှုခဲ့သည်။ ထိုအချိန်တွင် ဒေါက်တာလစ်ကိုက ချင်ပန်မီအကြောင်းကို လေ့လာဆည်းပူးပြီး များကိန့်လူသားဆက်နွယ်မှု အချက်အလက်များအား ရှာဖွေနေချိန်ဖြစ်သည်။ ဒေါက်တာလစ်ကိုက ရွတ်ဒေါ(လ)၏ တိရစ္ဆာန်များအပေါ်စိတ်ဝင်စားမူရှုသည်ကို သဘောကျြားများ သူမကို တန်စာနီးယားရှိ ချင်ပန်မီများအကြောင်း သွားလေ့လာရန်အား ပေးခွဲသည်။

တစ်ချို့လူများက ဤကဲ့သို့ရွတ်ဒေါ(လ)က တော်ရှင်းတိရစ္ဆာန်များအကြား သွားနေခြင်းကို လအနည်းငယ်ခန့် သာကြာမည်ဟုစဉ်းစားကြသည်။ သို့သော်တ

ကယ်တွင်မူ ဂုတ်ဒေါ(လှ) ကတနောက်နီးယားတွင် ၁၅ နှစ်ကြာမျှ နေထိုင်ခဲ့သည်။ ထိုအချိန်များအတွင်းချင်ပန်ဖို့များသည် သူမန္တံရင်းနီးအကျမ်းဝင်မှုရှိလာပြီး သူတို့၏အနီး တွင်နေထိုင်ခွင့်ပေးလာကြသည်။

ချင်ပန်ဖို့များနှင့်နီးနီးကပ်ကပ်နေရသည့်အတွက် အခြားသူများသတိ မပြုမိသည့် အချက်များကိုလေ့လာတွေ့ရှိလာသည်။ ချင်ပန်ဖို့များသည် တုတ်ကလေးများကို သုံး၍ ခြေနှင့်ပုရေက်ဆိတ်များရှိ တွင်းထဲတွင်ဆွဲထုတ်ကြသည်။ ထိုအတူလူများ ကဲ့သို့ပင် ချင်ပန်ဖို့များသည် တစ်ကောင်နှင့်တစ်ကောင်အမှုအရာ၊ အကျင့်စရိတ် နှင့် သဘာဝများမတူပဲရှိသည်။

ကလေးဘဝျှ ရိမ်းဂုတ်ဒေါ(လှ)က တောရိုင်းတိရွှေ့နှုန်းအကြောင်း ရေးထားသော အစာအုပ်များဖတ်ရှုကြီးပြင်းလာသည်။ သို့သော်သူမအရှယ်ရောက်သည့် အချိန်တွင် စာအုပ်များစွာကိုကိုယ်တိုင်ရေးသားခဲ့သည်။ ထိုစာအုပ်များထဲတွင် အာဖရိကတောထဲရှိ ချင်ပန်ဖို့များနှင့်နေခဲ့ရသည့်အကြောင်းကိုထည့်သွင်း ရေးသားထားပါသည်။



## ပြင်သစ်အမျိုးသမီးသိပ္ပံပညာရှင်

မာရီကျူရီ (Marie Curie)

**ပြင်**သစ်အမျိုးသမီးသိပ္ပံပညာရှင်မာရီကျူရီ (Marie Curie) သည် ကမ္ဘာ ဂုဏ်ယူစာရာ အကောင်းဆုံးသော ဓရများထဲမှ အကောင်းဆုံးဆုတေဆုဖြစ်သော နိုဘယ်လ်ဆုကို ပထမဆုံးရှုံးရှုံးသော အမျိုးသမီးတစိုးဖြစ်သည်။ သူမသည် နိုဘယ်လ်ဆုကို နှစ်ကြိမ်တိုင်တိုင်ရရှုံးသော ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည်။

မာရီကျူရီသည် ပိုလန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ထို့နောက် ပြင်သစ်နိုင်ငံသို့ ပြောင်းနွေ့ပြီး ပြင်သစ်နိုင်ငံရှိ ကောင်းသောတဗ္ဗသိုလ်တစ်ခုဖြစ်သော Sorbonne တဗ္ဗသိုလ်ဦးပညာသင်ယူခဲ့သည်။ သူမသည် အတော်ဆုံးသော ကျောင်းသား များထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူသည် စာကိုအပတ်တကုပ် ကြီးစား သောသူတစ်ယောက်ဖြစ်သည်။ တခါတရုံးအလွန်သွေ့နက်ပြီးမှ အိပ်ရ သည်လည်းရှိသည်။ တစ်ခါတရုံးအစား အသောက်တွင်လဲ ပေါင်မှန်၊ ထောပတ် နှစ်နှင့် လက်ဖက်ရည်ကလေးနှင့်သာပြီးတတ်၏။


သူမသည် သိပ္ပံနှင့်သချိဘာသာရပ်ဘွဲ့များကိုရယူပြီးနောက် ပီရီ ကျူရီ (Pierre Curie) ဟူသောလူနှင့် လက်ထပ်ထိမ်းများလိုက်သည်။ ပီရီသည်လည်းပဲ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့်အတွက် နှစ်ယောက်သား အလုပ်အတူတူလုပ်ကြ သည်။ ထိုအချိန်တွင် အခြားသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော ဟင်နှင့် ဘက်ခွဲရယ်လ် (Henri Becquerel) ကပစ္စည်းအမျိုးအစားတစ်ချို့သည် မိမိတို့

၏ စွမ်းအားများကို ကျဉ်းဆန်သေးသေးများကဲ့သို့ တစ်ချိန်လုံးပစ်ထုတ်နေသည် ကိုတွေ့ရှုခြေးဖြစ်သည်။ မာရီကျူးရှိက ဤလုပ်ရပ်ကို “ရေဒီယိုဝါတ်ကြွားထဲ” ဟုခေါ်ဆိုသည်။

ဤရေဒီယိုဝါတ်ကြွားထဲအပိုင်းအစကလေးများကို မျက်စီနှင့်မြင်နိုင်ရန် အလွန် သေးငယ်သည်။ သို့သော် ယင်း တို့ကိုတစ်နည်းတစ်ဖုံးဖြင့် ခါတ်ပုဂ္ဂိုလ်ယူနိုင်သည်။ မာရီကျူးရှိက ရေဒီယိုဝါတ်ကြွားထဲကိုလေ့လာရင်း ရေဒီယို ခါတ်ကြွားထဲရှိသော ပြပ်စင်နှစ်ခုကိုတွေ့ရှုလာသည်။ ယင်းတို့မှာ ပိုလိုနိယံနှင့်ရေဒီယဗ်တို့ဖြစ်သည်။

မာရီကျူးရှိ၏ ရေဒီယိုဝါတ်ကြွားထဲရှာဖွေတွေ့ရှုမှုမှာ နည်းလမ်းများစွာ အရေး ပါမှုရှိသည်ကိုတွေ့ရသည်။ ရေဒီယိုဝါတ်ကြွားထဲသို့သည် ဆရာဝန်များကို လူနာ များ၏ ရောဂါများကိုရှာဖွေထုတ်ဖော်ရန်နှင့်ရောဂါကုသရန်အတွက် အထောက် အကျေပြုစေသည်။ နှေးကလီးယားခါတ်အားပေးစက်ရုံများလည်း ဤရေဒီယိုဝါတ် ကြွားထဲ သုံးကြွားထဲ ဘူးမြတ်ပေါ်ပေါ်သွေ့တွင် ရှေးခေတ်ကျောက်တုံးများ၏ အ သက်ကိုတွက်ချက်ရန် ရေဒီယိုဝါတ်ကြွားထဲကို အသုံးပြုကြသည်။

မာရီကျူးရှိ၏ ဘဝတစ်လျောက်လုံးတွင် သိပ္ပါစမ်းသပ်မှုလုပ်ငန်းများဖြင့် အချိန် ကုန်စေခဲ့သည်။ ရေဒီယိုဝါတ်ကြွားထဲဖြင့်အမြဲအလုပ်လုပ်နေရသဖြင့် သူမနေမ ကောင်းဖြစ်ပြီး တရောင်ရောင်ဖြစ်ကာ နောက်ဆုံးတွင်ကွယ်လွှန်သွားခဲ့သည်။ သူကြုံခါတ်ကြွားထဲ၏ အစွဲရာယ်ကိုသိသော်လည်း သူ၏လုပ်ငန်းများမှာ အရေးကြီးပြီးလွယ် ကူစွာရပ်ပစ်ရန်မလွယ်ဟုထင်မိသည်။ ရေဒီယိုဝါတ်ကြွားထဲ နှင့်ပတ်သက်ပြီး မာရီကျူးရှိကို နိုဘယ်လ်ဆုချိုးမြှင့် ခြင်းခံရပြီး ဘဇား ခုနစ်တွင် ရေဒီယဗ်ရှာဖွေတွေ့ရှုခြင်းဖြင့် ထိချွန်စ်အတွင်းနှုပ် ခုတိယအကြိမ်ထပ်၍ဆုချိုး မြှင့်ခြင်းခံရသည်။



## ပန်းသီးတစ်လုံး၊ အတွေးအခေါ်တစ်ခု

ဆာအိုင်စက် နယူတန် (Sir Isaac Newton)

“သင် ဘောလုံးကိုလေထဲပစ်တင်လိုက်တဲ့အခါ ဘာကြောင့်အောက်ခြေ ကိုအမြဲပြန်ကျလာရသလဲဆိုတာသိလား။ ဘာကြောင့်အပေါ်ကို ဆက်မတက် သွားတာလဲ” ဆိုတာကိုတွေ့ဘူးပါသလား။

ဆာအိုင်စက်နယူတန် (Sir Isaac Newton) ဆိုသောပုဂ္ဂိုလ်က ဤကဲ့သို့ တွေး မိပြီး သူစိတ်ထည့်ဖြစ်ပေါ်ခဲ့သည့် မေးခွန်းကိုအဖြေရအောင်ရှာနိုင်ခဲ့သည်။ တစ်နေ့ နယူတန်က ပန်းသီးပင်တစ်ပင်အောက်တွင်ထိုင်နေစဉ် ပန်းသီးတစ်လုံးသူ့ခေါင်း ပေါ်သို့ပြုပြတ်ကျလာသည်။ သူက “ပန်းသီးတွေဟာ ဘာကြောင့်အောက်ကို ပြုပြတ်ကျရတာလဲ။ ဘာဖြစ်လို့အပေါ်ကိုတက်မသွားရတာလဲ။ လူတွေရဲ့မျက်စိန့် မမြင်ရတဲ့ စွမ်းအားတစ်ခုခဲာက ပန်းသီးကိုမြှုပြုပေါ်သို့ဆွဲချုနေသလား” စသဖြင့် တွေးနေမိသည်။


အမှန်မှာ နယူတန်က ရှုလုပ်များ၏လုပ်ရားရွှေလျားမှန်င့် Law of Universal Gravitation – စကြေဝင့် ဆွဲငင်အား၏နိယာမတရားကိုလေ့လာကြည့်ခြင်း ပင်ဖြစ်သည်။ ဤ “သဘာဝနိယာမတရား” သည် အဘယ့်ကြောင့်ကဗျာ၊ လန်းရှုပြုလုပ်များတစ်ခုနှင့်တစ်ခုမတိုက်မိပဲ လှည့်လည်နေပုံကိုရှင်းပြခြင်းပင်ဖြစ်သည်။ ယင်းနိယာမတရားသည် ဘာကြောင့်အရာဝါဘျားအောက်ကို ပြုပြတ်ကျရ သနည်း ကိုရှင်းပြထားပါသည်။

နယူတန်၏ဆုံးဖြတ်ချက်မှာ ပစ္စည်းတိုင်းတွင်ဆွဲငင်အားရှိခြင်းပင်ဖြစ်သည်။ အရာဝတ္ထုပစ္စည်းများအားလုံးက မိမိတို့အနီးတွင်ရှိသော အရာဝတ္ထုများကို ဆွဲငင် ကြသည်။ လေးလံသောပစ္စည်းများမှာ ပျော်ပါးသောပစ္စည်းများ ထက်ဆွဲငင် အားပိုများသည်။

အဖြူရောင်ကို အရောင်ခုနှစ်မျိုးနဲ့ပေါင်းစပ်ထားသည်ကိုသိပါသလား။ ဤအရောင်ခုနှစ်ရောင်သည် သက်တန့်ရောင်များဖြစ်သည်။ နယူတန်က ဤအချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ သူကသုံးမြောက်ပုံဖန်တုံးကိုယူ၍ အလင်းရောင် ကို ဖြတ်သန်းစေသည့်အခါ ရော်ခြည်ခုနှစ်ဖြာသည် သီးခြားစွာဖြာထွက်လာ သည် ကို တွေ့ရမည်။ ထိုအတူ အခြားသုံးမြောက်ပုံတစ်ခုကို အရောင်ခုနှစ်မျိုးကို ထပ်၍ ဖြတ်သန်းစေပါက အဖြူရောင်အဖြစ် ပြန်လည်ပြောင်းစည်းသွားသည်။

နယူတန်၏ရှာဖွေချက်များကြောင့် နယူတန်ကရောင်ပြန်ဟပ်ပထမဆုံး တယ်လီ စကုတ်ကို တို့ထွင်ခဲ့သည်။ ယင်းတယ်လီစကုတ်တွင် မှန်များကိုအလင်းရောင် များစုစည်း၍ တယ်လီစကုတ်၏လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်းဖြစ်သည်။ တယ်လီစကုတ်လူယူတရီးက ထိုဒီဇိုင်းကို ဆက်လက်သုံးစွဲဆဲဖြစ်သည်။

အိုင်စက်နယူတန်သည် အကျဉ်းကြားဆုံးသိပ္ပံာပညာရှင်ဖြစ်ခဲ့သည်။ ယင်းသည် ၁၂၂၇ ခုနှစ်တွင် ကွယ်လွှန်၍ သူ၏အလောင်းကိုအပ်လန်နိုင်ပံ့ပို့တော်လောင်းကိုမြှင့်တင်ပေးခြင်းဖြစ်သည်။ အိုင်စက်နယူတန်သည် ဤနည်းဖြင့် ဂုဏ်ပြုခဲ့ရသည့်ပထမဦးဆုံးသိပ္ပံာပညာရှင်ဖြစ်သည်။



## ပြောင်းလဲခြင်း၏ နိယာမတရား

ချေးလိုစိဒေဝင် (Charles Darwin)

၃၂

မျိုးတိုင်းတွင် ကမ္ဘာကြီးမည်ကဲ့သို့ဖြစ်ပေါ်လာ သည်ကိုပြောပြသောပုံပြင် များကို ကိုယ်စိနိုက်၏။ နိုးရာဓရလေ့ နှင့်ဘာသာရေးအများစုက ဖန်ဆင်းရင် များ ရှိခဲ့သည်ဟုဆို၏။ သို့သော သိပ္ပံ့ပညာရှင်များက မည်သို့ပြောကြသနည်း။ ချေးလိုစိဒေဝင် (Charles Darwin) အမည်ရှိသိပ္ပံ့ပညာရှင်တစ်ဦးက လူနှင့်အခြား သောသက်ရှိ သတ္တုဝါများပေါ်ပေါက်လာပုံအပေါ် တမူထူးခြားသောအတွေး အခေါ်ရှိခဲ့သည်။

၁၈၃၁ ခုနှစ် ဒါဝင်အသက် ၂၂ နှစ်အာရုံးတွင် သိပ္ပံ့ပညာဆိုင်ရာအချက်အလက် များကို လေ့လာရန်အတွက် “ဘီဂံလ် – Beagle” အမည်ရှိသဘောနှင့် အင်္ဂလန်နိုင်ငံမှ ထွက်ခွဲလာခဲ့သည်။ သူသည် တောင်အမေရိက ကမ်းရိုးတန်း တစ်လျောက်နှင့် ကာလာပါကို (Galapagos) ကွွန်းအပါအဝင် ပစီဖိတ်သမုပ္ဒ ရာရိကျွန်းများတွင် ရွက်လွှင့်ထွက်ခဲ့သည်။

ခနီးတစ်လျောက်လုံးတွင် ဒါဝင်ကသက်ရှိသက်မဲ့တိရစ္စာနှင့် အပင်မျိုးနှယ်စုများ အကြောင်း လေ့လာခဲ့သည်။ ထို့အတူ တိရစ္စာနှင့်အပင်များ၏ ကျောက်ဖြစ်ရပ် ကြွင်းများအကြောင်းကိုလည်း လေ့လာခဲ့သည်။ ကျောက် ဖြစ်ရပ်ကြွင်းများကို လေ့လာကြည့်ရင်း ဒါဝင်ကရေးစေတ်တွင်ရှိခဲ့သောအပင်နှင့် တိရစ္စာနှင့်များမှ သူ့ခေတ်တွင် ရှိသောတိရစ္စာနှင့်မတူသည်ကိုလေ့လာတွေ့ရှိခဲ့သည်။ ဒါဝင်

က ဘာကြောင့်မျိုးနှယ်စုံဟောင်းများ ပျောက်ကွယ်သွားပြီးမျိုးစုသစ်တွေပေါ်လာ ရသနည်းဟုစဉ်းစာမိဇ်။

ဒါဝင်ကထပ်ခါတလဲလဲစဉ်းစားပြီး အောက်ပါကဲ့သို့ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သက်ရှိများသည် မိမိတို့၏ အစားအစာနှင့်ခိန်းများရာနေရာကိုရှာရမည်ဖြစ်သဖြင့် ဤကဲ့သို့ရှာနိုင်သောသူများသာလျှင် အသက်ရှင်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် ပို၍အင်အားကြီးသော သို့မဟုတ် ပို၍လျင်မြန်မူများက အသက်ရှင်နေထိုင်မှု၏ အဓိကအရေးကြီးသော သောချက်များဖြစ်သည်။ ထို့နောက် ယင်း၏စွမ်းအင် များမှ အခြားတိရှိစွာနှင့်များဆီးရောက်ရှိပြီး ထူးခြားခြားနားသောအရေးပါသည် အရာများစုစဉ်းကာ အချိန်ကြောလာသည့်အခါ မျိုးစုတစ်ခုလုံး ပြောင်းလဲလာ ခြင်းဖြစ်သည်။

ဤသည်မှာ ဒါဝင်၏ထင်ပေါ်ကျိုကြားသော “ပြောင်းလဲခြင်းနိယာမတရားပင်” ဖြစ်သည်။ သူကအချိန်ကြော လာသည့်နှင့်အမျှ မတူညီသောပတ်ဝန်းကျင် တွင် နေထိုင်သော ထူးခြားသည့်မျိုးစုများမှာကွဲပြားခြားနားသော မျိုးစုနှစ်စုအဖြစ် သို့ ပြောင်းလဲသွားမည်ဖြစ်သည်ဟုယုံကြည်၏။

ဒါဝင်က ယင်း၏သီအိုရီများကို “On the origin of species – မျိုးစုများ၏ အရင်းခံ” နှင့် “The Descent of Man – လူသားများဆင်းသက်လာပုံ” ဟူသော စာအုပ်များတွင်ရေးသားထုတ်ဝေခဲ့သည်။ သူက လူသားအပါအဝင်အရာအား လုံးသည် ယခင်ရှိရှိပြီးသား သက်ရှိမျိုးနှယ်စုံများမှ ပြောင်းလဲခြင်းဖြစ်သည် ဟုဆို၏။ လူအများစုက ဒါဝင်၏သီအိုရီကိုလက်မခံကြချေ။ သို့သော် ဤသီအိုရီများ ကျိုးပြန်စွာလက်ခံနိုင်သော သို့ပုံပညာသီအိုရီအဖြစ်ရှိနေဆဲပင်။



## အာကာသအကြောင်းလေ့လာဆည်းပူးခဲ့သူ

ဂယ်လီလေအို ဂယ်လီလေ (Galileo Galilei)

**ဂယ်**လီလေအို ဂယ်လီလေ (Galileo Galilei) သည် ၁၅၆၄ ခုနှစ် အီတလီ နိုင်ငံ၊ ပါစာမြို့တွင်ဖွားမြင်သည်။ ထောက်ချွေသည့်အချိန်တွင် ဂယ်လီလေအိုသည် သချိုာဘာသာနှင့် နက္ခတ္တပေါ်တို့တွင် အထူးစိတ်ဝင်စားမှုရှိသည်။ သူသည် လက်တွေ့စမ်းသပ်မှုများနှင့်အတွေးအခေါ်သစ်များကိုအမြဲတွေးဆောက်တ်သည်။

တစ်ခါက ဂယ်လီလေအိုသည် ပါစာမျှဟန်ပေါ်တက်၍ အလေးချိန်အမျိုးချိုး ရှိသော အရာဝါဘူများကို မျှော်စင်ပေါ်မှအောက်သို့ပစ်ခြကြည့်ဖူးသည်။ သူ သက်သေပြခြင်သည့်အရာမှာ အရာဝါဘူများသည်လေးသည်ဖြစ်စေ ပေါ့သည် ဖြစ်စေ အရိုနှင့်နှုန်းတူညီစွာဖြင့် အောက်သို့ကျေလာသည်ကိုပင်ဖြစ်သည်။ သို့သော် ဂယ်လီလေအိုအယူအဆတစ်ချို့မှာ အခြားသောသိပ္ပာရှင်များကို ဖော်ထွက်စေသောကြောင့် နောက်ဆုံးတွင် ပါစာမြို့ကိုစွန်းခွာကာ ဖော် (Padua) သို့ထွက်ခွာလာခဲ့သည်။

ဂယ်လီလေအိုသည် ဖော်တက္ကသိုလ်တွင် သချိုာဘာသာကိုနှစ်ပေါင်းများစွာ သင်ကြားခဲ့သည်။ သို့သော် ၁၆၀၉ ခုနှစ်တွင် သူ၏အသက်ဝင်စီးပွားရေးလုပ် ဝန်းမှာ ဦးတည်မှုပြောင်းလဲသွားသည်။ ထိုအချိန်တွင် ဒတ်(ချို)တို့ ထုတ်လုပ် သောအဝေးကြည့်မှန်ပြောင်းအကြောင်းကို ဂယ်လီလေအိုကြားရသည်။ ဂယ်လီလေအိုက ဤကြားသို့အဝေးကြည့်မှန်ပြောင်းအား မည်သို့အလုပ်လုပ် မည်

ကို သိချင်သဖြင့်မျက်မှန်ဆိုင်မှ မှန်ဘီလူးခေါ်ကို ဝယ်ကြည့်ပြီး သူကိုယ်တိုင် တယ်လီစကုတ်တစ်လုံးလုပ်ကြည့်သည်။ ကယ်လီလေအိုင် အဝေးကြည့်မှန် ပြောင်းက ပို၍ကောင်းပြီး အရာဝါဘွစ်ည်းကို ရိုးရိုးမျက်စိန့်ကြည့်သည် ထက်အဆ ၂၀ ကျော်တွေ့ရသည်။

ကယ်လီလေအိုက သူ၏အဝေးကြည့်မှန်ပြောင်းဖြင့် ဉာဏ်ချိန်တွင်ကောင်းကင်ပြင် ကိုကြည့်ရလေ့လာသည်။ ၁၆၀၉ ခုနှစ် ဒီဇင်ဘာလတွင် သူ၏တယ်လီစကုတ် အကူအညီဖြင့် လ၏မျက်နှာပြင်မှာ ကြမ်းတမ်းပြီး မညီမညာဖြစ်သည်ကို ကယ်လီလေအိုလေ့လာတွေ့ရှုရသည်။ နောက်တစ်လအကြာတွင် အာရုံးပြုလိုက် ခုက ဂျိပါတာကိုလည့်လည်နေသည်ကိုတွေ့ရသည်။ စနေ့ပြုလိုက် လေ့လာကြည့်သည့်အခါသူ၏ဘေးတွင် ထူးခြားသော ကွဲးကလေးများပတ်နေသည်ကို တွေ့ရမည်။ နောက်တွင် သိပ္ပံ့ပညာရှင်ကြီးများက စနေ့ပြုလိုပတ်လည်တွင် ကြီးမားသောကွဲးများဖြင့်ဝန်းရုထားခြင်းဖြစ်သောကြားနှင့်ဖြစ်သည်။

အဝေးကြည့်မှန်ပြောင်းသုံးခြင်းဖြင့် ကယ်လီလေအိုက လူအများ၏ ကောင်းကင်ကိုကြည့်ပုံကိုပြောင်းလဲစေသည်။ ထို့အတူယချေတိသိပ္ပံ့ပညာတွင် ရူပပေါဒသင်ကြားရာ၌ သူ၏အတွေးအခေါ်အပေါ်တွင် အခြေခံလျှက်ရှိသည်။ အထူးသဖြင့် အရာအားလုံးကြီးသည်ဖြစ်စေ ပေါ်သည်ဖြစ်စေ ရွှေလျားနေခြင်း အတွေးအခေါ်နှင့်မိတ္ထု၏ သိပ္ပံ့နည်းကျွာအတွေးအခေါ်များကို လက်တွေ့စမ်းသပ်ကြည့်ရာတွင် အကူအညီဖြစ်စေ ကြောင်းတို့ပို့ပို့ဖြစ်သည်။



## ရောဂါပိုးကိုအောင်နိုင်သောသူ

လူဝစ် ဖတ်စထရယ် (Louis Pasteur)


**C**ရဝဝ ခုနှစ်များအတွင်း စွေးရှုံးအကိုက်ခံရသောသူအတွက် ဆေးမရှိပဲ သေ ဆုံးရမည့်မှုခြေစာည်။ ၁၈၈၅ ခုနှစ်တွင် လူကလေးရှုံးဖောက်မီးစထပ် ကိုစွေးရှုံးအ ကိုက်ခံရသည်။ သူ့အမောက သားအတွက်များစွာ စိုးရိမ်ပူးပန်နေသည်။ ထို့ ကြောင့် မိမိ၏သားကို ကုသနိုင်မည်ဟု ထင်ရသောသူထံသို့သားကို ခေါ်ဆောင် သွားခဲ့သည်။

လူဝစ် ဖတ်စထရယ် (Louis Pasteur) က စွေးရှုံးရောဂါသည် မျက်စိသာ မက အငေးကြည့်မှန်ပြောင်းနှင့်ကြည့်၍ မမြင်နိုင်သော ပိုင်းရပ်စိုးများကြောင့် ဖြစ်ပေါ်လသည်ဟုသိရှိသည်။ သူကတိရွှေ့နှင့်များထဲတွင်ရှိသော စွေးရှုံးရောဂါကု သနည်းကို ရှာဖွေတွေ့ရှုခြေားဖြစ်သည်။ သို့သော် လူသားနှင့်မူတစ်ခါမှ မစမ်းသပ် ကုသဗ္ဗ္းခဲ့ချေ။ နောက်ခုံးထို့ဆေးနှင့်ပင်ကုသပြီး ရှုံးဖောက်မှာစွေးရှုံးရောဂါမှ ပျောက်ကင်းသောပထမဌားခုံးလူသား ဖြစ်သည်။

ဖတ်စထရယ်က မိမိ၏အသက်တာတစ်ခုလုံးကို စက်မှု၊ စိုက်ပျိုးရေးနှင့် ဆေးဝါး ပြဿနာများရှာဖွေရှင်းလင်းခြင်းဖြင့် ကုန်လွှန်စေခဲ့သည်။ သူကနွားနှုံးကဲသို့ အ ရည်များကို မိနစ်အနည်းငယ်အပူပေးထားလျှင် အချိန်ကြောကြာမှပျက်စီးတက် သည်။ နွားနှုံးများကိုကြုံကဲသို့မကျိုးထားလျှင် ဘက်တိုးဒိုးယားတို့က ယင်းတို့ကို

ပျက်စီး စေနိုင်သည်။ သို့သော်ယင်းတို့ကို အပူပေးချုပ်သတ်ပစ်လျှင်ရောဂါပီးများ သေသွားနိုင်သည့်ဟုသိရှိထားသည်။

ဖတ်စထရယ်က ရောဂါများသည် မိမိခန္ဓာကိုယ်အပြင်ဘက်မှဝင်ရောက်လာ သော ရောဂါပီးများဖြစ်သည်။ ဘရဲ့ ခန့် တွင်ထောင့်သန်းနာရောဂါ၊ ရင်ပတ် ကို ထိခိုက်ဖြော်ဆွားနှင့် သိုးတို့ကိုသေစေနိုင်သည့်ရောဂါပီးကို ကုသမည့်ဆေးကို ပြုးစားရှာဖွေသည်။ ဖတ်စထရယ်က ရောဂါကာကွယ်ဆေးကို အောင်မြင့်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ရောဂါကာကွယ်ဆေးဆိုသည်မှာ လူနာကိုယ်ခံအားဖြင့် တိုက်ခိုက်နိုင်မည့် ပိုင်းရပ်စိရောဂါပီးကို ခန္ဓာကိုယ်ထဲသို့ ထိုးထည့်ပေးခြင်း ဖြစ်သည်။ ထို့အာက် လူနာ၏ခန္ဓာကိုယ်မှ တကယ့်ရောဂါဖြစ်လာလျှင် ခန္ဓာကိုယ်မှ မည်ကဲ့သို့ခုခံကာကွယ်ရမည်ကို သိလာမည်ဖြစ်သည်။



## မိုးကောင်းကာင်ကိုလေ့လာသူ

နီကိုးလပ် နိုဟာနိုဝင်း (Nicolaus Copernicus)

**လွန်**ခဲ့သည့်နစ်ရာပေါင်းများစွာက ကမ္ဘာပြိုလ်သည် တည်နေရာတွင် ရှိမြို့  
နေပြီး နေလုံးကကမ္ဘာပြိုလ်ကို လှည့်ပတ်နေသည်ဟု လူအများစွာက  
ယုံကြည်ခဲ့ကြသည်။ ထိုနောက်ပိုင်း နီကိုးလပ် နိုဟာနိုဝင်း (Nicolaus  
Copernicus) အမည်ရှိအမျိုးသားတစ်ဦးက နေလုံးသည်တည်နေရာတွင်ရှိနေပြီး  
ကမ္ဘာပြိုလ်က နေကို လှည့်ပတ်နေသည်ဟု ဆိုခဲ့သည်။ သူပြောဆိုခဲ့သည်မှာ  
အများအသာဖြင့် မှန်ကန်သည်။

နိုဟာနိုဝင်း(စိုး)သည် ဖေဖော်ဝါဒ ၁၉ ရက်နေ့ ၁၄၇၃ ခုနှစ်၌ ဂိုလန်နိုင်ငံတွင်  
မွေးဖွားခဲ့သည်။ သူ၏ပေါင်သည် သူ မွေးလာပြီးနှစ်အနည်းငယ်တွင် သေဆုံးခဲ့  
သွားခဲ့ပြီးသည့်နောက်ပိုင်း ချမ်းသာကြော်ဝသေသူ၏ဦးလေးက သူကို မွေးစား  
ပြစ်ပျိုး ထောင်လာခဲ့သည်။ သူ၏ဦးလေးသည် နိုဟာနိုဝင်း(စိုး)ကို ခရာ၏၏  
တက္ကသိုလ် (University of Krakow) သို့သဆိုပညာသင်ယူရန် ပညာတော်  
သင်လွှတ်ခဲ့သည်။ ထိုတက္ကသိုလ်တွင် ကြယ်များနှင့်ပြိုလ်တဲ့ များအကြောင်း  
ကိုလည်း လေ့လာဆည်းပူးခဲ့ရသည်။

ကမ္ဘာပြိုလ်သည် အာကာသ၏အလယ်ပဟို့တည်ရှိနေပြီး အခြားပြိုလ်များနှင့်  
ကြယ်များကပိုင်းရုံထားသည်ကို နိုဟာနိုဝင်း(စိုး)ကမယုံကြည်ပေး။ သူသည် မိုး  
ကောင်းကာင်အကြောင်းကို နှစ်များစွာသင်ယူခဲ့ပြီး နောက်ဆုံးတွင် နေလုံးသည်

အာကာသပဟိုတွင် တည်နေဖြီးကမ္မာ့ဖြူလှန် အခြားဖြူလှများက နေလုံးအား လှည့်ပတ်နေသည်ဟု အတည်ပြုပြောဆိုလိုက်သည်။

ဂိုဏ်ချုပ်(စီ) ပြောဆိုခဲ့သောနည်းလမ်းအချို့မှာမမှန်ကန်ပေ။ ယခု ကျွန်ုပ်တို့ သိရှိရသည်မှာ ဖြူလှများ၊ ကြယ်များနှင့်နေလုံးတို့သည် အဆက်မပြတ်လှည့် ပတ်ကျ လျားနေသည်။ ထို့အတူ နေသည် အာကာသအလယ်ပဟိုတွင် မတည်ရှိ သော်လည်း နေအစွဲအစည်း (Solar system) ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ဂိုဏ်ချုပ်(စီ) ပြောဆိုထားသည့်နည်းလမ်းတရာ့မှာ မှန်ကန်နေသည်။ ကမ္မာ့ဖြူလှ သည် နေကိုလှည့်ပတ်နေသည်မှာ မှန်ကန်သည်။

ဂိုဏ်ချုပ်(စီ)သည် သူ၏အတွေးအခေါ်ထင်မြင်ချက်များကို စာအုပ်အမည် “On the Revolutions of the Celestial Spheres” ဟုခေါ်သောစာအုပ်တွင်တင်ပြ ထားသည်။ ရိုမန်ကက်သလိပ်ဘုရားကျောင်းက ဤစာ ကိုကန့်ကွက်သော ကြောင့် ငြင်းကို ၁၃ နှစ်ကြာ ပုံနှိပ်ရိုက်ထုတ်ဝေခဲ့ခြင်းမရှိပေ။ ဂိုဏ်ချုပ်(စီ)သည် ဤစာအုပ် ၆၂၂ မျိုးတွင် ပုံနှိပ်ကို မေလ ၂၄ ရက် ၁၇၄၃ ခုနှစ်၌ သူ၏သေလုများ ပါးဖြစ်နေခဲ့စဉ် ရရှိခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။

---